

မိတ်ဆွေဟူသည် မိတ်ဆွေကောင်း၊ မိတ်ဆွေညီဟူ၍ နှစ်မျိုးရှိရာ မိတ်ဆွေကောင်းတို့ကို ပေါင်းသင်းဆက်ဆံ ဆည်းကပ်ရာ၏။ ထိုမိတ်ဆွေကောင်းတို့အား ပေါင်းသင်း ဆက်ဆံ ခိုဝံ့ဆည်းကပ်ခြင်းဖြင့် မိမိအတွက် အကျိုးများရာ၏။ မိတ်ဆွေကောင်းအပေါ် ယုတ်ညံ့သောစိတ်ဖြင့် မပြစ်မှားရာ။
ပဏ္ဍိတဝဂ် (ဓမ္မပဒ - ၇၈)

၁၃၇၂ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့ အတွဲ (၅၉)၊ အမှတ် (၃၆၃)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း mVoter 2020 မိုဘိုင်းအက်ပလီကေးရှင်းမိတ်ဆက်ပွဲ တက်ရောက်

နေပြည်တော် စက်တင်ဘာ ၂၉

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် The Asia Foundation၊ International Institute for Democracy and Electoral Assistance (International IDEA) တို့ ပူးပေါင်း ဆောင်ရွက်သည့် mVoter 2020 မိုဘိုင်းအက်ပလီကေးရှင်း မိတ်ဆက် ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အွန်လိုင်းဖြင့် ကျင်းပသည်။
အွန်လိုင်း မိတ်ဆက်ပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ကော်မရှင်အဖွဲ့ဝင် များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ The Asia Foundation၊ International IDEA၊ European Union နှင့် Pop-Stack အဖွဲ့တို့မှ တာဝန်ရှိသူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြ သည်။



ရှေးဦးစွာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ယနေ့ mVoter 2020 Application ကို လွှင့်တင်နိုင်ခဲ့သည့်အတွက် အထူး ပင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ယခု mVoter 2020 Application သည် စာမျက်နှာ ၃ ကော်လံ ၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း အွန်လိုင်းဖြင့်ကျင်းပသည့် mVoter 2020 မိုဘိုင်းအက်ပလီကေးရှင်း မိတ်ဆက်ပွဲ တက်ရောက်စဉ်။ သတင်းစဉ်

မဲဆန္ဒရှင်ပြည်သူများသို့ မေတ္တာရပ်ခံချက်

စာ ၃

ကမ္ဘာတစ်ဝန်း ကိုဗစ်- ၁၉ ကြောင့် သေဆုံးသူ တစ်သန်းကျော်ပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ဖော်ပြ

စာ ၁၃

ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ် ဝယ်ယူခွင့်ပြုရေးကိစ္စနှင့် စပ်လျဉ်းသည့် ကြေညာချက်

၁။ ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ်ဝယ်ယူခွင့် ပြုရေးကိစ္စနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
(က) ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိပြီး (၁-၁၀-၂၀၂၀) ရက်နေ့တွင် အသက် (၅၇) နှစ်နှင့်အထက်ရှိသည့် ပင်စင်ယူရန် (၃) နှစ်အလို ဖြစ်သော တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများ (သက်ပြည့် အငြိမ်းစားမယူမီကြိုတင်ပြင်ဆင်ခွင့် ခံစားနေသော ဝန်ထမ်းများ အပါ) အမြဲတမ်းအတွင်းဝန်ရာထူးမှ ဒုတိယညွှန်ကြားရေးမှူး ရာထူးအထိ ဝန်ထမ်းများအား ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့် သို့မဟုတ် ပြည်တွင်းအရောင်းပြခန်းများမှ ဝယ်ယူ ခွင့်ပြုပါမည်။ လက်ထောက်ညွှန်ကြားရေးမှူးနှင့်အောက်အဆင့်

ဝန်ထမ်းများအား ပြည်တွင်းမှ SKD စနစ်ဖြင့် ထုတ်လုပ်သော မော်တော်ယာဉ်များကို ဝယ်ယူခွင့်ပြုပါမည်။
(ခ) တပ်မတော်မှ နယ်ဘက်သို့ ဌာနကူးပြောင်းတာဝန်ထမ်းဆောင် ခဲ့သူများအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနတွင် ပြည်သူ့ ဝန်ထမ်းကောင်းတံဆိပ် လျှောက်ထားရရှိပြီးမှသာ မော်တော်ယာဉ် တင်သွင်း/ဝယ်ယူခွင့်ပြုပါမည်။
(ဂ) တပ်မတော်သားအရာရှိကြီးများအား ရာထူးအဆင့်အလိုက် အချိန် ကန့်သတ်ချက်ဖြင့် အငြိမ်းစားယူရန် သတ်မှတ်ထားသည့်အတွက် စစ်မှုထမ်းကောင်းတံဆိပ် ရရှိထားသည့် ပင်စင်ယူရန်
စာမျက်နှာ ၄ ကော်လံ ၁ ❖

KBZ BANK
(6) CONSECUTIVE YEARS
'BANK OF THE YEAR IN MYANMAR 2018'
Awarded by Financial Times (The Banker)

အရုံးမပေး ကြံကြံခံသည့် သတ္တိဖြင့်

သွားဟယ်လာဟယ်၊ ရောင်းဝယ် ဖောက်ကားဟယ်၊ တိုးဟယ် ငွေဟယ်ဖြင့် အစဉ်အမြဲ လှုပ်ရှားနေလေ့ရှိသည့် ရန်ကုန်မြို့မြင်ကွင်း ကို တိတိဆိတ်ဆိတ်ခြောက်သွေ့မှုက လွှမ်းခြုံထားနေ၏။ ရန်ကုန်မြို့တွင် သာမက အခြားသော မြို့ကြီးများနှင့် နိုင်ငံအနှံ့ရှိ ဒေသအတော် များများ၌ စိုးရိမ်ကြောင့်ကြမ္မာများနေသည့် ပြည်သူတို့ကို တွေ့နေရ ၏။ ကပ်ရောဂါ၏ အနေအထားကြောင့် ထိုသို့ စိုးရိမ်ပူပန်နေကြ သည်မှာ လူ့သဘာဝဖြစ်၏ဟု သဘောရပါသည်။

ယခုဆိုလျှင် နိုင်ငံတွင်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု သည် ကျန်းမာရေးဆိုင်ရာပညာရှင်တို့ ခန့်မှန်းထားသည့်အတိုင်း အများအပြားတိုးမြှင့်လာနေပေသည်။ ကိုဗစ်ရောဂါပိုးကူးစက်ခံရ သူ စုစုပေါင်း တစ်သောင်းနှစ်ထောင်ကျော်ရှိခဲ့ပြီ။ သေဆုံးသူ ခြောက်ဦးဟူသည့် အရေအတွက်ဖြင့် လပေါင်းများစွာ ထိန်းချုပ်ထား ခဲ့ရာမှ ယခု ဒုတိယကပ်ရောဂါတွင် သေဆုံးသူ ၂၈၀ ကျော်ရှိခဲ့ပြီ။

လူအများစိုးရိမ်ပူပန်နေကြသည်ကို လျော့ပါးသွားစေရန်မှာ မိုင်းရပ်စ်ရောဂါပိုး ကူးစက်ပြန့်ပွားမှု ကျဆင်းအောင် လူတိုင်းက ပိုင်းဝန်းကြီးစားခြင်းဖြင့် ကုစားကြရပါမည်။ ကြံကြံခံမှု၊ သတိ ကြီးစွာထားမှု၊ မိမိ၏နေ့စဉ် နေထိုင်သွားလာမှုပုံစံကို အလေးအနက် ထား ဂရုပြုမှုတို့ဖြင့် ရင်ဆိုင်ကျော်လွှားကြရမည်သာ။

ကိုဗစ်ရောဂါက မလွဲမရှောင်သာ ကြုံတွေ့ကြရသည့် ကပ်ရောဂါ ဖြစ်၏။ ကမ္ဘာနှင့်အတူ ရင်ဆိုင်ကြရသော အကျပ်အတည်းဖြစ်၏။ ကမ္ဘာနှင့်အဝန်းသည်လည်း ဤရောဂါပိုးကူးစက်မှုဒဏ်ကို အပြင်း အထန် ခုခံနေကြရ၏။ အဖိတ်အစဉ်များ၊ နာကျင်မှုများဖြင့် အလူးအလဲ ခံနေကြရဆဲပင် ဖြစ်ပါသည်။

ခံစားနေရသူတို့ကို သက်သာပျောက်ကင်းအောင် ပြုစုရင်း၊ နောက်ထပ်ကူးစက်မှုများ တိုးပွားမလာအောင် ထိန်းချုပ်ကာကွယ် နေရခြင်းကပင် စိန်ခေါ်မှုအကြီးအမားဖြစ်နေပေသည်။ အခြား တစ်ဖက်တွင် ကာကွယ်ဆေး စမ်းသပ်ဖော်ထုတ်နိုင်ရန်ကိုလည်း အင်တိုက်အားတိုက် အားထုတ်နေကြ၏။ ကာကွယ်ဆေးရရှိတော့ မည်ဟူသည့် မျှော်လင့်ချက်ရောင်ခြည်များ ဝင်းလက်နေပြီဖြစ်သော် လည်း အမှန်တကယ် သုံးစွဲနိုင်ရေးအတွက် သတ်မှတ်အစီအစဉ် အဆင့်ဆင့်တို့ကို လိုက်နာကြရပါမည်။

လူအများအတွက် လုံးဝညီညီ စိတ်ချလက်ချ အသုံးပြုနိုင်သည့် အဆင့်ရှိ ကာကွယ်ဆေးများ ထုတ်လုပ်နိုင်ရေးကို စိတ်ရှည်သည်းခံ စောင့်ဆိုင်းနေကြရဆဲဖြစ်၏။ အမှားအယွင်း၊ အတိမ်းအစောင်း မခံနိုင်သော လူတိုင်းသုံးစွဲရမည့် ဆေးဝါးဖြစ်သည့်အတွက် ဒီလိုပဲ အောင့်အည်းသည်းခံ စောင့်ဆိုင်းသင့်ပါသည်။ ကာကွယ်ဆေးကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရင်း ရောဂါပိုးကူးစက်ပြန့်ပွားမှု လျော့ကျသွားအောင်လည်း အတတ်နိုင်ဆုံး သည်းခံနေထိုင်ကြရ မည်သာ။

အထူးသဖြင့် လူနေထူထပ်သော မြို့ကြီးများတွင် ရောဂါပိုး ကူးစက်မှုအန္တရာယ်က ပိုမိုကြီးမား၏။ လူနေထူထပ်လေ၊ လူချင်း အထိအတွေ့များလေ ပိုးကူးစက်နိုင်သည့် အခွင့်အလမ်းက ပိုများ လေဖြစ်၏။ ထို့ကြောင့် လူချင်းထိတွေ့နိုင်မှု အခွင့်အလမ်းကို လျော့ချ နိုင်သမျှ လျော့ချခြင်းသည် ပိုးကူးစက်ပြန့်ပွားမှုကို လျော့ပါးစေသည့် အကောင်းဆုံးနည်းလမ်းတစ်ခုလည်း ဖြစ်၏။

သည့်အတွက်ကြောင့် အိမ်ထဲမှ အိမ်ပြင်မထွက်ဘဲ နေကြရန် ဥပဒေဖြင့် စည်းကမ်းစည်းမျဉ်းတို့ဖြင့် တင်းတင်းကျပ်ကျပ် ကန့်သတ် နေရခြင်းဖြစ်ပါသည်။ ရောဂါပိုးကူးစက်ပြန့်ပွားမှု တိုးမြှင့်များပြား လာသည်မှာ စိုးရိမ်ပူပန်စရာဖြစ်သည် မှန်သော်လည်း စိုးရိမ်ပူပန် နေရရုံမျှဖြင့် အခြေအနေအရပ်ရပ်က အေးချမ်းသွားမည်မဟုတ်ပါ။ သတိကြီးစွာဖြင့်နေထိုင်ကြခြင်း၊ စည်းကမ်းစည်းမျဉ်းနှင့် တားမြစ် ဥပဒေများကို အလေးအနက်ထား လိုက်နာကျင့်ဆောင်ကြခြင်းတို့ ကသာ ပူပန်နေမှုများ စိုးရိမ်ကြောင့်ကြနေမှုများက ကင်းဝေးစေမည် ဖြစ်ပါသည်။

မိမိတို့ မိသားစု၊ မိမိတို့ လူမှုအသိုင်းအဝိုင်း၏ ကောင်းမွန်သော အနာဂတ်၊ အေးချမ်းသာယာသော အနာဂတ်၊ လင်းလက်စိုပြည်သော အနာဂတ်ကို မျှော်မှန်းရင်း လက်ငင်းအကျပ်အတည်း အခက်အခဲ များကို ရင်ဆိုင်ရမည်ဖြစ်ပါသည်။ တစ်ဦးချင်းစီ၏ ကြံကြံခံနိုင်သည့် သတ္တိ၊ အောင့်အည်းသည်းခံနိုင်သော စိတ်ဓာတ်၊ မှန်မှန်ကန်ကန်နှင့် စနစ်ကျသည့် နေထိုင်ကျင့်ကြံအားထုတ်မှုတို့ဖြင့် ယနေ့ရင်ဆိုင် နေရသော ကပ်ရောဂါဘေးကို အောင်မြင်စွာ ကျော်လွှားနိုင်မည် ဟု ယုံကြည်ပါကြောင်း။

ကမ္ဘာ့ဘဏ်နှင့် ရွှေသံလွင် (Skynet) တို့က ငွေကျပ်သိန်း ၁၀၀၀၀ ကနဦးမတည်၍

အင်းလျားလိတ် ကိုဗစ်စင်တာ တည်ဆောက်လှူဒါန်းမည်

ရန်ကုန် စက်တင်ဘာ ၂၉ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနတို့၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကုသရေးအတွက် ကမ္ဘာ့ဘဏ်နှင့် ရွှေသံလွင်ကုမ္ပဏီ (Skynet) တို့က ဦးဆောင်၍ ငွေကျပ်သိန်း ၁၀၀၀၀ ကနဦးမတည်ကာ ၅၅၅၉ ခုတင် ပါဝင်သည့် အင်းလျားလိတ် ကိုဗစ်စင်တာကို Yangon Convention Center (YCC) တွင် တည်ဆောက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရ သည်။

ကိုဗစ်-၁၉ ကူးစက်လူနာ ၆၅၀ အထိ လက်ခံကုသပေးမည့် အင်းလျား လိတ် ကိုဗစ်စင်တာ တည်ဆောက်ရေး အတွက် ငွေကျပ်သိန်း ၇၀၀၀ ကို ကမ္ဘာ့ဘဏ်က လည်းကောင်း၊ ငွေကျပ်သိန်း ၃၀၀၀ ကို ရွှေသံလွင် ကုမ္ပဏီ (Skynet) မှ လည်းကောင်း ကနဦးမတည် လှူဒါန်းထားသည်။ ထို့အတူ Yangon Convention Center ကုမ္ပဏီမှလည်း YCC ခန်းမအား အင်းယားလိတ်ကိုဗစ်စင်တာ ဖွင့်လှစ် နိုင်ရေးအတွက် လှူဒါန်းထားကြောင်း သိရသည်။

ယခုစင်တာကို ၁၀ ရက်အတွင်း ပြီးစီးနိုင်ရန် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖြင့် စနစ် တကျ စီမံချက်ရေးဆွဲကာ ဆောင်ရွက် လျက်ရှိပြီး အရေးပေါ်လူနာများကို ကုသပေးနိုင်ရန်အတွက် High-Dependency Unit ခုတင် ၁၆ ခုပါဝင်

မည်ဖြစ်သည်။ စင်တာတွင် လိုအပ် လာမည့် တစ်ကိုယ်ရေသုံး ဆေးဝါး များနှင့် အစားအသောက်များကိုပါ တစ်ပါတည်း စနစ်တကျပြင်ဆင်ထား သည့်အပြင် ဆရာဝန်များ၊ ဆေးဘက် ပညာရှင်များနှင့် စေတနာ့ဝန်ထမ်း များအတွက် သီးသန့်အဆောက်အအုံ များ တစ်ပါတည်း ပါဝင်မည်ဖြစ် ကြောင်း သိရသည်။ ယခု စင်တာတွင် လိုအပ်ပါက အဆောင်များတိုးချဲ့ကာ ခုတင် ၁၀၀၀ အထိ ထားရှိသွားရန် လျာထားကြောင်း သိရသည်။

အင်းလျားလိတ်ကိုဗစ်စင်တာကို ကနဦးမတည်၍ ဦးဆောင်လှူဒါန်း သော ကမ္ဘာ့ဘဏ်သည် ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံတွင် စတင်မတွေ့ရှိ မီ ဖေဖော်ဝါရီလမှ စတင်ကာ စက်တင် ဘာ ၂၉ ရက်အထိ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးအတွက် ငွေကျပ် ၇၃၄၆၆ သိန်းလှူဒါန်းထားပြီး ဖြစ်သည်။

ထို့အပြင် ကမ္ဘာ့ဘဏ်သည် နိုင်ငံတော်နှင့်ပြည်သူအတွက် ယနေ့ အချိန်ထိ လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာဒေသမရွေး၊ ကဏ္ဍအသီးသီး တွင် အလှူငွေစုစုပေါင်းငွေကျပ် ၁၇၀ ဘီလီယံကျော် လှူဒါန်းခဲ့ပြီး ဆက်လက်၍လည်း လိုအပ်သည့် အချိန်၊ လိုအပ်သည့်နေရာ၊ လိုအပ် သည့်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ် ပေးအပ်လှူဒါန်းသွား ရန် စီစဉ်ထားရှိကြောင်း သိရသည်။

မြန်မာနိုင်ငံပြန်တမ်း

အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုအစိုးရအဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အားအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ခေါက်တာကိုကိုနိုင် အား အမြဲတမ်း အတွင်းဝန်တာဝန်များကို ပူးတွဲထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။

မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့်ရှိ

နေပြည်တော် စက်တင်ဘာ ၂၉

နေပြည်တော်နှင့် မန္တလေးမြို့အနီးတစ်ဝိုက်တွင် ယနေ့ နေရာကွက်ကျား မိုးထစ်ချရန်ရွာမည်။ ရွာရန် ရာနန်းပြည့်ဖြစ်သည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်တွင် ယနေ့ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချရန် ရွာမည်။ ရွာရန် ရာနန်းပြည့်ဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်း နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားအနည်းငယ်မှ အားအသင့်အတင့်ရှိနေသည်။

မြန်မာ့ပင်လယ်ပြင်အခြေအနေမှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကျွန်း၊ မွန်- တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါ တစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီး နိုင်ပါသည်။ မိုးသက်လေပြင်းများကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီ လျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကျွန်း၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ခြောက်ပေမှ ကိုးပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ငါးပေမှ ရှစ်ပေခန့်ရှိနိုင်သည်။

မနက်ဖြန်အတွက် ခန့်မှန်းချက်မှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းမည်။

မိုး/ဇလ

ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံနေသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ခဲ

နေပြည်တော် စက်တင်ဘာ ၂၉ နိုင်ငံတကာခရီးသည်တင် လေယာဉ် များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် ကိုရီးယားသမ္မတနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာ နိုင်ငံသားများအား မြန်မာအပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲရာ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်

သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ် တွင် ချက်သမ္မတနိုင်ငံမှ တစ်ဦး၊ ဟောင်ကောင်မှ တစ်ဦး၊ ကနေဒါမှ လေးဦး၊ အီဂျစ်မှ တစ်ဦး၊ အီတလီမှ သုံးဦး၊ ဘယ်လ်ဂျီယံမှ လေးဦး၊ ဗီယက်နမ်မှ သုံးဦး၊ ဂျာမနီမှ လေးဦး၊ တောင်အာဖရိကမှ တစ်ဦး၊ ဆွစ်ဇာ လန်မှ လေးဦး၊ ဘရာဇီးမှ ငါးဦး၊

အင်ဒိုနီးရှားမှ ငါးဦး၊ ဗြိတိန်မှ လေးဦး၊ အမေရိကန်ပြည်ထောင်စုမှ ကိုးဦး၊ ကိုရီးယားသမ္မတနိုင်ငံမှ ၆၅ဦး၊ မြန်မာ နိုင်ငံသား စုစုပေါင်း ၁၁၄ ဦး လိုက်ပါ ခဲ့ကြသည်။ ၎င်းတို့ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စစ်စစ်ရေး၊ သီးသန့်စီစဉ်ပေးသည့် နေရာ/ သတ်မှတ်ဟိုတယ်များ၌

အသွားအလာ ကန့်သတ်မှု ၁၄ ရက် နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှုခုနစ်ရက် နေထိုင်စေရေး တို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ ကြသည်။



ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံ များရှိ မြန်မာသံရုံးများနှင့် ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ ကိုရီးယားသမ္မတနိုင်ငံမှ ကယ်ဆယ်ရေးလေယာဉ် ၂၄ ကြိမ် တိုင် ပျံသန်းပြေးဆွဲခဲ့ပြီးဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

MPT Myanmar National League 2020 ဘောလုံးပွဲစဉ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်

နေပြည်တော် စက်တင်ဘာ ၂၉ MPT Myanmar National League 2020 ပွဲစဉ်(၂၀)၊ ပွဲစဉ်များအနက် ISPE FC အသင်းနှင့် Yangon United FC အသင်းတို့သည် စက်တင်ဘာ ၃၀ ရက် တွင် လည်းကောင်း၊ Shan United FC အသင်းနှင့် Yadanarbon FC အသင်း တို့သည် အောက်တိုဘာ ၁ ရက်တွင် လည်းကောင်း ညနေ ၃ နာရီခွဲမှ စတင်၍ ရန်ကုန်ရှိ Y.U.S.C ကွင်းတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ အဆိုပါ ဘောလုံးပွဲစဉ်များကို မြန်မာ့ရုပ်မြင်သံကြား (MRTV) နှင့် MRTV Sports Channel တို့တွင် ယင်းနေ့ ညနေ ၃ နာရီမှစတင်၍ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

ပြည်သူ့သာလျှင် အဓိက

မဲဆန္ဒရှင်ပြည်သူများသို့ မေတ္တာရပ်ခံချက်

၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်း ရရှိရန် ၂၀၁၉ ခုနှစ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများကို ပြုစုခဲ့ပြီး လစဉ်ပြင်ဆင်ခြင်း/ဖြည့်စွက်ခြင်း/ပယ်ဖျက်ခြင်းများကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆောင်ရွက်ခဲ့ပါသည်။ စိစစ်ပြုစုပြီး မဲဆန္ဒရှင်စာရင်းကို ပထမအကြိမ်အဖြစ် ၂၅-၇-၂၀၂၀ ရက်နေ့မှ ၁၄-၈-၂၀၂၀ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကော်မရှင်မရှင် အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ကပ်ထားကြေညာ ခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများမှလည်း လိုအပ်သည့် တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။

၂။ ယင်းသို့ တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ဖြည့်စွက်မှုများအရ ထပ်မံစိစစ်ပြုစု ထားသည့် မဲဆန္ဒရှင်စာရင်းများကို ၁-၁၀-၂၀၂၀ ရက်နေ့မှ ၁၄-၁၀-၂၀၂၀ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကော်မရှင်မရှင် အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် နောက်ဆုံးအကြိမ် (နောက်ဆုံးအကြိမ်) အဖြစ် ၁၄ ရက်ကြာ ထပ်မံကပ်ထား ကြေညာမည် ဖြစ်ပါ သည်။ ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်း ရရှိနိုင်ရေးအတွက် မဲဆန္ဒရှင်များ အနေဖြင့် သက်ဆိုင်ရာ မဲစာရင်းတွင် မိမိအမည်ပါဝင်ခြင်း ရှိ/မရှိ လာရောက် ကြည့်ရှုရန် ဖြစ်ပါသည်။

၃။ သက်ဆိုင်ရာက အချိန်ကာလ/နေရာဒေသအလိုက် ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုရန် အခက်အခဲရှိသည့် မဲဆန္ဒရှင်များ အနေဖြင့်လည်း ၄-၉-၂၀၂၀ ရက်နေ့အထိ ပြုစုထားသော မဲဆန္ဒရှင်စာရင်း များကို ထည့်သွင်းထားသည့် Web Application ဖြစ်သော findyourpolling station.uec.gov.mm တွင် မဲစာရင်းကို ဝင်ရောက်ကြည့်ရှုစစ်ဆေးနိုင်ပါ သည်။ ထို့အပြင် Mobile Application ဖြစ်သည့် findyourpollingstation. apk ကို Google Play Store တွင် Download ရယူပြီး မိမိတို့၏အမည် မဲစာရင်းတွင် ပါ/မပါ စစ်ဆေးနိုင်ရန်လည်း စီစဉ်ထားရှိပါသည်။

၄။ သို့ဖြစ်ပါ၍ မဲဆန္ဒရှင်များအနေဖြင့် မဲဆန္ဒရှင်စာရင်းကို လာရောက် / ဝင်ရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သည့်သူများ ပါဝင် နေပါက ပုံစံ (၄) ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်း နေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို မဲစာရင်း ကပ်ထား ကြေညာသည့် ၁၄ ရက်အတွင်း ဆောင်ရွက်ရန်ဖြစ်ပါသည်။ လိုအပ်သော ပုံစံ များကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကော်မရှင်မရှင်အဖွဲ့ခွဲရုံး များတွင် အခမဲ့ (အခမဲ့) ရယူနိုင်ပါသည်။

၅။ ထို့အပြင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းလာရောက်/ ဝင်ရောက်ကြည့်ရှုချိန်တွင် မိမိနှင့် မိသားစုတို့၏ မဲစာရင်းအမှတ်စဉ်ကို မှတ်သားထားရှိစေလိုပါသည်။ သို့မှသာ ရွေးကော်မရှင်မရှင် မဲရုံတွင် မဲလက်မှတ် ထုတ်ယူရာ၌ မဲစာရင်းအမှတ်စဉ်ဖြင့် မိမိ၏အမည်ကို အလွယ်တကူရှာဖွေ နိုင်ပြီး အချိန်ကုန် သက်သာစေမည် ဖြစ်ပါသည်။

၆။ ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရေးနှင့် ရွေးကော်မရှင်မရှင် လွယ်ကူစွာ မဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အိမ်ထောင်စု တစ်စုလျှင် အနည်းဆုံး တစ်ဦး (မပျက်မကွက်) လာရောက်ကြည့်ရှုခြင်း၊ လာရောက်ကြည့်ရှုရန် အခက်အခဲရှိပါက မဲဆန္ဒရှင်စာရင်း ကြည့်ရှုစစ်ဆေးသည့် Web Application နှင့် Mobile Application များတွင် ဝင်ရောက်ကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက်ကြပါရန်နှင့် မိမိနှင့် မိသားစုတို့၏ မဲစာရင်း အမှတ်စဉ်များကို မှတ်သားထားခြင်းဖြင့် ရွေးကော်မရှင်မရှင် မဲရုံတွင် မဲလက်မှတ် ထုတ်ယူရာ၌ အချိန်ကုန် သက်သာစေရေး ပူးပေါင်းကူညီဆောင်ရွက်ပေးကြ ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

၇။ Web Application နှင့် Mobile Application အသုံးပြု၍ မဲဆန္ဒရှင်စာရင်း စစ်ဆေးရမည့် နည်းလမ်းကို UEC Website နှင့် Facebook စာမျက်နှာ တို့တွင် ဖော်ပြထားမည် ဖြစ်ပါသည်။

၈။ Web Application နှင့် Mobile Application တို့ကိုအသုံးပြုသည့်အခါ တစ်ချိန်တည်းတွင် အသုံးပြုသည့် User အများ/အနည်းပေါ်မူတည်၍ အချိန် ကြန့်ကြာခြင်းများလည်း ဖြစ်ပေါ်နိုင်ပါသဖြင့် စိတ်ရှည်စွာဖြင့် အချိန်ပေးပြီး ဝင်ရောက်ကြည့်ရှုနိုင်ပါရန် အသိပေးကြေညာအပ်ပါသည်။

ပြည်ထောင်စုရွေးကော်မရှင်

ရှေ့ဖို့မှ

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလတွင် Stay at Home နေထိုင်ရသည့်မြို့နယ်များမှ မဲဆန္ဒရှင်ပြည်သူများ အတွက် ပို၍အထောက်အကူပြုစေမည်ဟု ယုံကြည် ပါကြောင်း။

ဒီမိုကရေစီကျင့်သုံးသည့် နိုင်ငံများအနေဖြင့် ရွေးကော်မရှင်မရှင် အဓိကဖြစ်ပါကြောင်း၊ မဲဆန္ဒရှင် ပြည်သူများက ရွေးကော်မရှင်မရှင်ဆိုင်ရာ နိုင်ငံအကျိုးကို သယ်ပိုးဆောင်ရွက်ကြမည့် လွှတ်တော်ကိုယ်စားလှယ် များကို ဆန္ဒမဲပေးရွေးချယ်ကြရမည် ဖြစ်ပါကြောင်း၊ ထိုသို့ ရွေးချယ်ဆန္ဒမဲပေးနိုင်ရန် မိမိတို့ ဆန္ဒမဲပေးရွေးချယ်ရမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်၊ အရည် အချင်း၊ အတွေ့အကြုံ စသည့် အချက်အလက်များ၊ ၎င်းတို့ ကိုယ်စားပြုသည့် နိုင်ငံရေးပါတီများ၏ မူဝါဒ၊ သဘောထား နှင့် လုပ်ငန်းစဉ်များကိုလည်း သိရှိရန်လိုအပ်ပါကြောင်း။

ယနေ့ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းမှတစ်ဆင့် အင်တာနက်သုံးစွဲသူ (၂၂) သန်းခန့် ရှိပြီး မိုဘိုင်းဖုန်းသုံးစွဲသူ မဲဆန္ဒရှင်များအနေဖြင့် ယခု mVoter 2020 Application မှတစ်ဆင့် ရွေးကော်မရှင်မရှင် သိရှိလိုသည့် အချက် အလက်များကို ရှာဖွေကြည့်ရှုနိုင်မည် ဖြစ်ပါကြောင်း။



mVoter 2020 Application ကို ရိုးရှင်းလွယ်ကူစွာအသုံးပြု နိုင်သည့် ပုံစံဖြစ်စေရန် တည်ဆောက်ထားသည်ကို တွေ့ရှိ ရပါကြောင်း၊ ယခု mVoter 2020 Application တွင် သက်ဆိုင်ရာမဲဆန္ဒ နယ်မြေများအလိုက် ဝင်ရောက်ယှဉ်ပြိုင် မည့် ကိုယ်စားလှယ်လောင်းများနှင့် သက်ဆိုင်သည့် အချက်အလက်များ၊ နိုင်ငံရေးပါတီမူဝါဒများ၊ ရွေးကော်မရှင် မှတ်စာများနှင့် မြေကြားချက်များ၊ မဲပေးပုံပေးနည်း၊ ခိုင်လုံမဲ၊ ပယ်မဲ သတ်မှတ်ချက်များ၊ ကော်မရှင်၏ ဆောင်ရွက်ချက် များနှင့် ရွေးကော်မရှင်မရှင် အသိပညာပေး သတင်း အချက်အလက်များ ပါဝင်ပါကြောင်း။

မဲဆန္ဒရှင်ပြည်သူလူထုအတွက် ဆန္ဒမဲပေးရာတွင် များစွာအထောက်အကူဖြစ်စေသည့် mVoter 2020 Application ကို ရေးဆွဲလွှင့်တင်နိုင်ရန် ပံ့ပိုးကူညီခဲ့သည့် The Asia Foundation နှင့် International IDEA Application ကို အခမဲ့ကူညီရေးဆွဲပေးခဲ့သည့် PopStack အဖွဲ့ တို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ လုပ်ငန်းတစ်ခု၏ အစတွင် အားနည်းချက်၊ ချို့ယွင်းချက်များ ရှိနိုင်သည့် အတွက် ယခု mVoter 2020 Application ကို စတင် အသုံးပြုချိန်တွင် အားနည်းချက်၊ ချို့ယွင်းချက်များရှိခဲ့ပါ

လျှင်လည်း မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သည်းခံခွင့်လွှတ် စိတ်ဖြင့် ကြည့်ရှုပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် The Asia Foundation အဖွဲ့ မြန်မာ နိုင်ငံဆိုင်ရာ ဌာနကိုယ်စားလှယ် Mr. Mark McDowell ၊ ဥရောပသမဂ္ဂသံရုံး၊ သံရုံးယာယီတာဝန်ခံ Mr. Johann Hesse နှင့် မြန်မာနိုင်ငံဆိုင်ရာ International IDEA ရုံးအကြီးအကဲ Mr. Marcus Brand တို့က ကျေးဇူးတင် စကားပြောကြားခဲ့ကြပြီး PopStack အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက mVoter 2020 Application အသုံးပြုပုံကို အသေးစိတ်ရှင်းလင်း ပြောကြားသည်။ ယင်းနောက် တက်ရောက်လာသူများ၏ သိရှိလိုသည့် မေးမြန်းချက် များကို The Asia Foundation အဖွဲ့က ပြန်လည်ရှင်းလင်း ဖြေကြားသည်။

mVoter 2020 Application ကို www.maepaysoh.org တွင် တိုက်ရိုက် download ရယူနိုင်ကြောင်းနှင့် အသုံး ပြုပုံ အဆင့်ဆင့်ကို ပြည်ထောင်စု ရွေးကော်မရှင်မရှင်၏ Website www.uec.gov.mm နှင့် UEC Facebook Page တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၅၀၀၀ နီးပါး ဖန်တီးပေးနိုင်မည့် လုပ်ငန်းများ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြု

နေပြည်တော် စက်တင်ဘာ ၂၉

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ (၁၃/၂၀၂၀) ကြိမ်မြောက် အစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပ သည်။ (ယာပုံ)

အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဆောင်ရွက်ဆဲ လုပ်ငန်း လေးခုမှ မတည်ငွေရှင်း တိုးမြှင့်ခြင်း အပါအဝင် ကုန်ထုတ်လုပ် မှုကဏ္ဍ၊ အိမ်ရာအဆောက်အအုံကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းအသစ် ခုနစ်ခုကို ခွင့်ပြုခဲ့သည်။ အဆိုပါ



လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ မှာ အမေရိကန် ဒေါ်လာ ၃၄၇ ဒသမ ၈၅ သန်းနှင့် ငွေကျပ် ၂၃,၄၁၁ ဒသမ ၂၅၅ သန်းရှိပြီး ပြည်တွင်းလုပ်သား များအတွက် အလုပ်အကိုင် အခွင့်



အလမ်းပေါင်း ၄,၉၁၅ နေရာကို ဖန်တီး ပေးနိုင်မည်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဩဂုတ်လကုန် အထိ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ် သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်း နိုင်ငံတို့ဖြစ်သည်။ နိုင်ငံ/ဒေသပေါင်း ၅၁ ခုမှ စီးပွားရေးကဏ္ဍ ၁၂ ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီး မြှုပ်နှံမှု၏ ၂၆ ဒသမ ၃၂ ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီး မြှုပ်နှံမှု၏ ၂၆ ဒသမ ၂၃ ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှု

ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံ မှု၏ ၁၄ ဒသမ ၃၁ ရာခိုင်နှုန်းဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထား ကြောင်း သိရသည်။

သတင်းစဉ်

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အလှူငွေများပေးအပ်လှူဒါန်း



စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ ကိုယ်စား ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက လှူဒါန်းငွေကျပ် ၈၇၅ သိန်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးထံ ပေးအပ်လှူဒါန်းစဉ်။ သတင်းစဉ်

နေပြည်တော် စက်တင်ဘာ ၂၉
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အလှူငွေများပေးအပ် လှူဒါန်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပ သည်။

ရှေးဦးစွာ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ စီမံခန့်ခွဲရေးနှင့် စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း တို့က လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး က ယခု

ကဲ့သို့ လှူဒါန်းမှုများသည် ယခု ကိုဗစ်-၁၉ ဖြစ်စဉ်တွင် လူနာများ အတွက် အသုံးပြုနိုင်မည်သာမက ရေရှည်တွင် ကျန်းမာရေးစနစ်ပိုမို ခိုင်မာတောင့်တင်းစေမည့် အရင်းအနှီး အထောက်အပံ့များဖြစ်သဖြင့် အကြိမ် ကြိမ် အကျိုးရှိနေမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘဏ္ဍာငွေ အရင်းအမြစ်များ မြန်ဆန် စွာ ထုတ်ယူသုံးစွဲနိုင်ရေး ဆောင်ရွက် ပေးနေသည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ပြည်ပမှ ပံ့ပိုးမှု များကို ချိတ်ဆက်ရယူဆောင်ရွက် ပေးနေသည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန တို့ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

ကိုယ်စား ကိုယ်စား ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက လှူဒါန်းငွေကျပ် ၈၇၅ သိန်းကိုလည်းကောင်း၊ သိပ္ပံချွန် မိသားစု လူမှုရေးအသင်းကိုယ်စား ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က လှူဒါန်းငွေကျပ် ၈၅ သိန်းကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း+ဒေါ်မာမာဆွေ၊ သား ဦးအောင်ခိုင် + ဒေါ်နုနုနုဒီးရီ၊ ဦးစိုးထွန်း+ဒေါ်မြကြေးမုံ၊ ဒေါက်တာ မင်းထင် + ဒေါက်တာ သဇင်ဝင်း၊ ဦးအေးချို + ပြည် မိသားစုက လှူဒါန်း ငွေကျပ် သိန်း ၃၀ ကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရ သည်။

သတင်းစဉ်

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ အကြံ(၃၀)မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၉
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ အကြံ(၃၀) မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပသည်။ (ယာပုံ)

အစည်းအဝေးသို့ ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ဦးလှကျော်၊ ဗဟိုကော်မတီဝင် အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် အတွင်းရေးမှူး ဦးသက်နိုင်တို့က နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမမှ လည်းကောင်း၊ ကျန်ကော်မတီဝင်များက Zoom Application အသုံးပြု၍ အွန်လိုင်းမှ လည်းကောင်း တက်ရောက်ကြသည်။ အစည်းအဝေးတွင် ဗဟို ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ က အဖွင့်အမှာ စကားပြောကြားပြီး အတွင်းရေးမှူး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေး

မှူးချုပ် ဦးသက်နိုင်ဦး က အစည်းအဝေး တွင် ဆွေးနွေးဆုံးဖြတ်ရန် အကြောင်း အရာများအလိုက် ဖတ်ကြားတင်ပြရာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဗဟိုကော်မတီဝင် များက သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍ များအလိုက် ဆွေးနွေးဆောင်ရွက် ကြသည်။

ယနေ့ကျင်းပသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ အကြံ(၃၀) မြောက် အစည်းအဝေးတွင် မြေပြင်ကွင်းဆင်း လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများတွင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်းအပေါ် ကန့်ကွက်လွှာ တင်သွင်းခြင်းအား စိစစ်ရန် သီးခြားအဖွဲ့ ဖွဲ့စည်းခြင်း လုပ်ငန်းများ ဆောင်ရွက်ကြောင်း အစည်းအဝေးတွင် မြေလွတ်၊ မြေရိုင်းများအား ပြန်လည် အပ်နှံခွင့်ပြုပါရန် လျှောက်ထားလာခြင်း ကိစ္စ၊ သတ်မှတ် ထားသော မြေယာဖော်ထုတ် လုပ်ငန်း ဆောင်ရွက်ခွင့် ကာလ(၄) နှစ်အား



သက်တမ်းတိုး ခွင့်ပြုပေးပါရန် ပြန်လည်တင်ပြလာသည့် ကိစ္စရပ် များကိုလည်းကောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၂ (က) (၃) ပါ ပြဋ္ဌာန်း ချက်အရ သတ်မှတ်ကာလ (၄) နှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်သော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် ပုံစံ (၂) ဖြင့် လျှောက်ထားမှုကို ခွင့်ပြု ပေးထားသည့် မွေးမြူရေးလုပ်ငန်း အသုံးပြုခွင့်ရရှိသူများနှင့် ပုံစံ(၃)ဖြင့်

လျှောက်ထား၍ ခွင့်ပြုပေးထားသည့် ဓာတ်သတ္တုထုတ်လုပ်ခြင်း လုပ်ငန်း အသုံးပြုခွင့် ရရှိထားသူများအပေါ် အမှန်တကယ် ဖော်ထုတ်လုပ်ကိုင်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေး ရန်ကိစ္စ၊ ခွင့်ပြုမိန့် ပျောက်ဆုံးသွား ပါ၍ ဒုတိယမိတ္တူ ပြန်လည်လျှောက် ထားခွင့်ပြုပါရန် ကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးကြသည်။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၂ (က)

(၃) ပါ ပြဋ္ဌာန်းချက်အရ သတ်မှတ် (၄) နှစ်ကာလ ကျော်လွန်သည်အထိ လုပ်ကိုင် ဆောင်ရွက်နိုင်မှုမရှိပါက အဆိုပါ မြေဧရိယာများကို လုပ်ပိုင် ခွင့်၊ အသုံးပြုခွင့် ပေးအပ်ထားသည့် စာရင်းမှနှုတ်ပယ်ပြီး အဆိုပါ ဧရိယာ များအလိုက် ပေးသွင်းထားသည့် အာမခံကြေးငွေကိုလည်း နိုင်ငံတော် ဘဏ္ဍာအဖြစ်သိမ်းဆည်းသွားမည်ဖြစ် ကြောင်း၊ အမှန်တကယ် ဖော်ထုတ် လုပ်ကိုင်ထားသည့် ဧရိယာများ

အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ (၁၄) ပါ ပြဋ္ဌာန်းချက်အတိုင်း လုပ်ငန်း အမျိုးအစားအလိုက် သင့်တော်သည့် မြေခွန်တော် ကင်းလွတ်ခွင့်ပြု ထားသည့် ကာလသတ်မှတ်ခြင်း၊ ထိုကဲ့သို့သော မြေခွန်တော်နှုန်းထား တစ်ရပ် သတ်မှတ်ကောက်ခံခြင်းများ ဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

ရှေးဦးစွာ

(၃) နှစ်အလိုဖြစ်သော တာဝန်ထမ်းဆောင်ဆဲ တပ်မတော် သား (အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဆင့်မှ ဒုတိယညွှန်ကြားရေးမှူးအဆင့်အထိ နိုင်ငံ့ဝန်ထမ်းများနှင့် ရာထူးအဆင့် တူညီသူ) (၅၀၁) ဦးအား ပြည်ပမှ မော်တော် ယာဉ်တင်သွင်းခွင့် သို့မဟုတ် ပြည်တွင်းအရောင်းပြခန်း များမှ ဝယ်ယူခွင့်ပြုပါမည်။ စစ်မှုထမ်းကောင်း တံဆိပ်ရရှိ ထားသည့် ပင်စင်ယူရန် (၃) နှစ်အလိုဖြစ်သော တာဝန် ထမ်းဆောင်ဆဲ တပ်မတော်သား (လက်ထောက်ညွှန်ကြား ရေးမှူးအဆင့်မှ ရုံးအကူအဆင့်အထိ နိုင်ငံ့ဝန်ထမ်းများနှင့် ရာထူးအဆင့်တူညီသူ) (၄၀၄၉) ဦးအား ပြည်တွင်းမှ SKD စနစ်ဖြင့် ထုတ်လုပ်သော မော်တော်ယာဉ်များကို ဝယ်ယူ ခွင့်ပြုပါမည်။

(ဃ) မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပင်စင်ယူရန် (၃) နှစ်အလို ဖြစ်သော ရဲမှုထမ်းကောင်းတံဆိပ်ရရှိထားသည့် တာဝန် ထမ်းဆောင်ဆဲ ရဲတပ်ဖွဲ့ဝင် (အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဆင့်မှ ဒုတိယညွှန်ကြားရေးမှူး အဆင့်အထိ နိုင်ငံ့ဝန်ထမ်းများနှင့်ရာထူးအဆင့်တူညီသူ) (၁၂၆) ဦးအား ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့် သို့မဟုတ် ပြည်တွင်းအရောင်းပြခန်းများမှ ဝယ်ယူ ခွင့်ပြုပါမည်။ ပင်စင်ယူရန် (၃) နှစ်အလိုဖြစ်သော ရဲမှုထမ်းကောင်းတံဆိပ်ရရှိထားသည့် တာဝန်ထမ်းဆောင်ဆဲ ရဲတပ်ဖွဲ့ဝင် (လက်ထောက်ညွှန်ကြားရေးမှူးအဆင့်မှ

ရုံးအကူအဆင့်အထိ နိုင်ငံ့ဝန်ထမ်းများနှင့် ရာထူးအဆင့် တူညီသူ) (၁၀၂၁) ဦးအား ပြည်တွင်းမှ SKD စနစ်ဖြင့် ထုတ်လုပ်သော မော်တော်ယာဉ်များကို ဝယ်ယူခွင့်ပြုပါမည်။ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တာဝန်ထမ်းဆောင်နေသော စည်ပင်သာယာရေးဝန်ထမ်း များထဲမှ ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ရရှိထားပြီး (၁-၁၀-၂၀၂၀) ရက်နေ့တွင် အသက် (၅၇) နှစ်နှင့်အထက် ရှိသည့် ပင်စင်ယူရန် (၃) နှစ်အလိုဖြစ်သော တာဝန် ထမ်းဆောင်ဆဲ ဝန်ထမ်းများ (သက်ပြည့်အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့်ခံစားနေသည့် ဝန်ထမ်းများအပါ) အမြဲတမ်းအတွင်းဝန်ရာထူးမှ ဒုတိယညွှန်ကြားရေးမှူး ရာထူးအထိ ဝန်ထမ်းများအား ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့် သို့မဟုတ် ပြည်တွင်း အရောင်းပြခန်းများမှ ဝယ်ယူခွင့်ပြုပါမည်။ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အောက်အဆင့် ဝန်ထမ်းများအား ပြည်တွင်းမှ SKD စနစ် ဖြင့် ထုတ်လုပ်သော မော်တော်ယာဉ်များကို ဝယ်ယူခွင့်ပြု ပါမည်။

ရှင်းလင်းချက်။ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိထားပြီး ပင်စင်ယူရန် (၃) နှစ်အလို နိုင်ငံ့ဝန်ထမ်းအရေအတွက်မှာ တာဝန် ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းအင်အား (၁၁) သိန်း၏ ၁% ကျော်သာရှိသည့်အတွက် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကိုလည်း နိုင်ငံ့ဝန်ထမ်းများ နည်းတူ ယင်းတို့အင်အား၏ ၁% ကျော်အား မော်တော်

ယာဉ်တင်သွင်းခွင့်/ ဝယ်ယူခွင့် ခွင့်ပြုထားခြင်းဖြစ်ပါသည်။

စဉ်	ရာထူး	တန်ဖိုး
(က)	အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်	သိန်း ၅၀၀ နှင့်ညီမျှသော CIF တန်ဖိုး
(ခ)	ဒုတိယညွှန်ကြားရေးမှူးချုပ်	သိန်း ၃၀၀ နှင့်ညီမျှသော CIF တန်ဖိုး
(ဂ)	ညွှန်ကြားရေးမှူး	သိန်း ၃၀၀ နှင့်ညီမျှသော CIF တန်ဖိုး
(ဃ)	ဒုတိယညွှန်ကြားရေးမှူး	သိန်း ၃၀၀ နှင့်ညီမျှသော CIF တန်ဖိုး
(င)	လက်ထောက်ညွှန်ကြားရေးမှူး နှင့်အောက်အဆင့်	သိန်း ၃၀၀ နှင့်ညီမျှသော စက်ရုံထုတ်ရောင်းဈေး

၃။ နေပင်နှစ်များတွင်လည်း အောက်တိုဘာလ (၁) ရက်နေ့၌ အသက် (၅၇) နှစ်နှင့် အထက်ရှိလာမည့် ပင်စင်ယူရန် (၃) နှစ်အလိုဖြစ်သော ပြည်သူ့ ဝန်ထမ်းကောင်းတံဆိပ်ရရှိထားပြီး တာဝန်ထမ်းဆောင်ဆဲ ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ်တင်သွင်း/ ဝယ်ယူခွင့်ကို ထုတ်ပြန် ကြေညာခွင့်ပြုသွားမည်ဖြစ်ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ကိုဗစ် - ၁၉ ကာလအတွင်း စာပေ၊ သတင်းမီဒီယာ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်တို့မှ အနုပညာရှင်များအတွက် ငွေကျပ်သန်း ၁၅၀ ထောက်ပံ့လှူဒါန်းမည့်ကိစ္စနှင့် ပတ်သက်၍ အွန်လိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၉
ကိုဗစ် - ၁၉ ကာလအတွင်း စာပေ၊ သတင်းမီဒီယာ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်တို့မှ အနုပညာရှင်များအတွက် နယ်ပယ်တစ်ခုလျှင် ငွေကျပ်သန်း ၃၀ ဖြင့် နယ်ပယ်ငါးခုအတွက် စုစုပေါင်းငွေကျပ်သန်း ၁၅၀ ထောက်ပံ့လှူဒါန်းမည့်ကိစ္စနှင့် ပတ်သက်၍ အွန်လိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် ကျင်းပသည်။

အွန်လိုင်း အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ စာပေနယ်ပယ်မှ ကိုယ်စားလှယ် ဦးထင်လင်းဦး၊ သတင်းမီဒီယာနယ်ပယ်မှ ဦးကျော်စွာမင်း၊ ဦးမြတ်ခိုင်၊ ဦးချစ်ဝင်းမောင်၊ ဦးဝဏ္ဏ (မာကျေ)၊ ဦးမြင့်ကျော်၊ ဦးနိုင်မင်းဝေ၊ ဒေါ်နန်းဖေဟေ၊ ဒေါ်မေရီငြိမ်းချမ်း၊ ဒေါ်တင်စော၊ ဦးဌေးအောင်၊ ဦးခွန်စိုင်းအောင်၊ ရုပ်ရှင်နယ်ပယ်မှ ဦးညိုညိုထွန်းလွင်၊ ဦးအေးကြူလေး၊ သဘင်နယ်ပယ်မှ မင်းသားဦးဖိုးချစ်၊ ဦးနေဝင်း၊ ဂီတနယ်ပယ်မှ ဦးစော်ထူးအောင်၊ ဦးမြင့်မိုးအောင်၊ ဒေါ်ဟေမာနေဝင်း၊ ဦးနိုင်စော်၊ ဦးကိုကိုလွင်၊ ဦးကြည်မင်းသိန်း၊ စန္ဒရားသိန်းမြင့်သန်းတို့က နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ

သက်ဆိုင်ရာ နေရာအသီးသီးမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ဆွေးနွေးကြသည်။

ကျပ်သန်း ၁၅၀ ကို ထောက်ပံ့အစည်းအဝေးတွင် COVID - 19 ကာကွယ် ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ပြန်ကြားရေးဝန်ကြီးဌာနက ငွေကျပ်သန်း ၁၅၀ ကို ကိုဗစ်ကာလအတွင်း စာပေ၊ သတင်းမီဒီယာ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်တို့မှ အနုပညာရှင်များအတွက် နယ်ပယ်တစ်ခုလျှင် ငွေကျပ်သန်း ၃၀ ဖြင့် နယ်ပယ်ငါးခုအတွက် စုစုပေါင်းကျပ်သန်း ၁၅၀ ကို ထောက်ပံ့လှူဒါန်းရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

စာပေနယ်ပယ်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ၊ ကဗျာဆရာသမဂ္ဂ၊ မြန်မာစာရေးဆရာကလပ်၊ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်း၊ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းနှင့် မြန်မာနိုင်ငံပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း၊ သတင်းမီဒီယာနယ်ပယ်တွင် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ မြန်မာ



ကိုဗစ် - ၁၉ ကာလအတွင်း အနုပညာရှင်များအတွက် ငွေကျပ်သန်း ၁၅၀ ထောက်ပံ့လှူဒါန်းမည့်ကိစ္စနှင့် ပတ်သက်၍ အွန်လိုင်းအစည်းအဝေးကျင်းပစဉ်။

ဂျာနယ်လစ်သမဂ္ဂ၊ မြန်မာဂျာနယ်လစ်ကွန်ရက် BNI၊ အမျိုးသမီးသတင်းစာဆရာများအသင်း၊ အထက်မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ ရုပ်ရှင်နယ်ပယ်တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ သဘင်နယ်ပယ်တွင် မြန်မာနိုင်ငံ သဘင်အစည်းအရုံး၊ ဂီတနယ်ပယ်တွင် မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံ တေးသံရှင်များအသင်း၊ မြန်မာနိုင်ငံ တေးသီချင်းမူပိုင်ရှင်များအသင်း၊ မြန်မာနိုင်ငံ တေးသီချင်းမူပိုင် ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံ ဂီတပညာရှင်များအသင်း၊ မြန်မာ့ဂီတ အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးအဖွဲ့တို့မှ အနုပညာရှင်များ ပါဝင်ကြောင်း ကြောင်းနှင့် ကိုယ်စားလှယ်များမှ တစ်ဆင့် စာပေ၊ သတင်းမီဒီယာ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်တို့မှ စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရသော အနုပညာသမားများအား ဆက်လက် ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကလေးပြုစုရေးဌာနများနှင့် ဘိုးဘွားရိပ်သာများတွင် အသုံးပြုရန် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်း

နေပြည်တော် စက်တင်ဘာ ၂၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဌာနအသိအမှတ်ပြု ဘိုးဘွားရိပ်သာများတွင် အသုံးပြုရန် ငွေကျပ်သိန်း ၁၀၀ တန်ဖိုးရှိ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို ဗိုလ်ချုပ်မောင်မောင်ဆွေ (ငြိမ်း) နှင့် ဇနီးဗိုလ်ကြီး ဒေါ်တင်တင်နွဲ့ (ငြိမ်း) မိသားစုတို့က လှူဒါန်းတန်းတန်း ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့နံနက်ပိုင်းတွင် လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လက်ခံယူသည်။

အလှူရှင် ဗိုလ်ချုပ်မောင်မောင်ဆွေ (ငြိမ်း) က ကိုယ်ခံအားနည်းပါးကြသည့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် ပြုစုစောင့်

ရှောက်နေကြသူများအတွက် ကိုဗစ်-၁၉ ကာလအတွင်း အရည်အသွေးပြည့်ဝသော ကျန်းမာရေးသုံးပစ္စည်းများ အလုံအလောက် ရရှိရန် ရည်ရွယ်လှူဒါန်းခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယခုကဲ့သို့ ကိုဗစ်-၁၉ ပျံ့နှံ့နေသည့် အခါ အထောက်အကူပြုပစ္စည်းများ အလုံအလောက် ရရှိရန် အရေးကြီးကြောင်း ပြောကြားခဲ့ပြီး နေပြည်တော်နှင့် ရန်ကင်းတို့တွင် အစီအစဉ်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါ အထောက်အကူပြုပစ္စည်းများ ယနေ့ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရောက်ရှိလာရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများက ကြိုဆိုကြသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံး ဒုတိယအကြီးအကဲ မစ္စတာဟမ်းဂျောင်းဟန်းက မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် အတွက် ကူးစက်ရောဂါရှာဖွေရေးသုံးပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီး

ဌာန ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက လက်ခံယူသည်။

လှူဒါန်းမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံး ဒုတိယအကြီးအကဲ မစ္စတာဟမ်းဂျောင်းဟန်းက “မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ကိုရီးယားနိုင်ငံ အစိုးရ အနေနဲ့ လှူဒါန်းတာဖြစ်ပါတယ်။ ဒီကနေ့ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ လေးသောင်းနှစ်ထောင်ကျော်တန်ဖိုး ရှိတဲ့ ကူးစက်ရောဂါရှာဖွေရေးသုံးပစ္စည်းတွေပါ။ ဒီပစ္စည်း

တွေကလည်း လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွေ မှာ အင်မတန်အရေးပါတဲ့ ပစ္စည်း ဖြစ်ပါတယ်။ ဒီနေ့ကတော့ ပထမဆုံး အကြိမ်ရောက်ရှိတာပါ။ ဆက်လက် ပြီးတော့လည်း ရောက်ရှိလာဦးမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယနေ့လှူဒါန်းမှုမှာ ကိုရီးယား သမ္မတနိုင်ငံအနေဖြင့် လက်ရှိ

ဒေသကြီးအပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာအတွက် အသိ၊ သတိဖြင့် တာဝန်ယူ ဆောင်ရွက်နေကြရာ လိုအပ်ချက်များစွာ ရှိပါကြောင်း၊ ယခုကဲ့သို့ လိုအပ်မှုများပြားချိန်တွင် ပြည်သူများက ဖူးပေါင်းကူညီဆောင်ရွက်ခြင်းကို တာဝန်ရှိဝန်ကြီးဌာန အနေဖြင့် အကောင်းဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားပြီး လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

ကိုရီးယားသမ္မတနိုင်ငံ အစိုးရနှင့် ပြည်သူများက ကူးစက်ရောဂါရှာဖွေရေးသုံးပစ္စည်းများ လှူဒါန်း

ရန်ကုန် စက်တင်ဘာ ၂၉
ကိုရီးယားသမ္မတနိုင်ငံ အစိုးရနှင့် ပြည်သူများက မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ကူးစက်ရောဂါ ရှာဖွေရေးသုံးပစ္စည်း (Standard Q Covid-19 Ag) များ ထောက်ပံ့လှူဒါန်းခြင်း အစီအစဉ်ကို ယနေ့ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြုလုပ်သည်။

ယင်းလှူဒါန်းမှုကို KOFIH ၏အစီအစဉ်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါ အထောက်အကူပြုပစ္စည်းများ ယနေ့ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရောက်ရှိလာရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများက ကြိုဆိုကြသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံး ဒုတိယအကြီးအကဲ မစ္စတာဟမ်းဂျောင်းဟန်းက မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် အတွက် ကူးစက်ရောဂါရှာဖွေရေးသုံးပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီး

ဌာန ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက လက်ခံယူသည်။

လှူဒါန်းမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံး ဒုတိယအကြီးအကဲ မစ္စတာဟမ်းဂျောင်းဟန်းက “မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ကိုရီးယားနိုင်ငံ အစိုးရ အနေနဲ့ လှူဒါန်းတာဖြစ်ပါတယ်။ ဒီကနေ့ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ လေးသောင်းနှစ်ထောင်ကျော်တန်ဖိုး ရှိတဲ့ ကူးစက်ရောဂါရှာဖွေရေးသုံးပစ္စည်းတွေပါ။ ဒီပစ္စည်း



တွေကလည်း လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွေ မှာ အင်မတန်အရေးပါတဲ့ ပစ္စည်း ဖြစ်ပါတယ်။ ဒီနေ့ကတော့ ပထမဆုံး အကြိမ်ရောက်ရှိတာပါ။ ဆက်လက် ပြီးတော့လည်း ရောက်ရှိလာဦးမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယနေ့လှူဒါန်းမှုမှာ ကိုရီးယား သမ္မတနိုင်ငံအနေဖြင့် လက်ရှိ

ဒေသကြီးအပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာအတွက် အသိ၊ သတိဖြင့် တာဝန်ယူ ဆောင်ရွက်နေကြရာ လိုအပ်ချက်များစွာ ရှိပါကြောင်း၊ ယခုကဲ့သို့ လိုအပ်မှုများပြားချိန်တွင် ပြည်သူများက ဖူးပေါင်းကူညီဆောင်ရွက်ခြင်းကို တာဝန်ရှိဝန်ကြီးဌာန အနေဖြင့် အကောင်းဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားပြီး လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

အသုံးပြုပစ္စည်းတွေပါ။ လက်ရှိမှာ ကိုဗစ်-၁၉ ရောဂါ ရှာဖွေတဲ့နေရာမှာ အဓိကအသုံးပြုတာကတော့ နှာခေါင်းတို့ဖတ်၊ အာခေါင်းတို့ဖတ်ကို စစ်ဆေးတဲ့နည်းနဲ့ပဲ စစ်ဆေးနေကြတာ ဖြစ်ပါတယ်။ အဲဒီစစ်ဆေးတဲ့နည်းမှာ အဆင့်ဆင့်ရှိတဲ့အတွက် အချိန်အားဖြင့် အမြေတစ်ခုထွက်ဖို့ အတွက် ငါးနာရီကျော်၊ ခြောက်နာရီလောက်စောင့်ရတယ်။ အခုရောက်ရှိလာတဲ့ Test Kits ရဲ့ အားသာချက်ကတော့ နှာခေါင်းတို့ဖတ်၊ အာခေါင်းတို့ဖတ်ကိုတော့ ယူရတယ်။ ယူပြီးတော့ ဓာတ်ခွဲခန်းကြီးတွေမှာ လုပ်စရာမလိုတော့ဘဲ လုံခြုံတဲ့အခန်းတစ်ခုမှာ အချိန်နာရီလောက်လောက်အတွင်းမှာ အဖြေကို ထုတ်နိုင်မှာဖြစ်ပါတယ်” ဟု ပြောသည်။

ယနေ့လှူဒါန်းမှုမှာ ကိုရီးယား သမ္မတနိုင်ငံအနေဖြင့် လက်ရှိ

ဒေသကြီးအပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာအတွက် အသိ၊ သတိဖြင့် တာဝန်ယူ ဆောင်ရွက်နေကြရာ လိုအပ်ချက်များစွာ ရှိပါကြောင်း၊ ယခုကဲ့သို့ လိုအပ်မှုများပြားချိန်တွင် ပြည်သူများက ဖူးပေါင်းကူညီဆောင်ရွက်ခြင်းကို တာဝန်ရှိဝန်ကြီးဌာန အနေဖြင့် အကောင်းဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားပြီး လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သက်ကြီးရွယ်အိုအရေး မေ့မထားပါ

ကျော်လင်းထင်(လူမှု)

လူသားတိုင်း အိုမင်းခြင်းဖြစ်စဉ် (Ageing Process)ကို ဖြတ်သန်းကြရတာဖြစ်ပါတယ်။ ဒီဖြစ်စဉ်တစ်ခုလျှောက်လုံးမှာ လူသားဘဝဖွံ့ဖြိုးတိုးတက်မှု အပိုင်းအခြားများကို တွေ့ကြုံ ကျော်ဖြတ်ကြရပြန်ပါတယ်။ လူ့ဘဝရဲ့ ဖွံ့ဖြိုးတိုးတက်မှု အပိုင်းအခြားတွေကို ပြန်ကြည့်ရင် သက်ကြီးရွယ်အိုဆိုတဲ့အပိုင်းအခြားဟာ အိုမင်းခြင်းဖြစ်စဉ်ရဲ့ နောက်ဆုံးအပိုင်းအခြားပဲ ဖြစ်ပါတယ်။ ဒီအပိုင်းအခြားဆီကို ချင်းနင်းဝင်ရောက်ကြတဲ့နေရာမှာ လူတစ်ဦးချင်းစီရဲ့ ဇီဝဖြစ်စဉ်အခြေအနေ ကွဲပြားခြားနားမှု၊ ကိုယ်ရည်ကိုယ်သွေး ပိုင်းဆိုင်ရာ မတူညီမှုနှင့် ထိတွေ့ဆက်ဆံရတဲ့ဝန်းကျင် မတူညီမှုတွေအပေါ် အခြေခံပြီး အချိန်ကာလချင်းတော့ ကွာခြားနိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံအသီးသီးမှာ သက်ကြီးရွယ်အို ဆိုတာကို ဥပဒေကြောင်းအရ အဓိပ္ပာယ်ဖွင့်ဆိုထား၊ သတ်မှတ်ထားတာတွေလည်း ရှိကြပါတယ်။ မြန်မာနိုင်ငံမှာတော့ သက်ကြီးရွယ်အိုဆိုတာကို ၂၀၁၆ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေအရ အသက်(၆၀)နှစ်နဲ့အထက် မြန်မာနိုင်ငံသားများလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်က ကောက်ခံထားခဲ့တဲ့ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ စုစုပေါင်းလူဦးရေရဲ့ ၈ ဒသမ ၉ ရာခိုင်နှုန်းဟာ အသက် (၆၀)နှစ်နဲ့အထက် သက်ကြီးရွယ်အိုများဖြစ်ပါတယ်။ မကြာသေးခင်ကမှ ထုတ်ပြန်ခဲ့တဲ့ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအရဆိုရင် စုစုပေါင်းလူဦးရေရဲ့ ၁၀ ဒသမ ၁ ရာခိုင်နှုန်းရှိလာပြီဖြစ်ပြီး ဒီအချိုးအစားဟာ ၂၀၃၀ ပြည့်နှစ်လောက်မှာ ၁၅ ရာခိုင်နှုန်းအထိ များပြားလာနိုင်မယ်လို့လည်း ခန့်မှန်းတွက်ချက်ထားကြပါတယ်။ ဒါဟာ ကိန်းဂဏန်းတစ်ခုသာသက်သက်၊ စာရင်းအင်းဆိုင်ရာ အချက်အလက်တစ်ခု သက်သက်မဟုတ်ဘဲ တိုင်းပြည်ရဲ့ လူမှုရေးနဲ့စီးပွားရေးဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာများနဲ့ လုပ်ငန်းအစီအစဉ်များ ရေးဆွဲ၊ ချမှတ်၊ အကောင်အထည် ဖော်ရာမှာ ထည့်သွင်းစဉ်းစားရမယ့် အကြောင်းအရာ တစ်ခုဖြစ်ပါတယ်။

ကြိုတင်ပြင်ဆင် ထားကြရမယ့်အရာ

အနိမ့်ဆုံးအဆင့်အနေနဲ့ ပိုမိုများပြားလာမယ့် သက်ကြီးရွယ်အိုတွေအတွက် ကျန်းမာရေးနဲ့ လူမှုရေး

စောင့်ရှောက်မှုတွေ၊ ဝင်ငွေဖူလုံရေးကိစ္စတွေနဲ့ အခြား ဖြည့်ဆည်းပေးရမယ့်ကိစ္စတွေအတွက် ကြိုတင်ပြင်ဆင် ထားကြရမယ့်အရာဖြစ်ပါတယ်။ ဒီထက်ပိုပြီး အဆင့်မြင့်တဲ့ ပြင်ဆင်မှုကတော့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ သက်ကြီး ရွယ်အိုတွေရဲ့ အရင်းအမြစ်ကို ဘယ်လို ရယူအသုံးပြုနိုင် မလဲဆိုတာကိုပါ ထည့်သွင်းစဉ်းစားပြီး သက်ကြီးရွယ်အို တွေကို ပါဝင်ဆောင်ရွက်ခွင့်ပေးကြရမှာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ခြင်းအားဖြင့် သက်ကြီးရွယ်အိုတွေဟာ အထောက်အပံ့တွေကို လက်ခံသူ (Receiver) များ သက်သက်မဟုတ်ဘဲ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး ကို ဆက်လက်ပါဝင် ဆောင်ရွက်ပေးတဲ့သူများ (Contributor) အဖြစ်ပါ အမှီအခိုအနည်းဆုံးနဲ့ ဂုဏ်သိက္ခာ ရှိပြီး ကျန်းမာတက်ကြွသော သက်ကြီးရွယ်အို (Active Ageing) တွေ အဖြစ်ကို ရရှိကြမှာဖြစ်ပါတယ်။

ဒီအချက်ကို နိုင်ငံတော်အနေနဲ့လည်း နားလည် သဘောပေါက်ပြီးဖြစ်တဲ့အတွက် သက်ကြီးရွယ်အိုများ ဆိုင်ရာ ဥပဒေကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလက အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး သက်ကြီးရွယ်အိုများရဲ့ အခွင့်အရေးများကို မြှင့်တင်ဆောင်ရွက်နေတာကို သတိထားမိပါတယ်။ ဒီဥပဒေမှာ သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေး၊ လူမှုရေးနှင့် ဝင်ငွေလုံခြုံရေးတို့အတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးရမယ့် ကိစ္စတွေကို ထည့်သွင်းပြဋ္ဌာန်း ထားသလို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေမှာ သက်ကြီး ရွယ်အိုဆက်လက်ပါဝင်ဆောင်ရွက်ခွင့် ကိစ္စတွေကိုလည်း အာမခံပေးထားတဲ့ ပြဋ္ဌာန်းချက်တွေကိုပါ တွေ့ရှိရပါတယ်။

နိုင်ငံတော်က ဆောင်ရွက်ပေးနေ

ဒီနေရာမှာ သက်ကြီးရွယ်အိုများရဲ့ ဝင်ငွေလုံခြုံရေး နဲ့ပတ်သက်ပြီး နိုင်ငံတော်က ဆောင်ရွက်ပေးနေတာတွေကို အထူးအလေးထား တင်ပြလိုပါတယ်။ ဒါကတော့ အသက် (၈၅) နှစ်နဲ့အထက် သက်ကြီးရွယ်အိုများအတွက် လူမှုရေး ပင်စင်အစီအစဉ်ပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ မြန်မာ နိုင်ငံရဲ့ လူမှုကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းအစီအစဉ်ဖြစ်ပြီး သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်ကို ဖြည့်ဆည်းဆောင်ရွက်တဲ့အနေနဲ့ ၂၀၁၇-၂၀၁၈ ခု

ဘဏ္ဍာရေးနှစ်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့ တာဖြစ်ပါတယ်။ အစီအစဉ် စတင်အကောင်အထည်ဖော် တဲ့နှစ်မှာတော့ အသက်(၉၀)နှစ်နဲ့အထက် သက်ကြီးရွယ် အိုများနဲ့ စတင်ခဲ့တာဖြစ်ပေမယ့် ၂၀၁၈-၂၀၁၉ ခုနှစ်၊ ဘဏ္ဍာရေးနှစ်ကစပြီး အသက်(၈၅)နှစ်အထိ လျှော့ချ ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။ အကျိုးခံစားခွင့်ရှိတဲ့ သက်ကြီးရွယ်အိုတစ်ဦးကို တစ်လ (၁၀,၀၀၀)ကျပ်နဲ့နဲ့ (၃)လ တစ်ကြိမ် (၃၀,၀၀၀)ကျပ် ထောက်ပံ့နေတာ ဖြစ်ပါတယ်။ နောင်လာမယ့်နှစ်များမှာလည်း နိုင်ငံတော်ရဲ့ ရန်ပုံငွေတိုးမြှင့်ရရှိနိုင်မှုအပေါ်မူတည်ပြီး အကျိုးဝင်တဲ့ အသက်လျှော့ချပေးတာနဲ့ အကျိုးခံစားခွင့် ငွေကြေး ပမာဏတိုးမြှင့်ထောက်ပံ့ပေးတာမျိုး ဆောင်ရွက်သွား ဖို့ရှိတယ်လို့ နားလည်သဘောပေါက်ထားပါတယ်။ အစီအစဉ်စတင်ချိန်ကစပြီး ယနေ့အထိ ထောက်ပံ့ပေးမှု အခြေအနေကို အောက်ဖော်ပြပါဇယားဖြင့်လည်း လေ့လာ နိုင်မှာဖြစ်ပါတယ်-

စဉ်	ဘဏ္ဍာရေးနှစ်	အကျိုးခံစားခွင့်ရှိသူ ဦးရေ	ထောက်ပံ့ငွေ (ကျပ်သန်း)
၁	၂၀၁၇ - ၂၀၁၈	၄၀၉၀၉	၄,၆၈၈.၉၄
၂	၂၀၁၈ (Mini)	၄၃၃၁၀	၂,၅၄၆.၅၈
၃	၂၀၁၈ - ၂၀၁၉	၁၈၈၇၄၀	၂၁,၆၉၈.၃၁
၄	၂၀၁၉ - ၂၀၂၀	၂၃၀,၂၄၉	၂၅,၅၀၄.၀၅
စုစုပေါင်း			၅၄,၄၃၇.၈၈

ထပ်ဆောင်းထောက်ပံ့

ဒီအပြင် လက်ရှိ COVID-19 ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလမှာလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန အနေနဲ့ အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့ (Livelihood and Food Security Fund-LIFT)နဲ့ ပူးပေါင်းပြီး လူမှုရေးပင်စင် လက်ရှိခံစားနေတဲ့ အကျိုးခံစားခွင့်ရှိသူ သက်ကြီးရွယ်အို တွေကို COVID-19 ကာလ ထပ်ဆောင်းထောက်ပံ့ငွေ အဖြစ် တစ်ဦးလျှင် ကျပ်(၃၀,၀၀၀)နဲ့ဖြင့် ၂၀၂၀ပြည့်နှစ်

ဩဂုတ်လအတွင်းက ထောက်ပံ့မှုပြုခဲ့ပါသေးတယ်။

ဒါ့အပြင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက တည်ထောင်ထားတဲ့ တိုးတိုးသားရိပ်သာ (၈၃)ခုမှာ နေထိုင်ကြ တဲ့ သက်ကြီးရွယ်အိုတွေကိုလည်း ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်းမှာ တစ်ဦးကို ကျပ်(၃၀,၀၀၀) နှုန်းဖြင့် ထောက်ပံ့မှုဆောင်ရွက်လျက်ရှိပါတယ်။ အထူး အလေးထားတင်ပြလိုတဲ့ အချက်ကတော့ COVID-19 နဲ့ ဆက်စပ်ပြီး ကာကွယ်၊ ကုသ၊ ထိန်းသိမ်းခြင်းလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ သက်ကြီးရွယ်အိုတွေကို ဦးစားပေး သတ်မှတ်ပြီး ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်း အမှတ်အနေနဲ့ “သက်ကြီးရွယ်အို ကာကွယ်ဖို့ သက်ရွယ် မရွေးပူးပေါင်းလို့ ကပ်ရောဂါကို တိုက်ထုတ်ဖို့” “Pande-mics: Do They Change How We Address Age and Ageing” ကို ဆောင်ပုဒ်အဖြစ် သတ်မှတ်ပြီး လှူဆော် ထားတာကို တွေ့ရှိရပါတယ်။

နိုင်ငံတော်အစိုးရဟာ သက်ကြီးရွယ်အိုများရဲ့ ဝင်ငွေ လုံခြုံရေးအတွက် အထောက်အကူဖြစ်စေဖို့ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးခြင်း တွေသာမကဘဲ သက်ကြီးရွယ်အိုများအတွက် အဆင်ပြေ လွယ်ကူစွာ လှုပ်ရှားသွားလာနေထိုင်နိုင်သော ပတ်ဝန်း ကျင်ဖြစ်စေရေးနဲ့ လူ့ဘောင်အဖွဲ့အစည်းအတွင်း ပါဝင် ဆောင်ရွက်မှုတို့ အတွက်လည်း သက်ကြီးရွယ်အိုများ ဆိုင်ရာဥပဒေ (၂၀၁၆)မှာ ထည့်သွင်းပြဋ္ဌာန်းခဲ့ပြီး အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။

သက်ကြီးရွယ်အိုများရဲ့ အရေး

သက်ကြီးရွယ်အိုများရဲ့ အရေးဟာ သက်ကြီးရွယ်အို များနဲ့သာ သက်ဆိုင်တဲ့ သီးခြားအကြောင်းအရာတစ်ခု

မဟုတ်ဘဲ အခြားသော နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး အကြောင်းအရာတွေနဲ့ပါ ချိတ်ဆက်သက်ရောက်နေတာ ဖြစ်ပါတယ်။ ဒီအတွက် သက်ကြီးရွယ်အိုများရဲ့ အရေးကိစ္စကို ဆောင်ရွက်တဲ့နေရာမှာ အခြားအကြောင်း အရာများကိုပါ ထည့်သွင်း စဉ်းစားသွားဖို့လိုသလို တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အကြောင်း အရာများကို ဆောင်ရွက်တဲ့နေရာမှာလည်း သက်ကြီး ရွယ်အိုအရေးကိစ္စကို ထည့်သွင်းစဉ်းစားနိုင်ပါမူ ပြည်ထောင်စု တွဲ ဆောင်ရွက်မှုဖြစ်နိုင်မည်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။ ။

ကျောပိုးမှ

မရှိစေရေးအတွက် ယနေ့ နံနက် ၈ နာရီက ဒလမြို့နယ်ဝင်ပေါက်ထွက်ပေါက် နေရာ၊ မြို့လယ်ကောင်နာရီစင်နှင့် ဒလ-မေတ်ကားလမ်းမကြီး ပျော်ဘွယ်ကြီး ကျေးရွာတို့ရှိ စစ်ဆေးရေးကိတ်သုံးခုတို့တွင် ခရီးသည်နှင့် မော်တော်ယာဉ်များ ဝင်ထွက်သွားလာမှုများကို စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့်လုပ်ငန်း ကော်မတီက ဦးဆောင်၍ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စစ်ဆေးဆောင်ရွက်မှုကို စက်တင်ဘာ ၂၈ ရက်မှ စတင်ပြီး မိမိနေအိမ်တွင် နေထိုင်ရေး(Stay at Home) အစီအစဉ်၌ မလိုအပ်ဘဲ ပြင်ပထွက်ခွာခြင်း မပြုစေရေးအတွက် အသိပညာပေးခြင်းနှင့်အတူ လိုက်နာ ခြင်းမရှိသူများကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အခြေပြုပြေဆွဲနေသော YBS ၄၇၊ YBS ၄၈၊ YBS ၄၉၊ YBS ၅၀ တို့ဖြင့် တရားဝင်ခွင့်ပြုချက်ဖြင့် ပြေးဆွဲပေး လျက်ရှိပြီး တွဲတေးမြို့နယ်မှ ဒလမြို့နယ်သို့ YBS ကားကြီးမထွက်ရှိဘဲ မြို့မိမြို့မ အသင်းနှင့် ပင်မမော်တော်ယာဉ်အသင်းတို့မှ YBS ၄၈ ကားလေး ၁၂ စီး၊ ကွမ်းခြံကုန်းမြို့နယ်မှ မနက် ၆ ခွဲ တစ်စီးနှင့် ၆ နာရီ ၄၅ မိနစ် တစ်စီး စုစုပေါင်း YBS ကားကြီးနှစ်စီး၊ ကွမ်းခြံကုန်းမြို့နယ် YBS ၅၀ ကားလေးခြောက်စီး၊ ကော့မှူးမြို့နယ်မှ YBS ၅၀ ကားလေး နှစ်စီး၊ မိုက်ခရိုဘတ်စ်တစ်စီးတို့ဖြင့် ယနေ့တွင် ဝန်ထမ်းများ၊ မဖြစ်မနေသွားလာနေကြသော ခရီးသည်များနှင့် ကုန်စည်များ ပြတ်တောက်မှုမရှိစေရေးအတွက် ပြေးဆွဲပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးနှင့် ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့ (YRTA) ဒလမြို့နယ်ရုံးခွဲမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်ကြမည့် ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေများလှူဒါန်း

တောင်ကြီး စက်တင်ဘာ ၂၉

ကမ္ဘောဇဘဏ်က ရန်ကုန်တိုင်းဒေသ ကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကုသရေး လုပ်ငန်းများ အားဖြည့်ဆောင်ရွက်ရန် သွားရောက်ကြမည့် ကျန်းမာရေး ဝန်ထမ်းများအတွက် အလှူငွေများ နှင့်စစ်ထုန်းဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူ ပြုပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာ ၂၉ ရက်က ရှမ်းပြည်နယ် တောင်ကြီးမြို့ ရှမ်းပြည်နယ် ပြည်သူ့ လူထုစားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီရုံး၌ ကျင်းပသည်။

ရှေးဦးစွာ ကမ္ဘောဇဘဏ်အကြီး တန်း အုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့် က လှူဒါန်းရခြင်းအကြောင်း ရှင်းလင်း ပြောကြားပြီး ကျန်းမာရေးဝန်ထမ်း များအတွက် ကိုဗစ်-၁၉ ကာလ အထွေထွေအသုံးပြုနိုင်ရန် အလှူ ငွေကျပ်သိန်း၂၀၀ နှင့် ကိုဗစ်ရောဂါ ကာကွယ်ရေး အထောက်အကူပြု



ပစ္စည်းများကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူးနှင့် စစ်ထုန်း ဆေးရုံအုပ်ကြီးတို့က လက်ခံယူကြကာ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ ယနေ့ ကမ္ဘောဇဘဏ်၏ လှူဒါန်း မှုများမှာ ရန်ကုန်တိုင်းဒေသကြီးတွင်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သွားရောက် အားဖြည့်ကြသည့် ရှမ်းပြည်နယ်မှ ကျန်းမာရေးဝန်ထမ်း ၇၀ အတွက် အလှူငွေကျပ်သိန်း ၁၅၀၊ စစ်ထုန်း ဆေးရုံကြီး ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ ရှာဖွေရေးဌာနမှ ကျန်းမာရေး ဝန်ထမ်း ၁၅ ဦးအတွက် အလှူငွေကျပ် သိန်း ၅၀ စုစုပေါင်းငွေကျပ်သိန်း ၂၀၀၊

စစ်ထုန်း ပြည်သူ့ဆေးရုံကြီး သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများဖြစ် သည့် ဆေးရုံသုံး နှာခေါင်းစည်း အခုရေတစ်သိန်း၊ ခေါင်းစွပ် ၅၀၀၀၊ မျက်နှာအကာ ၂၀၀၀၊ လက်အိတ် ၁၀၀၀၊ လက်သန့်ဆေးရည်ဘူးကြီး ၅၀၀၊ မျက်မှန် ၁၀၀ နှင့် ရောဂါ ကာကွယ်ရေးဝတ်စုံ ၂၀၀ တို့ဖြစ် ကြောင်းသိရသည်။ ကိုကျော်

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Video Conferencing ဖြင့် ချိတ်ဆက်ကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၉

လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးများနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမဆောင်မှ Video Conferencing စနစ်ဖြင့် ကျင်းပသည်။ (ယာဝုံ)

လမ်းပန်းဆက်သွယ်ရေးမပြတ်စေရန် ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် လမ်း၊ တံတား များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်နေပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် မိမိတို့တာဝန်ယူ ဆောင်ရွက်နေသော လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယခုအခါ တစ်နိုင်ငံလုံး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ ဖြစ်ပေါ်နေပါ သဖြင့် လုပ်ငန်းများဆောင်ရွက်ရာ တွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီ၏ ညွှန်ကြားချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနတို့မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို အထူးအလေး ထားလိုက်နာရန်လိုအပ်ကြောင်း၊ သဘာဝ ဘေးဒဏ်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများ အမြန်ပြန်လည် ပြုပြင်ပေးရန်လိုအပ်ကြောင်း၊ လမ်းပန်း

ဆက်သွယ်ရေး မပြတ်တောက်စေရန် တာဝန်ရှိသူများက အမြဲမပြတ် စစ်ဆေးပေးရန်လိုအပ်ကြောင်း၊ ဘဏ္ဍာ ရေးနှစ်အလိုက် လုပ်ငန်းဆောင်ရွက်မှု၊ လုပ်ငန်းတိုးတက်မှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် များကို ရှင်းလင်းတင်ပြပေးစေလိုပါ ကြောင်း ပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက တိုင်းဒေသ ကြီး/ပြည်နယ်အတွင်း မိမိတို့တာဝန် ယူဆောင်ရွက်သော လုပ်ငန်းများ သတ်မှတ် စည်းမျဉ်း စည်းကမ်းများ နှင့်အညီ အချိန်မီပြီးစီးရန်အတွက် အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့် အညီ လိုက်နာဆောင်ရွက်ရန် လိုပါ ကြောင်း၊ လမ်း၊ တံတားများ တည် ဆောက်ရေးလုပ်ငန်းများကို တိုင်း ဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ ၏ ညွှန်ကြားချက်နှင့်အညီ ဆောင် ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။ ယင်းနောက် ကချင်ပြည်နယ်



လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ ချင်းပြည်နယ် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ စစ်ကိုင်းတိုင်းဒေသ ကြီး/ပြည်နယ်အတွင်း မိမိတို့တာဝန် ယူဆောင်ရွက်သော လုပ်ငန်းများ သတ်မှတ် စည်းမျဉ်း စည်းကမ်းများ နှင့်အညီ အချိန်မီပြီးစီးရန်အတွက် အထူးအလေးထား ဆောင်ရွက်ရန် လိုပါကြောင်း၊ ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့် အညီ လိုက်နာဆောင်ရွက်ရန် လိုပါ ကြောင်း၊ လမ်း၊ တံတားများ တည် ဆောက်ရေးလုပ်ငန်းများကို တိုင်း ဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ ၏ ညွှန်ကြားချက်နှင့်အညီ ဆောင် ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုတို့ကိုလည်းကောင်း Power Point ဖြင့် ရှင်းလင်းတင်ပြပြီး လုပ်ငန်းဆောင်ရွက်မှုနှင့် လုပ်ငန်း ပြီးစီးမှုတို့ကို Video Clip ဖြင့် ပြသ သည်။ ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးများ၏ ရှင်းလင်းတင်ပြချက်များအပေါ် အမြဲ တမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် တို့က လုပ်ငန်းလိုအပ်ချက်များ အကြံ ပြု ဖြည့်စွက်ဆွေးနွေးတင်ပြသည်။ လုပ်ငန်းများအချိန်မီပြီးရန် တင်ပြချက်များအပေါ်ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အဆောက်အအုံ၊ လမ်း၊ တံတား၊ မြို့ပြ အိမ်ရာကဏ္ဍနှင့် ကျေးလက်လမ်း/

တံတားများ ဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက်လာပါကြောင်း၊ တည်ဆောက် ရေးလုပ်ငန်းများ အချိန်မီပြီးစီးရန် လိုအပ်သလို စံချိန်စံညွှန်း အရည် အသွေးကောင်းမွန်ရန် လိုပါကြောင်း၊ လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်လာ သည့်နှင့်အညီ ကုန်စည်စီးဆင်းမှုများ သွက်လက်မြန်ဆန်လာမည် ဖြစ်ပါ ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေး တာဝန်ရှိသူ အဆင့်ဆင့်က အမြဲမပြတ် ကြီးကြပ် ဆောင်ရွက်ပေးစေလိုကြောင်း၊ အခါ အားလျော်စွာ ရုံးချုပ်မှ ညွှန်ကြား ချက်များကိုလည်း လိုက်နာရန်လိုပါ ကြောင်း၊ ပြည်သူများအတွက် ဒေသ ဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် ဆောင်ရွက်ပေး

လျက်ရှိသကဲ့သို့ မမျှော်လင့်သော ဘေးအန္တရာယ်အမျိုးမျိုး ကြုံတွေ့ လာနိုင်သည်ကိုလည်း အထူးဂရုပြု ဆောင်ရွက်ရန် လိုပါကြောင်း၊ ယခု အချိန်အခါသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း မြင့်မားနေ သည့်အတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ထုတ်ပြန် ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများကို တိုင်း ဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တို့၏ လမ်းညွှန်ချက်နှင့်အညီ လိုက်နာ ဆောင်ရွက်ရန်တို့ကို မှာကြားကြောင်း သိရသည်။ သတင်းစဉ်

ရန်ကုန်တိုင်းဒေသကြီး၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ကူညီဖြည့်ဆည်းထောက်ပံ့ပေးနိုင်ရေး ညှိနှိုင်း

နေပြည်တော် စက်တင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကူညီဖြည့်ဆည်းထောက်ပံ့ ပေးနိုင်ရေးကိစ္စများနှင့် စပ်လျဉ်း၍ ယမန်နေ့ နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် ညှိနှိုင်းဆွေးနွေးသည်။ (အောက်ပုံ)



အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် အစိုးရ၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသ တုံ့ပြန်ရေးလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်နေမှုများ နှင့် ဆက်လက်၍ အထူးဆောင်ရွက် ပေးနိုင်မည့်ကိစ္စများကို ညှိနှိုင်း ဆွေးနွေးမည်ဖြစ်ပါကြောင်း၊ ကိုဗစ်- ၁၉ စတင်ဖြစ်ပွားစဉ်ကတည်းက မိမိတို့ဝန်ကြီးဌာနရှိ ဦးစီးဌာနအားလုံး သည်နေပြည်တော်ကောင်စီ၊ ပြည်နယ် နှင့် တိုင်းဒေသကြီးအားလုံးတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊

တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင် အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက် ခဲ့ပါကြောင်း၊ ယခု ကိုဗစ်-၁၉ ဒုတိယ လှိုင်းဖြစ်ပွားချိန်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပြန့်ပွား လျက်ရှိရာ မိမိတို့ဝန်ကြီးဌာနအနေ ဖြင့် မိမိတို့၏ မူလတာဝန်များနှင့် ဆက်စပ်၍ မည်ကဲ့သို့ ပိုမိုကူညီ ဆောင်ရွက်ပေးနိုင်မည်ကို ဆွေးနွေး လိုပါကြောင်း၊ ကိုဗစ်-၁၉ အရေးသည် အဓိက ကျန်းမာရေးကပ်ရောဂါဘေး ပြဿနာဟု ဆိုသော်လည်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်သည်ကို

အားလုံးသိရှိပြီး ဖြစ်ကြောင်း။ ထို့ကြောင့် လူမှုကာကွယ် စောင့်ရှောက်ရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကိစ္စများနှင့် အထူး ဆက်စပ်လျက်ရှိကြောင်း၊ ကြီးမား သော ကပ်ဘေးအန္တရာယ် ကျရောက် နေခြင်းဖြစ်သည့်အတွက် ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအနေဖြင့် ကမ္ဘာ့နိုင်ငံများတွင် ဆောင်ရွက်နေ သည့် လုပ်ငန်းစဉ်များကို လေ့လာပြီး မိမိတို့ ပုံမှန်ဆောင်ရွက်နေကျ လုပ်ငန်းများအပြင် ထပ်မံအားဖြည့် ဆောင်ရွက်ရမည့် နည်းလမ်းများကို ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ကြရန်

ဖြစ်ပါကြောင်း၊ ရရှိလာသည့် နည်းလမ်းများကို အကောင်အထည် ဖော်ရန် လုပ်ငန်းစဉ်များ ချမှတ်နိုင် ရေးဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေ ဖြင့် ကိုဗစ်-၁၉ကာလအတွင်း ကူးစက် ပြန့်ပွားမှုနှင့် ပတ်သက်၍ တစ်ဦးချင်း ကျန်းမာရေးအသိ ရရှိစေရန်အတွက် အကြိမ်ကြိမ် အသိပညာပေးခြင်း၊ လိုအပ်သော ရောဂါကာကွယ်ရေး ပစ္စည်းများ ပံ့ပိုးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိန်းချုပ် ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်း ကန့်သတ်မှုများ တင်းကျပ်စွာ ဆောင်ရွက်နေပြီဖြစ်ရာ ပါဝင်ကူညီ

ကြသည့် စေတနာ့ဝန်ထမ်းများအား သင်တန်းများပေးခြင်း၊ ပံ့ပိုးကူညီ ခြင်း၊ စိတ်ဓာတ်မြှင့်တင်ရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကုသရေးနှင့်ပတ်သက်၍ ယခင်က လုပ်ငန်းများအပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများအား တိုင်း ဒေသကြီး ဆေးရုံကြီးများတွင် ကုသ ပေးရာမှ ယခုအခါ ခရိုင်၊ မြို့နယ် ဆေးရုံများပါ ကုသမှုပေးရန် ပြောင်းလဲ ဆောင်ရွက်နေကြပြီဖြစ်ကြောင်း။ ထို့နောက် ညွှန်ကြားရေးမှူးချုပ် များက လူမှုကာကွယ်စောင့်ရှောက် အနေဖြင့် ဆေးရုံများတွင် ကုသမှုခံယူ ရေး အထောက်အပံ့များ၊ ဘေး အန္တရာယ်ဆိုင်ရာ ကူညီထောက်ပံ့ မှုများ၊ ပြန်လည်ထူထောင်ရေးထောက်ပံ့ မှုများစသည့်ကဏ္ဍအလိုက် ထောက်ပံ့ သဘောထားပြီး ပံ့ပိုးကူညီမှုများ ပေးနိုင်ရေး စဉ်းစားပေးရမည်ဖြစ် ကြောင်း၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည့်ကိစ္စများ၊ လက်ရှိပါဝင်ဆောင်ရွက်မှုနှင့်ထောက်ပံ့ မှုများကို ရှင်းလင်းဆွေးနွေးကြသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသ ကြီးရှိ ဦးစီးဌာန ညွှန်ကြားရေးမှူး များ၊ ခရိုင်ဦးစီးမှူးများ၊ သင်တန်း ကျောင်းများ၊ ဂေဟာများရှိ တာဝန် ရှိသူများက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့် အညီ ဌာနအလိုက် သင်တန်းကျောင်း များအလိုက် ဆောင်ရွက်ထားရှိမှု များ၊ ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်မည့် ကိစ္စ များကို တင်ပြကြရာ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ပြန်လည် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြကြောင်း သိရသည်။ သတင်းစဉ်

ထုတ်ပြန်ထားသော စည်းကမ်းများ၊ ညွှန်ကြားချက်များကို အသိနှင့်သတိ မလွတ်စေဘဲ လိုက်နာဆောင်ရွက် ကြရန် အရေးကြီးကြောင်း၊ လက်ရှိ လုပ်ငန်းများအပြင် ကိုဗစ်-၁၉ လုပ်ငန်းစဉ်များ၌ မည်သည့်ကဏ္ဍ များတွင် ပိုမိုပူးပေါင်းဆောင်ရွက် သွားမည့်အခြေအနေများကို ညှိနှိုင်း ဆွေးနွေးကြရန် ပြောကြားသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ် များက လူမှုကာကွယ်စောင့်ရှောက် ရေး အထောက်အပံ့များ၊ ဘေး အန္တရာယ်ဆိုင်ရာ ကူညီထောက်ပံ့ မှုများ၊ ပြန်လည်ထူထောင်ရေးထောက်ပံ့ မှုများစသည့်ကဏ္ဍအလိုက် ထောက်ပံ့ သဘောထားပြီး ပံ့ပိုးကူညီမှုများ ပေးနိုင်ရေး စဉ်းစားပေးရမည်ဖြစ် ကြောင်း၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည့်ကိစ္စများ၊ လက်ရှိပါဝင်ဆောင်ရွက်မှုနှင့်ထောက်ပံ့ မှုများကို ရှင်းလင်းဆွေးနွေးကြသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသ ကြီးရှိ ဦးစီးဌာန ညွှန်ကြားရေးမှူး များ၊ ခရိုင်ဦးစီးမှူးများ၊ သင်တန်း ကျောင်းများ၊ ဂေဟာများရှိ တာဝန် ရှိသူများက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့် အညီ ဌာနအလိုက် သင်တန်းကျောင်း များအလိုက် ဆောင်ရွက်ထားရှိမှု များ၊ ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်မည့် ကိစ္စ များကို တင်ပြကြရာ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ပြန်လည် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြကြောင်း သိရသည်။ သတင်းစဉ်

ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်

ထက်လျှံ

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာလ ၂၉ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

အစီအစဉ်များ။ ။ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းကစလို့ ကမ္ဘာတစ်ဝန်းမှာ စတင် ဖြစ်ပွားခဲ့တဲ့ ကိုဗစ် - ၁၉ ကမ္ဘာ့ကျပ်ကျပ်ဟာ မြန်မာနိုင်ငံမှာလည်း လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်မှာ စတင်တွေ့ရှိ ပျံ့နှံ့လာခဲ့ပြီး ဖြစ်ပါတယ်။

ယခုလက်ရှိမှာလည်း ရန်ကုန်တိုင်းဒေသကြီးမှာ ကူးစက်ပြန့်ပွားမှု များပြားလာတဲ့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တင်းကြပ်ကျပ်တည်းကမ်းတွေ သတ်မှတ်ဆောင်ရွက်နေခဲ့တာကို ပြည်သူတွေ အားလုံးလည်း သိရှိကြပြီး ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ Coronavirus Disease 2019 (Covid - 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီဥက္ကဋ္ဌဖြစ်တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံတော် အစိုးရအနေနဲ့ လေးလေးနက်နက်ထားပြီး ပြည်သူတွေရဲ့ ကျန်းမာရေးအတွက်၊ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် အတတ်နိုင်ဆုံး လုပ်ဆောင်ပေးနေပါတယ်။ ကိုဗစ် - ၁၉ ရောဂါနဲ့ပတ်သက်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းတွေရော၊ စေတနာ့ဝန်ထမ်းတွေရော အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်ဆောင်နေကြပါတယ်။ အတည်ပြုလူနာ အရေအတွက်က များလာတဲ့အခါမှာ မပြည့်စုံတာတွေ ရှိခဲ့ရင်လည်း သည်းခံပေးကြစေချင်ပါတယ်။ ယခုလည်း နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအားဖြည့်ပေးရေးအဖွဲ့ ဆိုပြီး ကျန်းမာရေးဝန်ကြီး(အငြိမ်းစား) ပါမောက္ခ ဒေါက်တာကျော်မြင့် ဦးဆောင်တဲ့အဖွဲ့ကို ဖွဲ့လိုက်ပါတယ်။ ပါမောက္ခကြီးတွေ၊ အငြိမ်းစား ပါမောက္ခကြီးတွေ၊ သမားတော်ကြီးတွေ ဝင်လာပြီး လုပ်ပေးတယ်ဆိုတာ အင်မတန် မှ အားရစရာ ကောင်းပါတယ်။” ဆိုပြီးတော့ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၀ ရက်နေ့က နိုင်ငံအတွင်း ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့စပ်လျဉ်းပြီး ပြည်သူတွေကို အစီရင်ခံစာပြတိုက် မိန့်ခွန်းမှာ ပြောကြားခဲ့တာကို မိဘပြည်သူများလည်း ကြားသိခဲ့ရပြီး ဖြစ်ပါတယ်။ ယခုဆိုရင် ဆရာကြီး ပါမောက္ခဒေါက်တာ ကျော်မြင့် ဦးဆောင်တဲ့ နည်းပညာကူညီပံ့ပိုး အားဖြည့်ပေးရေးအဖွဲ့ဟာလည်း အွန်လိုင်းကနေတစ်ဆင့် စတုဒီယိုထဲမှာ ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။

ဒီနေ့ဆွေးနွေးမှုမှာ ဦးဆောင်ဆွေးနွေးသူအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒုတိယဥက္ကဋ္ဌကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်က ဆောင်ရွက်ပေးမှာဖြစ်ပြီး နည်းပညာကူညီပံ့ပိုး အားဖြည့်ပေးရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဆရာကြီးပါမောက္ခ ဒေါက်တာကျော်မြင့်နဲ့အတူ ဆရာကြီး ဂုဏ်ထူးဆောင် ပါမောက္ခ ဒေါက်တာညွန့်သိန်းတို့ကလည်း ပါဝင်ဆွေးနွေးပေးသွားကြမှာ ဖြစ်ပါတယ်။

ဆရာကြီး/ဆရာမကြီးတို့အားလုံး မင်္ဂလာပါ။ ဒီနေ့ ဆွေးနွေးမှုမှာ ပါဝင်ပြီး ဆွေးနွေးပေးတဲ့အတွက် ဆရာကြီး/ ဆရာမကြီးတို့အားလုံးကို အထူးကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားချင်ပါတယ်။ ဆွေးနွေးမှုတွေ စတင် ဖို့အတွက် ဆရာမကြီးကနေ စတင်ပြီး ဆွေးနွေးပေးဖို့ အတွက် ဖိတ်ခေါ်ပါတယ်။

ဒေါက်တာသန္တာလွင်။ ။ မင်္ဂလာပါရဲ့။ ဒီကနေ့ MRTV မှ ထုတ်လွှင့်တဲ့ အစီအစဉ် အသစ်တစ်ခုဖြစ်တဲ့ ကမ္ဘာ့ကျပ်ကျပ်အသွင် ဖြစ်ပွားနေတဲ့ ကိုဗစ် - ၁၉ ရောဂါနဲ့ ပတ်သက်ပြီး ကျွန်ုပ်တို့အနေနဲ့ ဆောင်ရွက်ထားမှုတွေကိုလည်း ဆွေးနွေးနိုင်တယ်။ မေးမြန်းတဲ့ ပြည်သူတွေက သိရှိလိုလို့ မေးမြန်းတာတွေ ကိုလည်း ဖြေကြားပေးဖို့အတွက် အစီအစဉ်တစ်ခုကို ပါဝင်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဦးဆောင် ဆွေးနွေးသူအဖြစ်နဲ့ ကျွန်ုပ်တို့အတူ ဆရာကြီး နှစ်ယောက် ရှိပါတယ်။ ယခု စက်တင်ဘာလ ၂၀ ရက်က စတင်ပြီး ဗဟိုကော်မတီက အဖွဲ့ ဖွဲ့စည်းပေးခဲ့တဲ့ နည်းပညာပိုင်း ဆိုင်ရာ ပံ့ပိုးအကြံပြု အားဖြည့်ဆောင်ရွက်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ကျန်းမာရေးဝန်ကြီးဌာန အငြိမ်းစား ဝန်ကြီး ပါမောက္ခဒေါက်တာကျော်မြင့်နဲ့ အဖွဲ့ဝင် ဖြစ်တဲ့ ဆရာကြီး ဂုဏ်ထူးဆောင် ပါမောက္ခ ဒေါက်တာ ညွန့်သိန်း တို့ရှိပါတယ်။ ဆရာကြီး ဒေါက်တာကျော်မြင့်ကို



ကိုဗစ် - ၁၉ ရောဂါနှင့် စပ်လျဉ်း၍ ဒုတိယဥက္ကဋ္ဌကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်၊ ဆရာကြီး ပါမောက္ခ ဒေါက်တာကျော်မြင့်နှင့် ဆရာကြီးဂုဏ်ထူးဆောင် ပါမောက္ခ ဒေါက်တာ ညွန့်သိန်းတို့ အွန်လိုင်းဆွေးနွေးပွဲ ပြုလုပ်စဉ်။

ကိုဗစ် - ၁၉ ရောဂါကို မတ်လ / ဧပြီလတွေတုန်းက စတင်ပြီး မတ်လမှာ စတင်ခံစားခဲ့ရပြီး မတ်လ / ဧပြီလတုန်းက အဲဒီလောက်လူနာတွေ မများဘဲနဲ့ ကောင်းကောင်းထိန်းသိမ်းနိုင်ခဲ့တယ်။ ယခုဩဂုတ်လ အလယ် ကစပြီးတော့ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှု များပြားလာတယ်ဆိုတာကို တွေ့ရပါတယ်။ ထိန်းသိမ်းရတာလည်း ခက်ခဲနေတယ်လို့ ယူဆရပါတယ်။ အဲဒီဟာ ဘာကြောင့်ပါလဲ

ပိုးမျိုးကွဲတွေ ရှိလာပြီဖြစ်တဲ့အတွက် ကူးစက်မှုများစေပြီး ရောဂါ သိပ်မပြင်းထန်ဘူးဆိုပြီး ပြောကြတာ မှန်ပါသလား

ကျွန်မ စတင်ပြီး မေးမြန်းချင်ပါတယ်။ ဆရာကြီးတို့အဖွဲ့ အနေနဲ့ စက်တင်ဘာလ ၂၀ ရက်နေ့က စတင်ပြီး ဖွဲ့စည်း ပြီးတဲ့နောက်မှာ စတင်ဆောင်ရွက်ထားတဲ့ ကိစ္စလေးတွေ ကို ဆရာကြီးအနေနဲ့ တင်ပြဆွေးနွေးပေးစေချင်ပါတယ်။ ပါမောက္ခဒေါက်တာကျော်မြင့် ။ ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ယခုကဲ့သို့ ကျွန်တော်တို့ ပြည်သူလူထုကို ကိုဗစ်ရောဂါနဲ့စပ်လျဉ်းပြီး ပြောပြခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွား သော ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့စပ်လျဉ်း၍ လိုအပ်သည်များ အကြံပြုနိုင်ရန် အတွက် နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြု အားဖြည့်ဆောင်ရွက်နိုင်ရေးအဖွဲ့ကို ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီက စက်တင်ဘာလ ၂၀ ရက်နေ့ မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီအဖွဲ့မှာ ခေါင်းဆောင်အဖြစ် ကျွန်တော် ပါဝင် ပါတယ်။ ကျွန်တော်က ကျန်းမာရေးဝန်ကြီးဌာန အငြိမ်းစားဝန်ကြီး ဖြစ်ပါတယ်။ အဲဒီနောက် ဂုဏ်ထူး ဆောင် ပါမောက္ခ ဒေါက်တာညွန့်သိန်း(အငြိမ်းစား) ဆေးပညာဌာနဖြစ်ပါတယ်။ ဒေါက်တာဝင်းမြင့် ဒုတိယ ဝန်ကြီး (အငြိမ်းစား) ကျန်းမာရေးဝန်ကြီးဌာန ဖြစ်ပါတယ်။ နောက် ပါမောက္ခဒေါက်တာမြင့်ဟန် ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဖြစ်ပါတယ်။ နောက်တစ်ယောက်က ပါမောက္ခ ဒေါက်တာ ဦးလွင်ငြိမ်း၊ ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဖြစ်ပါတယ်။ နောက်တစ်ယောက်က ဒေါက်တာဦးသန်းဝင်း ဝေဠာညွှန်ကြားရေးမှူးချုပ်၊ ကုသ ရေး ဦးစီးဌာန(အငြိမ်းစား) ဖြစ်ပါတယ်။ နောက်တစ်ဦးက ပါမောက္ခ ဒေါက်တာ ဦးမြ သွေးနှင့် သွေးရောဂါကုဌာနမှာ ပါမောက္ခ/ဌာနမှူးအဖြစ် လက်ရှိကုစစ်ရောဂါ ကုသရေးမှာ ပါဝင်လှုပ်ရှားနေတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ နောက်ဆုံး

တစ်ယောက်က ပါမောက္ခ ဒေါက်တာထင်အောင်စော ဖြစ်ပါတယ်။ သူက မြန်မာနိုင်ငံဆရာဝန်အသင်း ဗဟို ဥက္ကဋ္ဌ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပဏာမအားဖြင့် ဒီလောက်နဲ့ ရပ်နားပါမယ်။

ဒေါက်တာသန္တာလွင် ။ ။ ဆက်လက်ပြီးတော့ ကျွန်မတို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကို ပေးပို့ထားတဲ့ မေးခွန်းတွေထဲကနေပြီး တူရား၊ တူရား မေးခွန်းအချို့ကို စုစည်းပြီး ကျွန်မတို့ ယခု ရတဲ့ အချိန်လေးအတွင်းမှာ ဖြေကြားသွားဖို့ ဖြစ်ပါတယ်။

ပထမဆုံး အလွန်အမေးများတဲ့ မေးခွန်းတစ်ခုကတော့ ကျွန်မတို့ နိုင်ငံမှာ ကိုဗစ် - ၁၉ ရောဂါကို မတ်လ / ဧပြီလ တွေတုန်းက စတင်ပြီး မတ်လမှာ စတင်ခံစားခဲ့ရပြီး မတ်လ / ဧပြီလတုန်းက အဲဒီလောက် လူနာတွေ မများဘဲ နဲ့ ကောင်းကောင်းထိန်းသိမ်းနိုင်ခဲ့တယ်။ ယခု ဩဂုတ်လ အလယ်ကစပြီးတော့ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှု များပြားလာတယ်ဆိုတာကို တွေ့ရပါတယ်။ ထိန်းသိမ်း ရတာလည်း ခက်ခဲနေတယ်လို့ ယူဆရပါတယ်။ အဲဒီဟာ ဘာကြောင့်ပါလဲ ဆိုတဲ့ မေးခွန်းကို မေးထားပါတယ်ရှင်။

အဲဒီမေးခွန်းကိုတော့ ကျွန်မကပဲ ဖြေကြားပေးပါမယ်။ ကျွန်မတို့ နိုင်ငံအနေနဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ကိုဗစ် ရောဂါ စတင်ဖြစ်ပွားစဉ်ကတည်းက ကြိုတင်ပြင်ဆင်မှု တွေကို ဇန်နဝါရီလ ၅ ရက်နေ့တည်းက စတင်ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်မှာ ပထမဦးဆုံးသော လူနာကို ကျွန်မတို့ နိုင်ငံမှာ စတင်တွေ့ရှိခဲ့ပါတယ်။ ဒီလိုဆောင်ရွက်မှုတွေအတွက် ကျွန်မတို့နိုင်ငံအနေနဲ့ ဦးဆောင်ပြီး လမ်းညွှန်ဆောင်ရွက် နိုင်ဖို့အတွက် လိုအပ်တဲ့ မူဝါဒတွေ၊ နည်းပညာတွေ၊ ချမှတ်ပြီးတော့ ပံ့ပိုးဆောင်ရွက်မှုတွေကို ဦးဆောင် လမ်းညွှန်နိုင်ဖို့အတွက် ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကိုလည်း

၁၃ - ၃ - ၂၀၂၀ ရက်မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ထို့နောက်မှာ ကျွန်မတို့အနေနဲ့ မူဝါဒတွေ ချမှတ်ပြီး၊ နည်းပညာတွေ ချမှတ်ပြီး ဆောင်ရွက်ခဲ့တာဖြစ်တဲ့ အတွက် ကျွန်မတို့အနေနဲ့ ရှာဖွေတွေ့ရှိလာတဲ့ လူနာတွေ ကို ကုသနိုင်ဖို့အတွက် ခွဲခြားပြီးတော့မှ ကုသနိုင်သလို ဒီလူနာတွေရဲ့ အတူနေ မိသားစုတွေ၊ ထိတွေ့ဖူးတဲ့သူတွေ ဒီလူတွေ အကုန်လုံးကိုလည်း ရှာဖွေပြီး သူတို့ရဲ့ ခရီးသွား လာမှုကို ကန့်သတ်ထိန်းချုပ်တဲ့ Quarantine စင်တာတွေ မှာ ထားရှိနိုင်ပြီးတော့ ထိန်းချုပ်နိုင်ဖို့အတွက် ကြိုးစား ခဲ့ပါတယ်။ တကယ့်နည်းပညာက ထိန်းချုပ်နိုင်တဲ့ နည်းပညာကို ကျွန်မတို့ စတင်ကျင့်သုံးခဲ့တဲ့နေရာမှာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းနဲ့ ဝင်ရောက်တာ တွေကအစ ထိန်းချုပ်ဆောင်ရွက်နိုင်ခဲ့ပါတယ်။

နယ်စပ်မြစ်ကျော်၊ နယ်စပ်ဒေသတွေမှာ အဝင် အထွက် ဖြတ်ကျော်တာတွေကို ကျွန်မတို့ရဲ့ ကျန်းမာရေး စစ်ဆေးချက်နဲ့ သူတို့ရဲ့ ခရီးသွားရာဇဝင်ယူပြီးတော့ ထိန်းချုပ်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်နိုင်တယ်။ ပြီးတော့ Stay at Home အမိန့်၊ မိမိအိမ်မှာပဲ နေနိုင်ဖို့ အတွက် ကျွန်မတို့ ဒီလမ်းညွှန်မှုတွေကို ဆောင်ရွက်တဲ့ အခါမှာ ပြည်သူလူထုတွေက လိုက်နာခဲ့ကြပါတယ်။ ကျွန်မ တို့ သင်္ကြန်ကာလမှာလည်း အိမ်မှာနေပါဆိုတဲ့ မေတ္တာ ရပ်ခံချက်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ပြည်သူတွေကို ပြောကြားပြီး မေတ္တာရပ်ခံခဲ့တဲ့အတွက် အလွန်ထိရောက်ခဲ့ပြီး ပြည်သူတွေက အိမ်မှာနေခဲ့ကြ တာကို ကျွန်မတို့ တွေ့ရှိရပါတယ်။

ဒါ့အပြင် ကျွန်မတို့ရဲ့ အထိရောက်ဆုံး ကာကွယ်ခြင်း နည်းပညာတွေဖြစ်တဲ့ နှာခေါင်းစည်း တပ်ဆင်ဖို့ရယ်၊ ခဏခဏ လက်ကိုဆပ်ပြာနဲ့ စက္ကန့် ၂၀ ကြာ ဆေးဖို့ရယ်၊ Social Distancing တစ်ဦးနဲ့တစ်ဦး ထိတွေ့မှုမရှိဘဲ နဲ့ ခပ်ခွာခွာ ခြောက်ပေအကွာနေဖို့ရယ်ဆိုတာတွေကို လမ်းညွှန်ခဲ့တဲ့နေရာမှာ ပြည်သူလူထု ပူးပေါင်းပါဝင်မှုက သိသာပါတယ်။ ဒါကြောင့်မို့ ပြည်သူလူထုက သေသေ ချာချာ လိုက်နာခဲ့တဲ့အတွက် ပထမဦးဆုံးလို ပြောလိုရတဲ့ ပထမအကြိမ် မတ်လနဲ့ ဧပြီလမှာဖြစ်တဲ့ ကိုဗစ် - ၁၉ ကို ကျွန်မတို့က ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကျွန်မတို့ ဒေသအတွင်းမှာ တပ်လွန်မှုရှိလာပါတယ်။ ပထမကတော့ နိုင်ငံအပြင်က ဝင်လာတဲ့သူတွေထဲက ရောဂါပိုးက ပါလာတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ ထိန်းချုပ် ရေး နည်းပညာကို တိကျစွာ လိုက်နာကျင့်သုံးခဲ့တဲ့အခါ မှာ ကျွန်မတို့ ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ယခု ဩဂုတ်လ ၁၆ ရက်ကစပြီး လူနာတွေ ပြန်ဖြစ် လာပါတယ်။ ပြန်ဖြစ်လာတဲ့ဟာက အခု ရန်ကုန်တိုင်းမှာ ဆိုရင် တော်တော်လေးအဖြစ်များနေတာ ဖြစ်တဲ့အတွက် ကျွန်မတို့အနေနဲ့ ဒီနည်းပညာတွေအရ ဆက်လက် ထိန်းချုပ်နိုင်ဖို့အတွက် ကြိုးစားပြီးဆောင်ရွက်နေပါတယ်။ Quarantine စင်တာမှာ ထားပါတယ်။ လူနာတွေတွေ့ရင် လူနာတွေမှာ ဒီရောဂါလက္ခဏာတွေပေါ်လာရင် ဆေးရုံ မှာ ထားပြီး စစ်ဆေးကုသပါတယ်။ ဓာတ်ခွဲစစ်ဆေးလို့ တွေ့ရှိရင် လူနာတွေကို ဆေးရုံတင်ပြီး လူနာတွေ ကုသ ပေးပါတယ်။

ထို့အတူ Contact Tracing ခေါ်တဲ့ ထိတွေ့ထားတဲ့ သူတွေကိုလည်း ရှာဖွေပြီးတော့မှ Quarantine စင်တာထဲ မှာ ထားပါတယ်။ ဒီတစ်ခါမှာတော့ ကျွန်မတို့ရဲ့ ကိုဗစ်-၁၉ ပိုးဟာ မျိုးရိုးဗီဇပြောင်းလဲမှု ရှိနေတယ်ဆိုတာကို ကမ္ဘာ နိုင်ငံများရဲ့ အတွေ့အကြုံအရ သိထားရပါတယ်။ D614 ကနေ G614 အသွင်ပြောင်းထားတာ ဖြစ်တဲ့အတွက် ကူးစက်ပြန့်ပွားမှုနှုန်း မြန်ဆန်တဲ့ ပိုးဖြစ်ပွားနေတာကို တွေ့ရှိရပါတယ်။ ပြီးတော့ ပထမလှိုင်းတုန်းက ကျွန်မတို့ အနေနဲ့ သိပ်ပြီးမသိသာတဲ့ လက္ခဏာတစ်ခုက ယခုဆိုရင် အနံ့ပျောက်သွားတဲ့ လက္ခဏာကို ပြည်သူလူထုကြားမှာ ထင်ထင်ရှားရှား ပေါ်ထွက်လာတယ်။ ဒါကနောက်ပြီး ဒေသအတွင်း ပျံ့နှံ့မှုရှိတဲ့အတွက် လူတွေအကြား ကူးစက် မှုက အလွန်မြန်ဆန်နေတဲ့ပိုးကို ကျွန်မတို့ ယခုရင်ဆိုင် နေရတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ကျွန်မတို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ အိမ်မှာနေပါ။ အိမ်မှာ နေပါဆိုတဲ့ မေတ္တာရပ်ခံချက်တွေပြီးတော့ ကျွန်မတို့ Stay at Home အမိန့်တွေ ချပြီးထားသလို ကျွန်မတို့ ညွှန်ကြား ထားတဲ့ လမ်းညွှန်ချက်တွေအတိုင်း နှာခေါင်းစည်းတပ်ပါ။ လိုအပ်တဲ့ အကာအကွယ်တွေသုံးပါ။ ဆပ်ပြာနဲ့ ရေနဲ့ စက္ကန့် ၂၀ ကြာ လက်ဆေးပါ။ **စာမျက်နှာ ၉ ၃၅**

စာမျက်နှာ ၈ မှ

ခြောက်ပေအကွာနေပါလို့ ပြောကြားနေရခြင်း ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်ုပ်တို့ ဆွေးနွေးနေတဲ့ ဆရာကြီးနှစ်ပါးက Mask မတပ်ထားပါဘူး။ ကျွန်ုပ်တို့ Mask တပ်ထားပါတယ်။ ကျွန်ုပ်တို့အနားမှာ ခြောက်ပေအကွာမှာ တခြားသူတွေ ရှိနေတဲ့အတွက် Mask ကို တပ်ထားတာ ဖြစ်ပါတယ်။ ဒီလိုပဲ ခြောက်ပေအကွာ ဆက်ပြီးနေပါ။ မိမိကိုယ်ကနေ ကာကွယ်ဖို့အတွက် ဒီ Mask ကို တပ်ထားမယ်ဆိုရင် ကျွန်ုပ်တို့ ဒီရောဂါကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒုတိယလှိုင်းမှာ ခက်ခက်ခဲခဲ ထိန်းသိမ်းနေရတယ်ဆိုပေမယ့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်များကို အပြည့်အဝလိုက်နာဖို့ လိုအပ်ပါတယ်ဆိုတာ ကျွန်ုပ်တို့အနေနဲ့ ပြန်လည်ဖြေကြားပါရစေရမည်။ ဆက်လက်ပြီး ဒုတိယလှိုင်းမှာ ဆက်လက်မေးမြန်းခွင့်ပြုပါ။ ဒီမေးခွန်းကတော့ ပိုးမျိုးကွဲတွေ ရှိလာပြီဖြစ်တဲ့အတွက် ကူးစက်မှုများစေပြီး ရောဂါသိပ်မပြင်းထန်ဘူးဆိုပြီး ပြောကြတာ မှန်ပါသလား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ အဲဒီမေးခွန်းလေးကိုတော့ ဆရာကြီးပါမောက္ခဒေါက်တာညွန့်သိန်းက မြေကြားပေးစေလိုပါတယ်ရှင်။ ပါမောက္ခဒေါက်တာညွန့်သိန်း။ ။ ဟုတ်ကဲ့အဲဒီမေးခွန်းက အင်မတန်အရေးကြီးတဲ့မေးခွန်းပါ။ တကယ်လည်း မေးထိုက်တဲ့ မေးခွန်းပါ။ အဲဒါစပြီးတော့ မျိုးကွဲတာ စပြီးပေါက်တည်းက ဒီမေးခွန်းနဲ့ ပတ်သက်လို့ ငြင်းကြခုံကြရင်းနဲ့ပဲ ကျွန်ုပ်တို့ မြန်မာနိုင်ငံအပါအဝင် နေရာအနှံ့အပြားမှာ လူနာတွေ တော်တော်များများ သွားတာပါ။ အဲဒီတော့ ခုနကတည်းက ဒေါက်တာဒေါ်သန္တာလွင် ပြောသလိုပဲ D614 ကနေ G614 ကို ပြောင်းသွားပါတယ်။ ကျွန်ုပ်တို့ဆီမှာလည်း ဆေးသုတေသနဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးဇော်သန်းထွန်းတို့အုပ်စု တွေ ထားတဲ့ဟာမှာ G614 တွေ နေပြီ ဖြစ်ပါတယ်။ နိုင်ငံအနှံ့အပြားမှာလည်း G614 တွေဖြစ်နေပြီ။ အဲဒီလို ဓာတ်ခွဲစမ်းသပ်တာတွေ၊ သုတေသနတွေ တွေ့ရှိချက်အရ G614 ရဲ့ ထူးခြားချက်က အားလုံးသေချာတာ တစ်ခုက နံပါတ်(၁) သူသည် အကူးသိပ်မြန်တယ်။ ကူးစက်မှု တချို့ ၁၀ ဆ၊ အဆ ၂၀ ပိုများပါတယ်။ ဒါက နံပါတ် (၁) သိပ်သေချာပါတယ်။

နံပါတ် (၂) သူက နဂိုတုန်းက D ထက်စာရင် G က တွယ်ကပ်မှုပိုဖြစ်ပါတယ်။ သူက အသက်ရှူလမ်းကြောင်းထဲ ဝင်သွားရင် ပိုပြီးတွယ်ကပ်မှုများပါတယ်။ တွယ်ကပ်မှုများတယ်ဆိုကတည်းက တော်တော်နဲ့ သူက ပြန်မထွက်တဲ့ သဘောပါ။ နံပါတ်(၃)က ဝင်သွားတဲ့ ပိုးအကောင်ရေ Viral load လို အေါ့ပါတယ်။ Viral load လည်း ပိုများတယ်။ ဒါပေမယ့် အဲဒီ G614 ဖြစ်ခါစမှာ နိုင်ငံအနှံ့အပြားမှာ ကျွန်ုပ်တို့မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအနှံ့အပြားမှာ လူနာတွေက သိပ်မတက်လာပါဘူး။ ဘာလို့မတက်လာလဲ ဆိုတော့ ပထမလှိုင်းတုန်းက အားလုံးက ဆင်ခြင်ထားတဲ့အတွက်ကြောင့်မို့လို့ ပြောကြစတမ်းဆိုရင် အသက်ကြီးတဲ့သူတွေ၊ ခုနက ရောဂါအခံရှိတဲ့သူတွေ တော်တော်များများက အိမ်ထဲမှာ နေနေတယ်။ နောက်ပြီးတော့ ခုနက ပြောခဲ့တဲ့ Mask တပ်တာတို့၊ လက်ဆေးတာတို့၊ Social Distancing ကို လိုက်နာနေတဲ့အချိန်မှာ ဖြစ်တဲ့အတွက်ကြောင့် လူနာက ရောဂါမတက်လာဘူး။ ဒါပေမယ့် ခုနကတည်းက လူတွေက အထင်မှားသွားတယ်။ D ကနေ G ပြောင်းသွားတဲ့အခါမှာ မပြင်းဘူးလို့ထင်တဲ့ Concept ပေါ့။

အမှန်က မပြင်းဘူး / ပြင်းတယ်ဆိုတာကို ဘယ်သူကမှ မပြောနိုင်သေးပါဘူး။ အခုဆိုရင်တော့ ပြင်းတယ်ဆိုတာ လူတိုင်းသိသွားပါပြီ။ အဲဒီအချိန်မှာ မပြင်းတာ တောင်မှ မပျော့ဘူးဆိုတဲ့ Concept ကို မသိကြတော့ ညွှန်ချက်များပေါ်ပြီဆိုပြီးတော့ လူတွေက အလွန်ပေါ့သွားကြတယ်။ အလွန်ပေါ့တာမှ အားလုံးဘယ်နိုင်ငံမှာ မဆိုပါ မြန်မာနိုင်ငံအပါအဝင် Holiday လေးရက်မှာ သွားလိုက်ကြတာ အများကြီးပဲ။ အဲဒီတော့ နိုင်ငံအနှံ့အပြားမှာ Mask မတပ်ကြတော့ဘူး။ လက်မဆေးကြတော့ဘူး။ Social Distancing မရှိကြတော့ဘူး အဲဒါတွေကြောင့်မို့ပါ။ ဆိုလိုတာက D ကနေ G ပြောင်းသွားတာက ယခုတော့ ပြောလို့ ရပါပြီ ပြင်းတယ်လို့ ပြောလို့ရပါပြီ။

ဒေါက်တာသန္တာလွင်။ ။ ယခုလို ဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ဆရာကြီးရှင်။ နောက်ထပ်မေးခွန်း တစ်ခုကို မေးမြန်းခွင့်ပြုပါရှင်။ နောက်ထပ် မေးခွန်းတစ်ခုကတော့ “ကိုဗစ် - ၁၉ ရောဂါအတွက် ယခုပြောနေကြတဲ့ ပြည်သူတွေက ကြားထဲမှာ သတင်းတစ်ခုရှိပါတယ်။ ဆေးလေးမျိုးစပ်ကို သောက်ရင် ကာကွယ်နိုင်မလားဆိုတာ ဖြစ်ပါတယ်။ အခြားဘာနည်းတွေနဲ့ ကာကွယ်ရမလဲ၊ Vitamin C သို့မဟုတ် Vitamin D အဲဒီဆေးတွေကို မဖြစ်မနေသောက်သုံးရမှာ

○ ကိုဗစ် - ၁၉ ရောဂါအတွက် ယခုပြောနေကြတဲ့ ပြည်သူတွေက ကြားထဲမှာ သတင်းတစ်ခုရှိပါတယ်။ ဆေးလေးမျိုးစပ်ကိုသောက်ရင် ကာကွယ်နိုင်မလားဆိုတာ ဖြစ်ပါတယ်။ အခြားဘာနည်းတွေနဲ့ ကာကွယ်ရမလဲ၊ Vitamin C သို့မဟုတ် Vitamin D အဲဒီဆေးတွေကို မဖြစ်မနေသောက်သုံးရမှာလား၊ Zinc Tablets တွေသောက်ဖို့ လိုအပ်မလား

○ ယခုလုပ်နေတဲ့ လူနာတွေနဲ့ ထိတွေ့တဲ့သူတွေကို ရှာဖွေထားဆီးထိန်းသိမ်းတဲ့ လုပ်ငန်းစဉ်ကို ဘယ်လောက်ကြာကြာ ဆက်လုပ်ရမှာလဲ

○ ကိုဗစ်-၁၉ ရောဂါအတွက် ကာကွယ်ဆေးနဲ့ ကုသဆေးတွေကို အခြေအနေအရ မည်မျှရှာဖွေတွေ့ရှိပြီးတော့ မည်သည့်အတိုင်းအတာအထိ ရောက်ရှိနေပြီလဲ။ ဒီရောဂါ ကာကွယ်တိုက်ဖျက်ဖို့၊ ကုသဖို့ ကာကွယ်ဆေးတွေ ပေါ်လာပြီလား။ ပေါ်လာပြီဆိုရင်လည်း ကျွန်ုပ်တို့ နိုင်ငံအနေနဲ့ ရရှိနိုင်ပါ့မလား။ သုံးစွဲနိုင်ပါ့မလား

လာ။ Zinc Tablets တွေသောက်ဖို့ လိုအပ်မလားဆိုတဲ့” မေးခွန်းတွေ ဖြစ်ပါတယ်။ အဲဒီမေးခွန်းလေးတွေကိုတော့ ဆရာကြီး ပါမောက္ခဒေါက်တာကျော်မြင့်က မြေကြားပေးပါရှင်။ ဒီကိစ္စကလည်း ကျွန်ုပ်တို့ထင်တယ် အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဆေးတွေ သွင်းလာတာတွေ များတယ်။ လူတွေလည်း ပိုက်ဆံကုန်တယ်ပေါ့။ အဲဒီတော့ မလိုအပ်ရင် မသောက်ကြဖို့ မျိုးတွေ ရှိပါတယ်။ ခုနက ဒေါက်တာသန္တာလွင် ပြောတဲ့ ဆေးလေးမျိုးတို့ အပါအဝင် အစရှိသဖြင့်ပေါ့။ ဒါတွေက ကျွန်ုပ်တို့အနေနဲ့ အတိုင်း နိုင်ငံတွေမှာ သူတို့မှာ သုတေသနလုပ်ကြတဲ့ သူဌာနနဲ့ သူ့သူ့တက္ကသိုလ်နဲ့သူ့မျိုးမျိုးပြောကြပါတယ်။ သို့သော် ငြားလည်း ယေဘုယျအားဖြင့် တော်တော်များများက ကျွန်ုပ်တို့ Vitamin C ရယ်၊ Vitamin D ရယ်၊ Zinc ရယ်ကိုတော့ သူတို့ သုံးကြတာ များပါတယ်။ Vitamin C က တချို့ဆိုရင် ၁၀၀၀၊ တချို့ဆိုရင် ၂၀၀၀ / ၃၀၀၀ သောက်တဲ့သူတွေ ရှိပါတယ်။ ထိုနည်းတူစွာ ပဲ Vitamin D လည်း အဲဒီလိုပဲ သူ့ရဲ့အင်အားကို တချို့ဆို ၁၀၀၀ / ၂၀၀၀ အထိ သောက်တာရှိပါတယ်။ တော်တော်များများကတော့ Zinc ပါ ထည့်ပြီး သောက်ကြပါတယ်။ ကျွန်ုပ်တို့အဖွဲ့ထဲမှာ ဆရာကြီး ဦးညွန့်သိန်းရယ်၊ ဆရာကြီးဦးမြင့်ဟန်ရယ်၊ ဒေါက်တာဦးရဲမြတ်က ကုသရေးမှာ နဂိုကတည်းက အများကြီးတော်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ အခုလည်း လုပ်နေပါတယ်။ သူတို့အနေနဲ့ ပိုပြီးတော့ ကျွမ်းကျင်ပါတယ်။ နောက်ပြီး ဒေါက်တာ ဦးစိုးလွင် ငြိမ်း တို့၊ ဦးသန်းဝင်း တို့၊ ဒေါက်တာ ထင်အောင်စော တို့က မြို့နယ်တွေအလိုက်ကို ကွင်းဆင်းပြီး ဆွေးနွေးပြီးတော့ ဘယ်လိုနေရမလဲ၊ ထိုင်ရမယ်ဆိုတာ အကုန်လုံး သင်ကြားပေးပါတယ်။ အကောင်းဆုံး ကာကွယ်ရေး နည်းလမ်းကတော့ ခြောက်ပေအကွာနေပါ။ မကြာခဏ လက်ဆေးပါ။ ဆေးရင်လည်း စက္ကန့် ၂၀ ခန့် ဆေးပေးပါ။ နောက်ပြီး Mask အမြဲတမ်းတပ်ထားပါ။ လူတွေ သန့်သန့် ရှင်းရှင်းနေဖို့ အဲဒါမျိုးတွေပေါ့လေ။ အဲဒီဟာမှာ ကျွန်ုပ်တို့တစ်ခု ပြောချင်တာက တော်တော်များများ တွေ့ရတာက Mask မတပ်ဘူးလားဆိုတော့ တပ်တယ်။ ဒါပေမယ့် Mask ကို လည်ပင်းအောက်မှာချိတ်ထားပြီး လျှောက်သွားနေတယ်။ အဲဒါမျိုးတွေလည်း တော်တော်များများ တွေ့ရပါတယ်။ နောက်ပြီး ဒီနေ့မနက်ပဲ ကျွန်ုပ်တို့ အစည်းအဝေးလုပ်တဲ့အခါမှာ ကျွန်ုပ်တို့ထံက တစ်ယောက်က တင်ပြပါတယ်။ ရပ်ကွက်တွေ၊ လမ်းတွေမှာတော့ တအားတင်းကျပ်ပြီး ပိတ်ဆို့ထားတယ်။ ရပ်ကွက်တွေထဲမှာတော့ ခြင်းလုံးတွေခတ်၊ ကြိုက်တာ လုပ် အဲဒီလို လုပ်နေတာမျိုးတွေ တွေ့ရပါတယ်။ Mask တွေလည်း မတပ်ကြဘဲနဲ့။ အဲဒါမျိုးတွေက တဖြည်းဖြည်းနဲ့ ကျန်းမာရေးပညာပေးပြီးတော့ သူတို့နားလည်အောင် ရှင်းပြရမှာ ဖြစ်ပါတယ်။ အခု ကျွန်ုပ်တို့ နိုင်ငံတော် အနေနဲ့ပေါ့လေ အသွားအလာတွေ ကန့်သတ်တာတွေ၊

ရောဂါကို တစ်မြို့နယ်ကနေ တစ်မြို့နယ်၊ တစ်ပြည်နယ်ကနေ တစ်ပြည်နယ် မကူးအောင်လုပ်တာ အဲဒါက တစ်ပိုင်းပေါ့လေ။

ခုနက ဆရာမကြီး ဒေါ်သန္တာလွင် ပြောသလို Stay at Home အိမ်မှာပဲနေပါ။ အဲဒါစိတ်အချရဆုံးပဲ။ အပြင် မသွားရင် ရောဂါမဖြစ်တော့ဘူး။ ကိုယ့်အိမ်ကိုလည်း ဧည့်သည်အလာမခံပါနဲ့။ ဧည့်သည်လာရင် ဧည့်သည်က ရောဂါ ပါလာ၊ မလာဆိုတာ ပြောလို့မရဘူး။ ဧည့်သည် လာရင်လည်း ဧည့်သည်ကို Mask တပ်ခိုင်းထားပါ။ ကိုယ်ကလည်း Mask တပ်ပြီး စကားပြောပါ။ အဲဒါမျိုး တွေကို ကျွန်ုပ်တို့ ပြောချင်ပါတယ်။

နောက်တစ်ခုက အခုရောဂါဆိုတာ ပြင်းထန်ပါတယ်။ သူ့ရဲ့ အဓိကကူးစက်မှုက အတော်ကို သေချာသလောက်ပဲ။ ချောင်းဆိုးလိုက်တယ်။ နှာချေလိုက်တယ်ဆိုရင် လေထဲမှာ လွင့်သွားပြီး လူတစ်ယောက် Mask မတပ်ဘဲလျှောက်သွားလို့ အဲဒါတွေကို ရှူမိရင် သူကကူးသွားနိုင်မှာ ဖြစ်ပါတယ်။ အဲဒါတွေက သိပ်ကိုအရေးကြီးတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ ဒါတွေကို ကျန်းမာရေးပညာပေးစာစောင် တွေမှာလည်း ပါပါတယ်။ ရုပ်မြင်သံကြားတွေမှာလည်း နေ့တိုင်းလိုလိုပဲ သရုပ်ဆောင်တွေက ပြောပြနေပါတယ်။ လက်ဆေးဖို့ သိချင်ဆိုးပြီးပြောပြ အမျိုးမျိုးပေါ့လေ။ ဒါတွေက သိပ်ပြီး အရေးကြီးပါတယ်။

နောက်တစ်ခုက မိမိကိုယ်ကိုယ် မိမိကျန်းမာအောင် နေဖို့၊ ထမင်းအချိန်မှန်မှန်စားဖို့၊ မှန်မှန်အိပ်ဖို့၊ အရေး အကြီးဆုံးက မှန်မှန်အိပ်ဖို့ပဲ။ အဲဒါလေးတွေ နေဖို့ထိုင်ဖို့ အရေးကြီးပါတယ်။ နောက် အဓိကက အပြင်တွေကို သိပ်မထွက်ဖို့၊ လိုအပ်မှထွက်ဖို့၊ ထွက်ရင်လည်း Mask သေချာတပ်သွားမယ်။ ကိုယ်သွားမယ့် ဈေးသော်လည်း ကောင်း၊ ဆေးဆိုင် သော်လည်းကောင်း သွားမယ်ဆိုရင်လည်း ကိုယ်နဲ့နီးစပ်တဲ့သူနဲ့ အနည်းဆုံးခြောက်ပေအကွာ နေထိုင်မယ်။ အဲဒီလိုတွေ စည်းကမ်းလိုက်နာမယ်ဆိုရင် ဒီရောဂါက မကူးစက်နိုင်ပါဘူး။

အခု ဒီလိုပြောနေတာတွေဆိုရင် အချို့လူတွေက သိပ်ပြီးသဘောမပေါက်ဘူး။ သဘောပေါက်လည်း အချို့ လူတွေက သိပ်ဂရုစိုက်စရာမလိုပါဘူး။ ကိစ္စမရှိပါဘူး။ အဲဒီလိုပဲ ပေါ့ပေါ့ဆဆတွေကြပါတယ်။ မဟုတ်ပါဘူး။ ဒီရောဂါက သိပ်ပြီး ကြောက်စရာကောင်းပါတယ်။ သက်ကြီးပိုင်းဆိုရင် ဒီရောဂါနဲ့ သေဆုံးနှုန်းက များပါတယ်။ သက်ကြီးပိုင်း ၇၀ / ၆၀ အခြားရောဂါပါရှိမယ်။ ဥပမာ - နှလုံးရောဂါ၊ ဆီးချိုရောဂါတို့ ပါရှိမယ်ဆိုရင် ရောဂါရဲ့ဒဏ်က ပိုပြီးခံရပါတယ်။

အသက်ဆုံးရှုံးသွားတဲ့အထိကို ခံရပါတယ်။ ဒါလေး တွေကို ကျွန်ုပ်တို့လည်း ဂရုစိုက်သေချာကို လိုက်နာ ပြီးလုပ်မယ်ဆိုရင် တစ် အချက်က Transmission တစ်ယောက်နဲ့တစ်ယောက် ကူးစက်တာ ပြန်ပွားတာပိတ် သွားမယ်ဆိုရင် ဒီရောဂါက သူ့ဟာသူ အလိုလို ကင်းငြိမ်း သွားမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်ုပ်တို့အနေနဲ့ အခုလို ရုပ်မြင်သံကြားက ဟောပြောမယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ စေတနာရှိစွာနဲ့ ကျွန်ုပ်တော်

တို့ကို ပြည်သူလူထုကို ဒီလိုဟောပြောပွဲတွေ လုပ်ပေးမယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်လည်း တစ်လ တစ်ခါလောက် အစီရင်ခံတင်ပြပေးတယ်။ နောက်ပြီး ရုပ်မြင်သံကြားတွေကလည်း ထုတ်လွှင့်ပေးတယ်။ ဒါလေး တွေကို ပေါ့ပေါ့ဆဆမဟုတ်ဘဲနဲ့ သေချာလိုက်နာမယ် ဆိုရင် ဒီရောဂါက တစ်နေ့နေ့ကျရင် ပျောက်ကွယ်သွား မှာ ဖြစ်တယ်လို့ ကျွန်ုပ်တို့အနေနဲ့ ယူဆပါတယ်။ ကျွန်ုပ်တို့အနေနဲ့တော့ ဒီလောက်ပါပဲခင်ဗျာ။ ကျေးဇူး တင်ပါတယ်။

ဒေါက်တာသန္တာလွင်။ ။ ယခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာကြီး ရှင်။ နောက်ထပ်မေးခွန်းတစ်ခုကတော့ ယခုလုပ်နေတဲ့ လူနာတွေနဲ့ ထိတွေ့တဲ့သူတွေကို ရှာဖွေထားဆီး ထိန်းသိမ်းတဲ့ လုပ်ငန်းစဉ်ကို ဘယ်လောက်ကြာကြာ ဆက်လုပ်ရမှာလဲ လို့ မေးထားတဲ့ မေးခွန်းဖြစ်ပါတယ်။ အဲဒီမေးခွန်းကို ကျွန်ုပ်တို့ဖြေကြားပေးပါမယ်ရှင်။

ကျွန်ုပ်တို့အနေနဲ့က ကိုဗစ် - ၁၉ ပိုးဖြစ်စေတဲ့ ပိုးရှိတဲ့ လူနာတွေနဲ့ ထိတွေ့ထားတဲ့သူတွေကို ရှာဖွေဖော်ထုတ် ပြီး အသွားအလာကန့်သတ်ပြီး ထားရှိတဲ့ လုပ်ငန်းစဉ်ကို ထိန်းချုပ်ရေး လုပ်ငန်းစဉ်တစ်ခုအနေနဲ့ နည်းဗျူဟာထဲမှာ ပါဝင်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။ တင်းတင်းကျပ်ကျပ် ကို ဆောင်ရွက်ပါတယ်။ ကျွန်ုပ်တို့ ခွဲခြားထားမှုအရ ထိတွေ့မှု သတ်မှတ်ထားတဲ့၊ အဓိပ္ပာယ်ဖော်ထားတဲ့ Definition တွေအရ Primary Contact၊ Secondary Contact ဆိုပြီး Contact တွေကို ထိတွေ့မှုအခြေအနေ အပေါ်မှာ မူတည်ပြီး ခွဲခြားထားပြီး Primary Contact ဆိုတာ ထိတွေ့မှု ပိုပြီးတော့ နီးစပ်တယ်ဆိုရင် ကျွန်ုပ်တို့ သူတို့ကို ကွာရန်တင်းစင်တာတွေမှာထားပြီး ရောဂါ ရှိ/မရှိ စစ်ဆေးပေးပါတယ်။

ဒီလုပ်ငန်းကို လုပ်ခြင်းအားဖြင့် ကျွန်ုပ်တို့အနေနဲ့ လျင်လျင်မြန်မြန် လွယ်လွယ်ကူကူ ပိုးတွေ့ထားတဲ့လူနာနဲ့ ထိစပ်ပြီး ချိတ်ဆက်ပြီး တခြားသော ကူးစက်နိုင်စွမ်း ရှိနေတဲ့ ပြည်သူတွေထဲမှာရှိနေတဲ့ လူတွေကို ရှာဖွေ ဖော်ထုတ်နိုင်တာ ဖြစ်ပါတယ်။ ဆင့်ပွားဆင့်ပွား တစ်ယောက်ကနေ တစ်ယောက် ရောဂါကူးစက်သွားတာ ဖြစ်တဲ့အတွက် တစ်ယောက်ကနေ အချိန်နောက်ကျတာ နဲ့အမျှ ကြာလေကြာလေ ထိတွေ့တဲ့သူကို ရှာဖွေတွေ့ရင် သူကနေ ထပ်ဆင့်၊ ထပ်ဆင့် ကူးသွားနိုင်တဲ့ အခွင့်အလမ်း အလွန်များပါတယ်။ ထပ်ဆင့်ကူးသွားတဲ့အတွက် တစ်ဆ ကနေ နှစ်ဆ ရုတ်တရက် အမြန်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်ုပ်တို့အတွက် အချိန်နဲ့အမျှ အရေးကြီး တာသည် ပိုးတွေ့လူနာနဲ့ ထိစပ်နေတဲ့သူတွေကို၊ ထိတွေ့ ဖူးတဲ့သူတွေကို Contact တွေကို ကျွန်ုပ်တို့က ကွာရန်တင်း အချိန်မီ ရှာဖွေထိန်းသိမ်းထားဖို့သည် ကျွန်ုပ်တို့အတွက် အလွန်အရေးကြီးတဲ့ ထိန်းချုပ်ရေးလုပ်ငန်းစဉ် ဖြစ် ပါတယ်။

အဲဒီလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နေတဲ့အခါ မှာ ဘယ်လောက်ကြာကြာ ဆက်လုပ်ရဦးမှာလဲဆိုတော့ လူနာတွေရှိနေသရွေ့ ထိတွေ့တဲ့သူတွေလည်း ရှိနေဦးမှာ ဖြစ်တဲ့အတွက် ကျွန်ုပ်တို့အနေနဲ့ အခုအခြေအနေအထိ တွေ့ရှိထားတဲ့ တွေ့ရှိချက်အရ အဲဒီ Contact တွေကြား ထဲက ဓာတ်ခွဲစမ်းသပ်မှု ၁၀၀ မှာ ၁၈ ယောက်က ကိုဗစ် - ၁၉ ရောဂါကို ကူးစက်ခံထားရတယ်လို့ ကျွန်ုပ်တို့ တွေ့ရှိ ထားရပါတယ်။ ဒါကြောင့်မို့လို့ ကျွန်ုပ်တို့ဟာ လူနာတွေ ရှိရင် ဆက်လုပ်နေရဦးမှာ ဖြစ်တယ်။

ဒီကိုဗစ် - ၁၉ ရောဂါဟာ ကမ္ဘာကျန်းမာရေးအဖွဲ့က မတ်လ ၁၁ ရက်မှာ ကမ္ဘာ့ကပ်ရောဂါလို ကြေညာခဲ့တာ ဖြစ်တဲ့အတွက် ဆက်လုပ်ရမယ့်အချိန်ကတော့ ကပ်ရောဂါ မဟုတ်တော့ဘူးလို့ ကမ္ဘာကျန်းမာရေးအဖွဲ့က ပြန်လည် ကြေညာတဲ့အချိန်အထိတော့ ကျွန်ုပ်တို့ ဆက်လုပ်ရဦးမယ့် အနေအထားရှိပါတယ်။ ကျွန်ုပ်တို့ တော်တော်ကြီးကို ဆက်လုပ်ရဦးမှာပါ။ ရောဂါရဲ့ ထိန်းချုပ်မှုအနေအထားက လူတိုင်းအားလုံး၊ ပြည်သူအားလုံးက ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို အားလုံးလိုက်နာမှာသာ ဖြေလျှော့မှု တွေဟာ နောက်ပိုင်းမှာရှိလာနိုင်မှာ ဖြစ်ပါတယ်။

ဆက်လက်ပြီးတော့ နောက်ဆုံးမေးခွန်းလေးတစ်ခု ကို ကျွန်ုပ်တို့ဆက်လက်ပြီးတော့ မေးမြန်းပါရစေရင်။ ကျွန်ုပ် တို့ရဲ့ ရရှိထားတဲ့အချိန်အတွင်းမှာ နောက်ဆုံးမေးခွန်း ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါအတွက် ကာကွယ်ဆေးနဲ့ ကုသဆေးတွေကို အခြေအနေအရ မည်မျှရှာဖွေတွေ့ရှိ ပြီးတော့ မည်သည့်အတိုင်းအတာအထိ ရောက်ရှိနေပြီလဲ။ ဒီရောဂါ ကာကွယ်တိုက်ဖျက်ဖို့၊ ကုသဖို့ ကာကွယ်ဆေး တွေ ပေါ်လာပြီလား။ ပေါ်လာပြီဆိုရင်လည်း ကျွန်ုပ်တို့ နိုင်ငံအနေနဲ့ ရရှိနိုင်ပါ့မလား။ သုံးစွဲနိုင်ပါ့မလားဆိုတဲ့

မြန်မာနိုင်ငံအပါအဝင် အရှေ့အာရှပစ်ဖိတ်ဒေသတွင်းနိုင်ငံများ၌ ကိုဗစ် - ၁၉ ကြောင့် ထိခိုက်နိုင်မှုများကို ကမ္ဘာ့ဘဏ် သတိပေး

နေပြည်တော် စက်တင်ဘာ ၂၉
ကမ္ဘာ့ဘဏ်က အောက်တိုဘာလအတွင်း အရှေ့အာရှ ပစ်ဖိတ်ဒေသ စီးပွားရေးသုံးသပ်ချက်၊ ကန့်သတ်ထိန်းချုပ်မှုမှ ပြန်လည်ထူထောင်ရေးသို့.. အစီရင်ခံစာထုတ်ပြန် သွားရန်ရှိပြီး ယင်းနှင့်ပတ်သက်သည့် သတင်းထုတ်ပြန် ချက်တစ်စောင်ကို ယနေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါအစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စီးပွားရေး တိုးတက်မှု ၀ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။ သို့သော် လတ်တလောတွင် ဖြည်းဖြည်း ပြန်လည်လည်ပတ်လာသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်း များနှင့် လျှပ်စစ်ဓာတ်အား၊ စွမ်းအင်နှင့် အိမ်ရာတယ် နည်းပညာကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှု အရှိန်မြှင့်လာ ခြင်းကြောင့် ပြန်လည်တိုးတက်လာမည်ဟု ကမ္ဘာ့ဘဏ်က မျှော်လင့်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်၍ လက်ရှိ ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ဆိုင်ဆိုင် နေချိန်တွင် အန္တရာယ်များ၊ စိန်ခေါ်မှုများကိုလည်း ဖြတ်သန်းနေကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

ကိုဗစ်-၁၉ ကြောင့် ဖွံ့ဖြိုးဆဲအရှေ့အာရှ ပစ်ဖိတ် ဒေသရှိ နိုင်ငံများအား ကပ်ရောဂါသက်ရောက်မှု၊ ကန့်သတ်တားဆီးမှုများကြောင့် တိုင်းပြည်စီးပွားရေး

အပေါ်သက်ရောက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး နှောင့်နှေးမှုများကြောင့် သက်ရောက်မှုဟူသည့် သက်ရောက်မှုသုံးမျိုး ကျရောက်ကြောင်း အစီရင်ခံစာ အရ သိရှိရသည်။ အဆိုပါအစီရင်ခံစာတွင် ကပ်ရောဂါ ကြောင့် လာမည့်နှစ်များတွင် ဆင်းရဲနွမ်းပါးမှုဆိုးရွားလာ နိုင်ပြီး ဟန့်တားနိုင်ရေးအတွက် အရေးကြီး ဆောင်ရွက် ရန် လိုအပ်ကြောင်း ထောက်ပြထားသည်။

ကမ္ဘာ့ဘဏ်၏ ယနေ့ထုတ်ပြန်သည့် သတင်း ထုတ်ပြန်ချက်တွင် ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကို ထိန်းချုပ်နိုင် သည့် အချို့နိုင်ငံများ၏ ပြည်တွင်းစီးပွားရေးမှာ ပြန်လည် ထူထောင်လာနိုင်ကြောင်း၊ သို့သော် ဒေသတစ်ခု၏ စီးပွားရေးသည် အခြားနိုင်ငံများပေါ်တွင် မှီခိုနေခြင်း ကြောင့် လက်ရှိ ကမ္ဘာ့ဝယ်လိုအားများ ငြိမ်သက်လျက် ရှိသည်ကိုလည်း ဖော်ပြထားသည်။ ဒေသတွင်း မျှော်မှန်း ချက်များအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ပြန်လည်ထူထောင် ရေး ပုံမှန်ဆက်လက်ရှိနေခြင်း၊ ပင်မစီးပွားရေးလုပ်ငန်း များ ပုံမှန်ပြန်လည်ပတ်လာခြင်း၊ ကာကွယ်ဆေး ထွက်ပေါ် လာနိုင်မှုအခြေအနေတို့အပေါ်မူတည်၍ တရုတ်နိုင်ငံ တွင် ၇ ဒသမ ၉ ရာခိုင်နှုန်းနှင့် အခြားဒေသများတွင် ၅ ဒသမ ၁ ရာခိုင်နှုန်းခန့် စီးပွားရေးပြန်လည်လည်ပတ် လာနိုင်ကြောင်း ၎င်းတို့က ခန့်မှန်းသည်။

သို့သော် နှစ်နှစ်တာအတွင်း ရလဒ်များသည်

ကပ်ရောဂါမတိုင်မီကာလ ခန့်မှန်းချက်များအောက်တွင် သာ ဆက်လက်တည်ရှိနေနိုင်ပြီး ရောဂါထိတွေ့မှု ပြင်းထန်သည့် ပစ်ဖိတ်ကျွန်းနိုင်ငံများတွင်မူ အလားအလာ မှာ ၂၀၂၁ ခုနှစ်အထိ ကပ်ရောဂါမတိုင်မီအဆင့်၏ ၁၀ ရာခိုင်နှုန်းအောက်တွင်သာရှိနိုင်မည်ဟု ဆိုထား သည်။

ဒေသတွင်းဆင်းရဲနွမ်းပါးမှုသည် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်မြောက်တက်လာမည်ဟု ကမ္ဘာ့ ဘဏ်က ဟောကိန်းထုတ်ပြန် လူဦးရေ ၃၈ သန်းနီးပါးသည် အကျပ်အတည်းရှိနေခြင်းမည်ဟု ဆိုသည်။ ကိုဗစ်-၁၉ ကာလအလွန်တွင် အရှေ့အာရှပစ်ဖိတ်ဒေသ၏ အစိုးရ တို့သည် လူထုကျန်းမာရေးစနစ်များ မြှင့်တင်ရန်၊ အိမ်ထောင်စုများကို ပံ့ပိုးရန်နှင့် ကုမ္ပဏီများကို ဒေဝါလီ မခံရစေရန် ရည်ရွယ်၍ ယေဘုယျအားဖြင့် နိုင်ငံ၏ ဂျီဒီပီ ၅ ရာခိုင်နှုန်းခန့် အသုံးပြုရန် ကတိပြုထားလျှောက်ကြ သော်လည်း နိုင်ငံအများအပြားသည် ယခင်က ဂျီဒီပီ ၁ ရာခိုင်နှုန်းအောက်ကသာ အသုံးပြုသော အကန့်အသတ် ရှိနေသည့် လူမှုကဏ္ဍကာကွယ်ရေးအစီအစဉ်များကို မြှင့်တင်ရန်ခက်ခဲပြီး စဉ်ဆက်မပြတ်သော ပံ့ပိုးပေးခြင်း ကြောင့် အစိုးရများ၏ ဝင်ငွေအခြေခံအပေါ်၌လည်း မိအားပေးခံလာရကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာ တွင် သုံးသပ်ဖော်ပြထားသည်။

အစီရင်ခံစာအတွင်း ကနဦးလုပ်ငန်းဆောင်ရွက်မှုများ မလုပ်ကိုင်နိုင်ပါက ကပ်ရောဂါကြောင့် နောင် ဆယ်စုနှစ် တစ်ခုအတွင်း တစ်နှစ်လျှင် ၁ ရာခိုင်နှုန်းဖြင့် ဒေသ တွင်း တိုးတက်မှုနှုန်းလျော့ကျလာနိုင်ပြီး ဆင်းရဲသော အိမ်ထောင်စုများက ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာ ရေး၊ အလုပ်အကိုင်နှင့် ဘဏ္ဍာရေး လက်လှမ်းမီမှု နည်းပါး သောကြောင့် ထိုမိသားစုများ သက်ရောက်မှုအမြင့်ဆုံး ခံရနိုင်ကြောင်း ဖော်ပြထားသည်။

ကိုဗစ်-၁၉ကြောင့် စာသင်ကျောင်းများ ပိတ်ရခြင်း သည် အစီရင်ခံစာ၏ ဆန်းစစ်ချက်အရ အရှေ့အာရှပစ်ဖိတ် နိုင်ငံများတွင် သင်ယူမှုချိန်ညှိရသော စာသင်နှစ်ကို ၀ ဒသမ ၇ ရာခိုင်နှုန်းအထိ ဆုံးရှုံးစေပြီး ဒေသတွင်း သာမန်ကျောင်းသားများသည် အလုပ်လုပ်ရသည့်နှစ် များတွင် နှစ်စဉ်ခန့်မှန်း လုပ်အားခရနိုင်ခြေ၏ ၄ ရာခိုင် နှုန်း လျော့နည်းစေကြောင်း အစီရင်ခံစာအရ သိရှိရသည်။ အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍတို့၏ ကြွေးကျန်များသည် ဘဏ်တို့၏ စီးပွားရေးတည်ငြိမ်မှုကို ထိခိုက်စေနိုင်ပြီး ဒေသတွင်း ဘဏ္ဍာရေးလိုငွေသည် ၂၀၂၀ ပြည့်နှစ်တွင် ပျမ်းမျှဂျီဒီပီ၏ ၇ ရာခိုင်နှုန်း အစိုးရအကြွေးဖြင့် တိုးမြှင့်လာနိုင်သည်ဟု ၎င်းတို့က ခန့်မှန်းထားကြ သည်။

ခင်ရတနာ

ရာသီပတ်ပွဲတွင် မကွေးအသင်း ဂိုးပြတ်အနိုင်ရ

ရန်ကုန် စက်တင်ဘာ ၂၉
၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂၀) ပထမနေ့ကို ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပရာ မကွေးအသင်းက စစ်ကိုင်းအသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင် ရခဲ့သည်။

မကွေးအသင်းသည် ရာသီပြန်ဆုံးခါနီးတွင် ပုံစံကောင်း ပြသနိုင်ခဲ့ပြီး နှစ်ပွဲဆက် ဂိုးပြတ်အနိုင်ရခဲ့သည်။ ယခုပွဲတွင် လည်း စစ်ကိုင်းအသင်း၏ ခံစစ်အားနည်းမှုကို အသုံးပြုကာ ပြည့်မှီ၏ ဟက်ထရစ်အပါအဝင် ဂိုးပြတ်အနိုင်ရခဲ့ခြင်း ဖြစ်သည်။ စစ်ကိုင်းအသင်းမှာမူ အရန်ကစားသမားအချို့ကို အသုံးပြုခဲ့သောကြောင့် ပုံစံကောင်းမရဘဲ ရှုံးပွဲကြုံတွေ့ ခဲ့ခြင်းဖြစ်သည်။

မကွေးအသင်းသည် ပွဲစကတည်းက တိုက်စစ်မြှင့် ကစားခဲ့ပြီး စစ်ကိုင်းအသင်း၏ ကစားပုံကြောင့်လည်း ဂိုးသွင်းခွင့်ပိုရခဲ့သည်။ ၂၁ မိနစ်တွင် မကွေးအသင်း အဖွင့်ဂိုး

ရခဲ့ပြီး အသင်းခေါင်းဆောင် နိုင်နိုင်ကျော်က သွင်းယူခဲ့ခြင်း ဖြစ်သည်။ ငါးမိနစ်အကြာတွင် မကွေးအသင်း ပယ်နယ်တီ ကန်ဒွန်ရဲခွဲပြီး ပြည်မှီးက အမှားအယွင်းမရှိ ကန်သွင်းခဲ့ သောကြောင့် ဒုတိယဂိုး ထပ်မံရရှိခဲ့သည်။ စစ်ကိုင်းအသင်း သည် ကွင်းလယ်နှင့် တိုက်စစ်ချိတ်ဆက်ရာတွင် အားနည်း ချက်များရှိသောကြောင့် တိုက်စစ်ကစားပုံ အားနည်းခဲ့ပြီး ၃၈ မိနစ်မှ ချေပဂိုး တစ်ဂိုးပြန်ရကာ ပက်ထရစ်က သွင်းယူ ခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင်လည်း မကွေးအသင်းက သာ ဆက်လက်ဖိကစားနိုင်ခဲ့ပြီး တိုက်စစ်မှူး ပြည့်မှီးက ၄၈၊ ၇၅ မိနစ်တွင် နှစ်ဂိုးထပ်မံသွင်းယူကာ ဟက်ထရစ် ရခဲ့သည်။ စစ်ကိုင်းအသင်းသည် ကစားသမားများ ပြောင်းလဲကာ တိုက်စစ်မြှင့်သော်လည်း ချေပဂိုး ထပ်မံရဘဲ ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။

ဒုတိယနေ့ကို စက်တင်ဘာ ၃၀ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၌ Southern



စစ်ကိုင်းတိုက်စစ်မှူး ပက်ထရစ်၏ ဂိုးသွင်းရန်ကြိုးပမ်းမှုကို မကွေးနောက်ခံလူများနှင့် ဂိုးသမားတို့ ကာကွယ် နေစဉ်။

အသင်းနှင့် ရခိုင်အသင်း၊ YUSC ကွင်း၌ အား/ကာသိပွဲ မည်ဖြစ်သည်။
အသင်းနှင့် ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ကစားကြ ညီမြတ်သော်တာ

စာမျက်နှာ ၉ မှ
မေးခွန်းဖြစ်ပါတယ်။ ဒီမေးခွန်းကိုတော့ ဆရာကြီး ဂုဏ်ထူးဆောင် ပါမောက္ခ ဒေါက်တာညွန့်သိန်းက ဖြေကြားပေးပါရဲ့။

ပါမောက္ခဒေါက်တာညွန့်သိန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ ဒီ မေးခွန်း ကလည်း ကျွန်တော်တို့ ပြည်သူ့လူထုအားလုံး စိတ်ဝင်စားနေတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒီရောဂါကြီး စပေါ်ကတည်းက ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအားလုံးက သိပ္ပံပညာရှင်အားလုံးက တစ်ဖက်မှာ ဒီလိုထိန်းချုပ်နေသလို တစ်ဖက်မှာလည်း ရောဂါနဲ့ ပတ်သက်လို့ ရှာဖွေနေကြတယ်။ ကိုဗစ်ရောဂါပိုး ရဲ့ ပြဿနာကလည်း တစ်နေ့တစ်နေ့ကို တစ်မျိုးတစ်မျိုး တွေ့တွေ့နေပါတယ်။

ဒီကပ်ရောဂါကြီး ပျောက်သွားဖို့က အဓိကအချက်က ၃ ချက်ပါ။ တစ်ချက်က သူ့ကို နိုင်နိုင်နင်းနင်း ကုသနိုင်မယ့် ဆေးပေါ်လာရင်၊ ဒုတိယအချက်က သူ့ကို လုံးဝကာကွယ် နိုင်မယ့် ကာကွယ်ဆေးပေါ်လာရင်၊ တတိယအချက်က ကြောက်ဖို့ကောင်းပါတယ်။ စစ်ဆေးမှု တချို့နိုင်ငံကြီးတွေက အဲဒါလုပ်လိုက်ပြီးတော့ ဒုက္ခရောက်သွားတာ။ Herd Immunity ခေါ်ပါတယ်။ ရောဂါကို ပေးဖျက်လိုက်ပြီးတော့ လူရဲ့ ၇၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်းဖြစ်သွားပြီး လူတွေက ရောဂါပြီးသွားတယ်ပေါ့။ အဲဒါကို Herd Immunity ကို အားကိုးပြီး ပထမပိုင်းတုန်းက ဒါကြီးကတော့ သိပ်မဖြစ် လောက်ပါဘူးဆိုပြီးတော့ လုပ်ခဲ့တဲ့ USA နဲ့ UK မှာ အားလုံးသိတဲ့အတိုင်းပါပဲ။ ယူအက်စ်အေဆိုရင် ထိပ်ဆုံးကို

ဖြစ်သွားတယ်။ သိန်းနဲ့ သန်းနဲ့ချီ ဖြစ်ကုန်ကြပါတယ်။ အဲဒီတော့ Herd Immunity ကို မေ့ထားရတော့မယ်။ အခုမေးတဲ့မေးခွန်းအရန်ပါတတ်စက ကာကွယ်ဆေး၊ နံပါတ်နှစ်က ကုသဆေး ဖြစ်ပါတယ်။ အဲဒီကာကွယ်ဆေးကို ကမ္ဘာပေါ်မှာလုပ်နေတာ အမျိုး ၂၀၀ ကျော်ပြီ။ ကာကွယ် ဆေးတစ်ခုဆိုတာ ဒီအတိုင်းကာကွယ်တယ်ဆိုပြီး လုပ်လို့ မရဘူး။ တစ်ဖက်က ကာကွယ်နိုင်သလို နောက်တစ်ဖက် ကလည်း အန္တရာယ်မရှိဘူးဖြစ်ရမယ်။ နောက်တစ်ခုက ကာကွယ်တယ်ဆိုတာလည်း ဘယ်လောက် ကာကွယ်နိုင် မလဲ၊ တစ်လ ကာကွယ်မလား၊ နှစ်လ ကာကွယ်မလား၊ တစ်နှစ် ကာကွယ်မလား၊ နောက်ပိုင်း လူတိုင်းလူတိုင်း ထိုးလို့ရနိုင်မလား အဲဒါတွေကို အခုလောလောဆယ် ကျွန်တော်တို့ သိပ္ပံပညာစကားနဲ့ ပြောမယ်ဆိုရင်တော့ Phase တွေရှိပါတယ်။ Phase ၃ ကျော်သွားတာ ကမ္ဘာ ပေါ်မှာ သတ်မှတ်ထားတာ ၆ ခု၊ ၇ ခုလောက်ပဲ ရှိပါသေး တယ်။ ဒါပေမယ့် လူတွေမှာသုံးလို့ မရသေးပါဘူး။ တလောကအားလုံး သိကြပါတယ်။ ရုရှားမှာ စပေါ်လာ တယ်လို့ပြောတယ်။ သူတို့နိုင်ငံမှာလည်း သုံးနေတယ်။ ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကရော၊ US CDC ကရော ရာနှုန်းပြည့်တော့ သူတို့က အားမပေးသေးဘူး။ ပြန်စမ်း ပါဦးလို့ ပြောနေတယ်။

အဲဒီတော့ ကာကွယ်ဆေးအခြေအနေက ဒီနှစ်ကုန် ပိုင်းလောက်မှ ဒါမှမဟုတ် နောင်နှစ်ဆန်းလောက်မှ စိတ်ချလက်ချသုံးရမယ်ဆိုတာ တစ်ကမ္ဘာလုံးက လက်ခံ ထားပါတယ်။ အဲဒီတော့ ကာကွယ်ဆေးကတော့ ရာနှုန်း

ပြည့်အားကိုးလို့ မရသေးပါဘူး။ ကုသတဲ့ဆေးဆိုတာလည်း ရှင်းရှင်းပြောရရင် စပေါ် ရင် မတ်လကတည်းက စပြီးတော့ ဆေးတွေပေါင်းစုံ ရှာကြတယ်။ ဒီနေ့အထိတော့ ဘယ်ဆေးကတော့ ကိုဗစ် ကို ရာနှုန်းပြည့်နိုင်တယ် ပြောလို့ရတဲ့ ဆေးတစ်ခုမှ မရှိသေးပါဘူး။ ဒါပေမယ့် မျှော်လင့်ချက်ရှိတဲ့ ဆေးလေး တွေရှိတယ်။ အားလုံးပြောပြောနေတယ်။ အခုလည်း မေးမယ့်အထဲမှာ ပါလာမယ်ထင်ပါတယ်။ Remdesivir ဆိုတဲ့ဆေး၊ Gilead ကုမ္ပဏီကထုတ်တဲ့ဆေး အဲဒီဆေးဆို လည်း အခု ဆေးတစ်ခုသုံးတော့မယ့်ဆိုရင် FDA လို့ခေါ်တဲ့ အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ဆိုတာ ရှိပါတယ်။ အဲဒီအဖွဲ့ကလည်း ခုနပြောသလို အဆင့်တွေလုပ်ပြီး တော့မှ လူတွေအားလုံးကို အန္တရာယ်မရှိဘူး။ အာနီသင် လည်း ရှိတယ်ဆိုမှ ထုတ်ပေးရတာ။ အဲဒီ အခု Remdesivir ဆိုတဲ့ ဆေးလို့ အခု USA မှ FDA က ရာနှုန်းပြည့်ပေးတာ မဟုတ်ပေမယ့် EUA ခေါ်တဲ့ အရေးပေါ်အသက်ကယ်ရ မယ့်လူတွေအတွက်ဆိုပြီး ထုတ်ပေးနေတာတွေရှိပါတယ်။ သူကနေ အခြားနိုင်ငံတွေမှာ ခွဲလုပ်ပေးနေတာတွေလည်း ရှိပါတယ်။

ထပ်ပြီးတော့လည်း လူတွေကို သောင်းနဲ့ချီပြီး စစ်နေ တာတွေ ရှိပါတယ်။ ကျွန်တော် သိသလောက်ကတော့ ခုန အချိန်အတိုင်းအတာအရ ဆရာမဒေါ်သန္တာလွင် ပြောသလို ပေါ့။ အတိအကျ ဆေးဝါးနဲ့ပတ်သက်လို့ကတော့ နောက်ရက်တွေမှာ နောက်ထပ်ပညာရှင်တစ်ယောက်က အစီအစဉ် ဖြေပါလိမ့်မယ်။ အတိုချုပ်ဖြေရရင် ကာကွယ်

ဆေးရော၊ ကုသဆေးရော ရာနှုန်းပြည့် ပြောလို့ရတဲ့ ဆေး မရှိသေးပါဘူး။ ကာကွယ်ဆေးက ရနိုင်ပါ့မလားဆိုတဲ့ စကားလုံးကတော့ တစ်နေ့ကလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောသွားပါပြီ။ မှန်ပါတယ်။ နိုင်ငံကြီး တွေက ထုတ်တော့ နိုင်ငံကြီးတွေက ဈေးကြီးမယ်။ ဒါပေမယ့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးစီးပြီး ကျွန်တော်တို့ နိုင်ငံကနေ သတ်မှတ်ထားတဲ့ အဖွဲ့အစည်း တွေ ရှိပါတယ်။ အဲဒီအဖွဲ့အစည်းတွေနဲ့ ချိတ်ထားပါတယ်။ တကယ်တမ်းဖြစ်လာရင် ကျွန်တော်တို့ရအောင်ယူနိုင်မယ့် အဆက်အသွယ်တွေ၊ အစီအစဉ်တွေ အားလုံးလုပ်ထား ပါတယ်။ အများတိုးပြီဆိုရင်တော့ မြန်မာနိုင်ငံမှာလည်း ထိုးရမယ့် သဘောရှိပါတယ်။

ကုသဆေးကလည်း ကုသတဲ့နည်းတွေ ရှိပါတယ်။ ရောဂါပျော့ပျော့မှာတော့ ရောဂါကို ထိန်းတဲ့ သဘောပေါ့။ ရောဂါပြင်းလတ်တယ်။ ကျွန်တော်တို့ ဆေးလောကစကားနဲ့ ပြောရင်တော့ Cytokine တုံ့ပြန်မှုမုန်တိုင်းလို့ ခေါ်ပါတော့၊ Cytokine တုံ့ပြန်မှုမုန်တိုင်းမှာတော့ နိုင်ငံတကာမှာ ပေးနေတဲ့ ဆေးမျိုးတွေ ကျွန်တော်တို့ နိုင်ငံမှာလည်း ပေးနေကြပါတယ်။ နောက်တစ်ခုက ပြောတယ်။ ကုသဖို့ကို EUA နဲ့ ပေးထားတဲ့ဆေးတွေ ကျွန်တော်တို့ဒီမှာ စမ်းသုံး နေတာလည်းရှိတယ်လို့ ကျွန်တော်တို့ သိပါတယ်။ အဲဒီ ဆေးအတိအကျကို နောက်ရက်တွေမှာ ပညာရှင်တွေက ဆက်ဖြေပါလိမ့်မယ်။

ဒေါက်တာသန္တာလွင် ။ ။ ကျေးဇူးတင်ပါတယ် ဆရာကြီးများရှင်။ ။

စောစောစီးစီး ကုသမှုခံယူ

တတ်နိုင်သမျှ ရောဂါရှိတာကို စောစောစီးစီး တွေ့နိုင်အောင် လုပ်လို့ရှိရင် ပိုပြီးတော့ ကုသမှုမှာ ထိရောက်နိုင်ပါတယ်။ အခု ဘာတွေ့ရသလဲဆိုတော့ တချို့တွေက ရောဂါဖြစ်တယ်လို့ထင်ရင် အိမ်မှာ ကိုယ့်ဘာသာကိုယ် ကုဖို့ကြိုးစားကြတဲ့သူတွေရှိတယ်ဆိုတာ ကျွန်မတို့ တွေ့ရပါတယ်။ အိမ်မှာ ဆေးမြီး တိုလေးနဲ့ ကုလို့မရတဲ့အခါကျမှ ဆေးရုံကိုသွားတာမျိုးတွေ ရှိပါတယ်။ အဲဒါဆိုရင် သိပ်ပြီးတော့ နောက်ကျသွားပါတယ်။ ထိထိရောက်ရောက် ကုသပေးဖို့ဟာ နောက်ကျသွားပါတယ်။ ဒါကြောင့်မို့ အရေးကြီးတာက စောစောစီးစီးကုသမှုခံယူဖို့ပဲ ဖြစ်ပါတယ်။

(Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)



ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၇၉၇ ဦး ထပ်မံတွေ့ရှိ ရောဂါပိုးရှိသူ စုစုပေါင်း ၁၂၄၂၇ ဦး ရှိသွားပြီ

နေပြည်တော် စက်တင်ဘာ ၂၉
စက်တင်ဘာ ၂၈ ရက် ည ၈ နာရီမှ စက်တင်ဘာ ၂၉ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ ၆၁၃၅ ခုအား စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၇၉၇ ဦး ထပ်မံတွေ့ရှိ သဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း ၁၂၄၂၇ ဦး ရှိသွားပြီဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ရှိသူ ၁၂၄၂၇ ဦးအနက် သေဆုံးသူ ၂၈၄ ဦးနှင့် ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ ၃၃၉၁ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။
သတင်းစဉ်

မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် စောင့်ကြပ်ကြည့်ရှုမှု အခြေအနေ

ဓာတ်ခွဲစစ်ဆေးသူစုစုပေါင်း	ပိုးတွေ့လူနာပေါင်း
၂၈၉၇၉	၁၂၄၂၇
ရောဂါပိုးကင်းစင်လာသူ	သေဆုံးသူ
၃၃၉၁	၂၈၄

စောင့်ကြည့်လူနာ စုစုပေါင်း - ၁၃၇၇၃

ရောဂါကင်းစင်၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ - ၃၃၉၁ ဦး

* ယနေ့အချိန်ထိ ကယားပြည်နယ်တွင် ရောဂါပိုးတွေ့ရှိသူ မရှိပါ။

ကိုးကား - ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၂၉-၉-၂၀၂၀ ရက်၊ ည(၈:၀၀) နာရီ

၂၉-၉-၂၀၂၀ ရက်၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အများဆုံး ၁၀ နိုင်ငံ၏ အခြေအနေ

စဉ်	နိုင်ငံ	ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း	ရောဂါပိုး ကင်းစင်သွားသူ	သေဆုံးသူဦးရေ စုစုပေါင်း
၁။	အမေရိကန်	၇၃၆၀၈၉၉	၄၆၁၀၆၃၉	၂၀၉၈၁၅
၂။	အိန္ဒိယ	၆၁၄၈၆၄၀	၅၁၀၁၃၉၇	၉၆၃၇၈
၃။	ဘရာဇီး	၄၇၄၈၃၂၇	၄၀၈၄၁၈၂	၁၄၂၁၆၁
၄။	ရုရှား	၁၁၆၇၈၀၅	၉၅၃၉၉	၂၀၅၄၅
၅။	ကိုလံဘီယာ	၈၁၈၂၀၃	၇၂၅၃၆	၂၅၆၄၁
၆။	ဗီယက်နမ်	၈၀၈၇၁၄	၆၇၀၉၈၉	၃၂၃၂၄
၇။	စပိန်	၇၄၈၂၆၆	၆၆၆၆၆	၃၁၄၁၁
၈။	မက္ကဆီကို	၇၃၃၇၁၇	၅၂၇၂၇၈	၇၆၆၀၃
၉။	အာဂျင်တီးနား	၇၂၃၁၃၂	၅၇၆၇၁၅	၁၆၁၁၃
၁၀။	တောင်အာဖရိက	၆၇၁၆၆၉	၆၀၄၄၇၈	၁၆၅၈၆

အာဆီယံနိုင်ငံများမှ COVID-19 ရောဂါ သတင်းထုတ်ပြန်ချက်

၂၉-၉-၂၀၂၀

	COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ	ရောဂါပိုး ကင်းစင်သွားသူ	ပိုးတွေ့သေဆုံး လူနာ
ဖိလစ်ပိုင်	၃၀၉၃၀၃	၂၅၆၃၀	၅၄၄၈
အင်ဒိုနီးရှား	၂၈၂၇၂၄	၂၁၀၄၃၇	၁၀၆၀၁
စင်ကာပူ	၅၇၇၄၂	၅၇၃၉၃	၂၇
မြန်မာ	၁၂၄၂၇	၃၃၉၁	၂၈၄
မလေးရှား	၁၁၁၃၅	၉၉၃၉	၁၃၄
ထိုင်း	၃၅၅၉	၃၃၇၀	၅၉
ဗီယက်နမ်	၁၀၇၇	၉၉၉	၃၅
ကမ္ဘောဒီးယား	၂၇၇	၂၇၅	၀
ဘရူနိုင်း	၁၄၆	၁၄၂	၃
လာအို	၂၃	၂၂	၀



နယူးဇီလန်အထွေထွေရွေးကောက်ပွဲ ပြည်ပမဲပေးမှုများ စက်တင်ဘာ ၃၀ ရက်တွင် စတင်မည်

ဝယ်လင်တန် စက်တင်ဘာ ၂၉

နယူးဇီလန်နိုင်ငံ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ပမှ မဲပေးမှုများကို ယခုသီတင်းပတ် စက်တင်ဘာ ၃၀ ရက်မှ စတင်နိုင်တော့မည်ဟု နယူးဇီလန်ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့ သည်။

နယူးဇီလန်နိုင်ငံသား ၆၇၀၀၀ မှာ နိုင်ငံရပ်ခြားမှမဲပေးမှု များပြုလုပ်မည်ဟု စာရင်းပေးသွင်းထားသည်။ ပြည်ပမှ မဲဆန္ဒရှင်များသည် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၇ ရက်အထိ မဲပေးနိုင်ပြီး မဲပြားများ ရယူရန် ဝက်ဘ်ဆိုက်မှ ရယူရမည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

ယခုတစ်ကြိမ်ရွေးကောက်ပွဲတွင် ပြည်ပမှမဲပေးမှုသည် လုံခြုံမှုအရှိဆုံးနှင့် အလွယ်တကူဆုံးနည်းလမ်းဟု ရွေးကောက်ပွဲအရာရှိ အလစ်စီရာ ဝရိုက်က ပြော သည်။


မဲပြားကို ရွေးကောက်ပွဲကော်မရှင် ဝက်ဘ်ဆိုက် မှ ရယူရမည်ဖြစ်ကာ မဲပေးပြီးနောက်လည်း အဆိုပါ ဝက်ဘ်ဆိုက်သို့ ပြန်လည်ပေးပို့ရမည် ဖြစ်သည်။

၂၀၁၇ ခုနှစ်ကလည်း ပြည်ပမှ မဲပေးသူ သုံးပုံနှစ်ပုံ မှာ အဆိုပါ ဝန်ဆောင်မှုဖြင့် မဲပေးခဲ့ကြသည်ဟု သိရသည်။

အချို့သောနိုင်ငံများတွင် ပြည်ပရှိ မဲပေးရမည့်နေရာ သို့ လူကိုယ်တိုင်လာရောက်မဲပေးခြင်းမှာ ခြွင်းချက် အဖြစ် ထားရှိမည်ဖြစ်ပြီး အဆိုပါ နိုင်ငံအသီးသီးရှိ ကိုဗစ်- ၁၉ ကျန်းမာရေးအခြေအနေအပေါ်မူတည်ကာ ကန့်သတ်မှုများ လုပ်ဆောင်သွားမည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

နယူးဇီလန်တစ်လွှားရှိ ကြိုတင်မဲပေးရမည့် နေရာများ တွင် မဲပေးမှုကို အောက်တိုဘာ ၃ ရက်မှ အောက်တိုဘာ ၁၇ ရက်အထိ ဖွင့်လှစ်ပေးသွားမည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ပြောသည်။

ဆင်ဟွာ



ကိုဗစ်- ၁၉ ဆေးစစ်ကိရိယာပေါင်း သန်း ၁၂၀ ကို ဝင်ငွေနည်းပါးသည့်နိုင်ငံများသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ပြန်ဝေပေးသွားမည်

ဂျီနီဗာ စက်တင်ဘာ ၂၉

ကိုဗစ် - ၁၉ ဆေးစစ်ကိရိယာပေါင်း သန်း ၁၂၀ ကို ဝင်ငွေအလယ်အလတ် နှင့် ဝင်ငွေနည်းပါးသည့် နိုင်ငံများသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပေးပို့ ပေးသွားမည်ဖြစ်ကြောင်း ကမ္ဘာ့

ကျန်းမာရေးအဖွဲ့ကြီး၏ ညွှန်ကြား ရေးမှူးချုပ် တက်ဒရိုစ် အက်ဒါဟာနွမ် ဂီဘာရီယက်စ်ဆုက စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် မိတ်ဖက် အဖွဲ့အစည်းများသည်

အင်တီဂျင် စမ်းသပ်ကိရိယာများကို ထောက်ပံ့ပေးသွားရန် သဘောတူညီမှု ရရှိပြီးဖြစ်သည်။

အမေရိကန်နှင့် တောင်ကိုရီးယား ကုမ္ပဏီများသည် ဆေးစစ်ကိရိယာ နှစ်မျိုးကို ထုတ်လုပ်ထားပြီး တစ်ခု



ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ညွှန်ကြားရေးမှူးချုပ် တက်ဒရိုစ် အက်ဒါဟာနွမ် ဂီဘာရီယက်စ်ဆု (အလယ်ပုံ)

ချင်းစီအတွက် ငါးဒေါ်လာစီ ကျသင့် သည်။

အဆိုပါ ကိရိယာများသည် ၁၅ မိနစ်မှ မိနစ် ၃၀ အတွင်း ယုံကြည်စိတ် ချရသည့် အဖြေများ ထွက်သည်။ ဝီစီအာဆေးစစ်မှုနှင့် မတူညီသည့် မှာ လေ့ကျင့်ထားခြင်းမရှိသည့် ကျန်းမာရေး ဝန်ထမ်းများပင် အလွယ် တကူ လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။

ကိုဗစ်- ၁၉ အမြန် ဆေးစစ် ကိရိယာများကြောင့် မြန်မြန်ဆေးစစ် သိရှိနိုင်ကာ သီးခြားခွဲထားခြင်းနှင့် ဗိုင်းရပ်စ်နှင့် ထိတွေ့မှုရှိသူများနောက် မြန်မြန်ခြေရာခံ လိုက်နိုင်ခြင်းတို့ ဆောင်ရွက်နိုင်မည်ဟု တက်ဒရိုစ်က ပြောသည်။

အဆိုပါ ဆေးစစ်ကိရိယာများကို အာဖရိက၊ တောင်အမေရိကနှင့် ကူးစက်မှု မြင့်မားပြီး ဆေးစစ်မှုတွင် အခက်ကြုံနေသည့် အခြားသော ဒေသများ အပါအဝင် နိုင်ငံပေါင်း ၁၃၃ နိုင်ငံသို့ ပြန်ဝေပေးသွားမည်ဟု သိရ သည်။

အင်နီအိတ်ချ်ကေ

ကိုဗစ်-၁၉ ကြောင့် အမေရိကန်တပ်ဖွဲ့ဝင်ရှစ်ဦး သေဆုံးဟု ပင်တဂွန် ဌာနမှအစီရင်ခံ

ဝါရှင်တန် စက်တင်ဘာ ၂၉

အမေရိကန် တပ်ဖွဲ့ဝင် ရှစ်ဦးမှာ ကိုဗစ်- ၁၉ ကြောင့် သေဆုံးသွားရပြီဟု ပင်တဂွန်စစ်ဌာနချုပ်က စက်တင်ဘာ ၂၈ ရက်တွင် အစီရင်ခံစာတင်ပြခဲ့ သည်။ သေဆုံးသွားသည့်တပ်ဖွဲ့ဝင်များ၏ ကိုယ်ရေးအချက်အလက်များကိုမူ ဖော်ပြခဲ့ခြင်း မရှိပေ။

ဩဂုတ်လအတွင်း နောက်ဆုံးဖော်ပြ

အမေရိကန်တပ်ဖွဲ့အတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူများကို ဩဂုတ်လအတွင်းက နောက်ဆုံးဖော်ပြခဲ့ခြင်း ဖြစ်သည်။ ဌာနနှင့် ဆက်သွယ် မှုရှိသည့် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၆၅၆၅၇ ဦး ရှိပြီး ၎င်းတို့အနက်မှ ၄၅၂၄၆ ဦးမှာ အမေရိကန် တပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။ အရပ်ဘက်ဝန်ထမ်း ကူးစက်ခံ ရသူ ၁၀၀၀၉ ဦးရှိပြီး ကန်ထရိုက်တာထံမှ ကူးစက်ခံရသူ ၄၂၆၈ ဦးရှိသည်။

ပြန်လည်ကျန်းမာလာသူ ၃၀၄၅၀ ရှိ

အရပ်ဘက်ဝန်ထမ်းများထံမှာ သေဆုံးသူ ၅၉ ဦးရှိပြီး ကန်ထရိုက်တာ ထံမှ သေဆုံးသူ ၂၂ ဦးရှိသည်။ ကိုဗစ်- ၁၉ ကူးစက်ခံရပြီးနောက် ပြန်လည် ကျန်းမာလာသူ ၃၀၄၅၀ ရှိပြီး ဆေးရုံတက်ရောက်ကုသနေဆဲမှာ ၆၁၃ ဦး ရှိသည်။

ဆင်ဟွာ

လူမှုဝေးကွာ နေထိုင်မှုပုံစံအတိုင်းလိုက်နာကြရန် ချီလီအာဏာပိုင်များ တိုက်တွန်း

ဆန်တီယာဂို စက်တင်ဘာ ၂၉

ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် မြို့တော်ဆန်တီယာ ဂိုနှင့် အနီးအနားပတ်ဝန်းကျင် ဒေသများတွင် နေထိုင်သူများ လူမှုဝေးကွာ နေထိုင်မှုပုံစံအတိုင်း လိုက်နာနေထိုင်ကြရန် ချီလီနိုင်ငံ ပြည်သူ့ကျန်းမာရေး ဒုတိယဝန်ကြီး ပေါ်လာ ဒါဇောက စက်တင်ဘာ ၂၈ ရက်တွင် တောင်းဆိုခဲ့ သည်။

လိုက်နာနေဆဲဖြစ်

ယခုအခါ ဒေသအတော်များတွင် အသွားအလာပိတ်ဆို့ကန့်သတ် မှုများကို ဖယ်ရှားပေးထားပြီး မြို့ရွာနှစ်ခုလောက်သာ အသွားအလာ ပိတ်ဆို့ကန့်သတ်မှုအောက်တွင် ရှိတော့သည်။

Puente Alto မြို့တော်ဝန် ဂျာမန်ကိုဒီနာက ယနေ့အချိန်အထိ မြို့တွင် နေထိုင်သူများမှာ လူအချင်းချင်း ခပ်ခွာခွာနေရမည့် စည်းကမ်းများကို လိုက်နာဆဲဖြစ်ကြောင်း ၎င်းတို့မြို့တွင် လူပေါင်း ၆၀၀၀၀၀ ကျော် မှီတင်း နေထိုင်လျက်ရှိကြောင်း သိရသည်။

ကူးစက်ခံရသူ ၁၇၇၀ ထပ်မံတွေ့ရှိ

အကောင်းဆုံးဆေးဝါးမှာ ကာကွယ်ဆေးမဟုတ်ဘဲ မိမိကိုယ်တိုင် ဂရုစိုက်နေထိုင်ခြင်းပင်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ချီလီနိုင်ငံတွင် ကိုဗစ်- ၁၉ ကြောင့် သေဆုံးသူ ၅၇ ဦးရှိပြီး ကူးစက်ခံရသူ ၁၇၇၀ ကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရ သည်။

ဆင်ဟွာ

ကိုဗစ်- ၁၉ ဆေးစစ်ပေးမှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ထရမ်အလေးပေးပြောကြား

ဝါရှင်တန် စက်တင်ဘာ ၂၉

လာမည့် သီတင်းပတ်များအတွင်း ကိုဗစ် - ၁၉ ဆေးစစ် ပစ္စည်း ကိရိယာပေါင်း သန်း ၁၅၀ ကို ပြည်နယ်များသို့ ပြန်ဝေပေးသွားရန် အစီအစဉ်ရှိသည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ်က ကြေညာခဲ့ သည်။

သမ္မတရွေးကောက်ပွဲ စကားရည် လုပ်ပထမအကျော့ နီးကပ်လာသည့် အချိန်တွင် ယခုလို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန်၏ ကိုဗစ်- ၁၉ ဆေးစစ်ပေးမှု စွမ်းဆောင်ရည်တွင် ပမာဏကြီးကြီးဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု အမေရိကန် သမ္မတ ထရမ်က စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ပြန်ဖြင့်ရန် ရည်ရွယ်ထားသည့် စာသင်ကျောင်းများ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာများနှင့် အခြားသော အဖွဲ့အစည်းများအတွက် ရည်ရွယ်ကာ ဆေးစစ်ကိရိယာများကို ပြည်ထောင်စုအစိုးရကဝယ်ယူသွား မည် ဟုသိရသည်။

အဆိုပါ ကိရိယာများသည် အမေရိကန် ကုမ္ပဏီများမှ ထုတ်လုပ်

ထားခြင်းဖြစ်ပြီး ၁၅ မိနစ်အတွင်း ချက်ချင်း အဖြေသိနိုင်သည့်ပစ္စည်းများ ဖြစ်ကြသည်။

ထို့ပြင်ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိလာပါကလည်း ပြန်ဝေပေးသွား မည်ဟု ထရမ်က ပြောသည်။

ဗိုင်းရပ်စ်ကို အနိုင်တိုက်နိုင်ပြီး ကပ်ရောဂါကို အဆုံးသတ်မည်ဖြစ်ကာ

လာမည့် နှစ်များသည် အမေရိကန် သမိုင်းတွင် အကြီးကျယ်ဆုံး နှစ်များ ဖြစ်လာမည်ဟု ထရမ်က ဆက်လက် ပြောကြားခဲ့သည်။

ဒီမိုကရက်တစ်ဘက်မှ ဂျိုးဘိုင် ဒင်နှင့် ထရမ်တို့ စကားရည်လုပ် မတိုင်မီ ကိုဗစ်-၁၉ နှိမ်နင်းရေးအတွက် ထရမ် အစိုးရအဖွဲ့ ကိုင်တွယ်ဖြေရှင်းမှု

များကို အထူးအလေးပေး ဖော်ပြနိုင် ရေး ထရမ်က မျှော်လင့်ထားသည်။

ဗိုင်းရပ်စ်ကူးစက်မှု အစပိုင်းတွင် အဆိုပါ ဗိုင်းရပ်စ်အပေါ် ထရမ် နားလည်မှု နည်းပါးခဲ့သည့်အတွက် ဗိုင်းရပ်စ်ပိုမို ပျံ့နှံ့ရခြင်းဖြစ်သည်ဟု ဒီမိုကရက်တစ်တို့က ဝေဖန်ထားကြ သည်။

အင်နီအိတ်ချ်ကေ



ကိုဗစ်- ၁၉ အမြန်ဆေးစစ်နိုင်သည့် ပစ္စည်းကို အသုံးပြုနေစဉ်။

ကမ္ဘာတစ်ဝန်း ကိုဗစ်- ၁၉ ကြောင့် သေဆုံးသူတစ်သန်းကျော်ပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ဖော်ပြ



ဝါရှင်တန် စက်တင်ဘာ ၂၉
 ကမ္ဘာတစ်ဝန်းတွင် ကိုဗစ် - ၁၉ ကြောင့် သေဆုံးသူအရေအတွက် တစ်သန်းကျော် ရှိသွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်က ဖော်ပြလိုက်သည်။ ရောဂါကူးစက်မှုကြောင့် သေဆုံးသူ အရေအတွက်သည် စက်တင်ဘာ ၂၉ ရက်တွင် ၁၀၀၀၅၅၅ ဦးအထိရှိကြောင်း သိရသည်။
 ရောဂါကူးစက်မှုဖြစ်ပွားမှုကြောင့် သေဆုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံမှာ အမေရိကန်ဖြစ်ပြီး သေဆုံးသူအရေအတွက် စုစုပေါင်း ၂၀၅၀၃၁ ဦးဖြစ်ကာ ဘရာဇီးနိုင်ငံမှာ သေဆုံးသူ ၁၄၂၅၅၅ ဦးဖြင့် ဒုတိယအမြင့်ဆုံးဖြစ်လျက်ရှိသည်။ အိန္ဒိယနိုင်ငံတွင် သေဆုံးသူ အရေအတွက်စုစုပေါင်း ၉၅၅၄၂ ဦးဖြင့် တတိယနေရာတွင် ရှိနေသည်။
 ကိုဗစ်- ၁၉ကြောင့် သေဆုံးမှုပမာဏသည် ၁၉၆၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် ဟောင်ကောင် တုပ်ကွေးရောဂါ

ဖြစ်ပွားမှုတွင် သေဆုံးခဲ့သည့် ပမာဏကို အမိလိုက်လာကြောင်း အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဗဟိုဌာနက ပြောကြားခဲ့သည်။ ၁၉၅၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် တုပ်ကွေးရောဂါကူးစက်မှုဖြစ်ပွားမှုတွင် သေဆုံးသူ အရေအတွက် ၁ ဒသမ ၁ သန်းအထိ ရှိခဲ့သည်။
 ၂၀ ရာစုအတွင်း သေဆုံးမှုအများဆုံး တုပ်ကွေးရောဂါ ဖြစ်သည့် စပိန်တုပ်ကွေးရောဂါ ကူးစက်မှုဖြစ်ပွားမှုတွင် သေဆုံးသူအရေအတွက် သန်း ၅၀ အထိ ရှိခဲ့ကြောင်း သိရသည်။
 ယခုလက်ရှိ ရင်ဆိုင်နေရသည့် ကိုဗစ် - ၁၉ ရောဂါ ကျရောက်မှုတွင် ကမ္ဘာတစ်ဝန်းရှိ ပြည်သူတစ်သန်းအထိ သေဆုံးနိုင်သောကြောင့် အရေးပေါ်အစီအမံများ ပိုမိုချမှတ် ဆောင်ရွက်ရန်လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတိပေးထားသည်။
 ဆင်ဟွာ

အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ် - ၁၉ ထပ်မံ ကူးစက်ခံရသူ ၄၀၀၀ ကျော်အထိရှိ

ဂျပန်စက်တင်ဘာ ၂၉
 အင်ဒိုနီးရှားနိုင်ငံတွင် စက်တင်ဘာ ၂၈ ရက်က ကိုဗစ်- ၁၉ ထပ်မံ ကူးစက်ခံရသူ ၄၀၀၂ ဦးအထိ တိုးလာခဲ့ရာ တစ်နိုင်ငံလုံး ရောဂါကူးစက်ခံရသူအရေအတွက် စုစုပေါင်း ၂၈၂၇၄ ဦးအထိ ဖြစ်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ရောဂါကြောင့် ထပ်မံသေဆုံးသူ ၁၂၈ ဦးရှိရာ သေဆုံးသူအရေအတွက် စုစုပေါင်း ၁၀၆၁၀ ဦးအထိ ရှိလာခဲ့သည်။
 ကျန်းမာရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ ရောဂါပျောက်ကင်းပြီး ဆေးရုံမှ ပြန်ဆင်းလာသူ ၃၅၆၇ ဦးရှိရာ တစ်နိုင်ငံလုံး ရောဂါပျောက်ကင်းသူ အရေအတွက် စုစုပေါင်း ၂၀၄၃၇ ဦးရှိပြီဖြစ်သည်။
 အင်ဒိုနီးရှား နိုင်ငံတစ်ဝန်းရှိ ပြည်နယ်ပေါင်း ၃၄ ခုလုံးတွင် ကိုဗစ်- ၁၉ ကူးစက် ဖြန့်ကျက် ရှိသည်။ ပြီးခဲ့သည့် တစ်ရက်အတွင်း မြို့တော်ဂျပန်တက္ကသိုလ် ရောဂါကူးစက်ခံရသူ ၁၂၃၈ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး အနောက်ဂျပန်တွင် ၃၁၆ ဦး၊ အရှေ့ဂျပန်တွင် ၂၇၆ ဦး၊ အလယ်ဂျပန်တွင် ၂၇၅ ဦးနှင့် အနောက်စုများတွင် ၂၅၄ ဦး အထိ ရောဂါကူးစက်ခံခဲ့ရသည်။ ပါပူအာပြည်နယ်တွင်မူ ရောဂါထပ်မံကူးစက်ခံရသူ ပေါ်ထွက်ခြင်း မရှိသေးကြောင်း သိရသည်။
 ဆင်ဟွာ

တရုတ်နိုင်ငံတွင် မသန်စွမ်းသည့် အမျိုးသမီးပေါင်း ၂ ဒသမ ၅၅ သန်းအထိကို ဆင်းရဲတွင်းမှ ဆွဲထုတ်နိုင်ခဲ့

ပေကျင်း စက်တင်ဘာ ၂၉
 တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကိုယ်ကာယပိုင်းဆိုင်ရာ မသန်စွမ်းသည့် အမျိုးသမီးပေါင်း ၂ ဒသမ ၅၅ သန်းကို ဆင်းရဲနွမ်းပါးမှုမှ ဆွဲထုတ်နိုင်ရန် အကူအညီပေးနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ မသန်စွမ်းသူများ ဖက်ဒရေးရှင်းက စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
 ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် မသန်စွမ်းဖြစ်နေသည့် အမျိုးသမီးပေါင်း ၁၀ ဒသမ ၅ သန်းတို့မှာ နေထိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကူညီထောက်ပံ့မှုများ လက်ခံရရှိခဲ့ကြောင်း အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ လျူရှီမင်က ပြောသည်။
 နိုင်ငံအတွင်း အလုပ်လုပ်ကိုင်သည့်အရွယ်ရှိနေပြီဖြစ်သည့် မသန်စွမ်းသူ အမျိုးသမီး ၅ ဒသမ ၉ သန်းအနက် ၁ ဒသမ ၉၅ သန်းခန့်ကို လုပ်ငန်းခွင်ဆိုင်ရာ သင်ကြားလေ့ကျင့်မှု ပေးနိုင်ခဲ့ပြီး အမျိုးသမီးပေါင်း ၂ ဒသမ ၅၄ သန်းမှာ အလုပ်အကိုင်ရရှိခဲ့ကြောင်း လျူက ပြောသည်။
 လူမှုအဖွဲ့အစည်းအတွင်းရှိ ကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက်နေကြသည့် တရုတ်နိုင်ငံ မသန်စွမ်းသူများ ဖက်ဒရေးရှင်းအဖွဲ့မှ ကိုယ်စားလှယ် ၂၀ ခန့် တို့သည် ၎င်းတို့၏ လူမှုဘဝဖြတ်သန်းမှုနှင့် လုပ်ငန်းခွင်အကြောင်း အရာများကို စာတမ်းပတ်ပွဲတွင် မျှဝေရန် ဖိတ်ကြားခြင်းခံခဲ့ရကြောင်း သိရသည်။
 ဆင်ဟွာ



၂၀၁၈ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၌ တရုတ် မသန်စွမ်းသူများ ဖက်ဒရေးရှင်းဥက္ကဋ္ဌ ကျန်ဟိုင်ဒီက ၎င်းရရှိခဲ့သည့် လက်ဆောင်ကို ပြသနေစဉ်။

ရုရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၈၂၃၂ ဦး တွေ့ရှိ

မော်စကို စက်တင်ဘာ ၂၉
 ရုရှားနိုင်ငံတွင် စက်တင်ဘာ ၂၈ ရက်က ကိုဗစ် - ၁၉ ထပ်မံကူးစက်ခံရသူ အရေအတွက် ၈၂၃၂ ဦး တွေ့ရှိခဲ့ရာ တစ်နိုင်ငံလုံး ရောဂါကူးစက်ခံရသူ အရေအတွက်စုစုပေါင်း ၁၁၆၇၈၀၅ ဦးအထိ ဖြစ်လာခဲ့ကြောင်း ရုရှားနိုင်ငံ ကိုဗစ်- ၁၉ တုံ့ပြန်ဆောင်ရွက်ရေးစင်တာက ဖော်ပြသည်။
 နွေရာသီအားလပ်ရက်များအတွင်း ကြီးမားသည့် လူစုလူဝေးပြုလုပ်ခြင်းနှင့် ရောဂါထိန်းချုပ်ရေး ဆိုင်ရာ ကန့်သတ်ချက်အများအပြားကို ဖယ်ရှားလိုက်ပြီးနောက် ရုရှားနိုင်ငံ၏ ကိုဗစ် - ၁၉ ကူးစက်

ခံရသူအရေအတွက် မြန်မြန်ဆန်ဆန် မြင့်တက်လာခဲ့သည်။
 မြို့တော် မော်စကို၌ စက်တင်ဘာ ၂၈ ရက်တွင် ကိုဗစ် - ၁၉ ထပ်မံကူးစက်ခံရသူ ၂၃၀၀ ရှိခဲ့သည်။ ရောဂါကြောင့်သေဆုံးသူ ၁၆၀ ထပ်မံတိုးလာခဲ့ပြီးနောက်တွင် တစ်နိုင်ငံလုံး သေဆုံးသူ အရေအတွက်စုစုပေါင်း ၂၀၅၄၅ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း ကိုဗစ် - ၁၉ တုံ့ပြန်ဆောင်ရွက်ရေး စင်တာက ပြောကြားခဲ့သည်။
 အေအက်ဖ်ပီ

ယီမင်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အသစ်ပြုပြင်မွမ်းမံထားသည့် အမျိုးသားပြတိုက် ပြိုကျပျက်စီး

ဆာနား စက်တင်ဘာ ၂၉
 ယီမင်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တာအက်စ်မြို့ရှိ အသစ်ပြုပြင်မွမ်းမံထားသည့် အမျိုးသားပြတိုက်၏ အစိတ်အပိုင်းများ ပြိုကျပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
 အဆိုပါအမျိုးသားပြတိုက် ပြိုကျပျက်စီးမှုသည် နှစ်ပေါင်းများစွာ ကြာအောင် ပြည်တွင်းစစ်ဖြစ်ပွားပြီးနောက် ယီမင်၏ နိုင်ငံ့ယဉ်ကျေးမှု အမွေအနှစ် ထပ်မံပျက်စီးဆုံးရှုံးမှုတစ်ခုဖြစ်သည်။ အော်တိုမန် နန်းတော်တစ်ခုအဖြစ် တည်ထောင်ခဲ့ပြီး ယီမင်၏ နောက်ဆုံးဘုရင် စံမြန်းနေထိုင်ခဲ့သည့် အဆိုပါအဆောက်အအုံသည် ၁၉၆၇ ခုနှစ်တွင် ပြတိုက်တစ်ခုဖြစ်လာခဲ့သည်။ သို့ရာတွင် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အဆောက်အအုံ၏ အစိတ်အပိုင်းများ မကြာခဏပျက်စီးမှု ဖြစ်ပေါ်

ခဲ့သည်။
 သမိုင်းဝင်ပြတိုက်ကို ၂၀၁၉ ခုနှစ်တွင် ပြန်လည်မွမ်းမံပြင်ဆင်မှု ပြုလုပ်ခဲ့သော်လည်း မကြာသေးမီက ဖြစ်ပွားသည့် မိုးအကြီးအကျယ် ရွာသွန်းမှုနှင့် ရေကြီးမှုများကြောင့် ပြီးခဲ့သည့် ရက်သတ္တပတ်က ပြတိုက်ဝင်ပေါက် ပျက်စီးခဲ့ကာ ပြတိုက်၏ အရှေ့မျက်နှာစာနှင့် ပြတိုက်အတွင်းပိုင်းရှိ အခန်းများ ပျက်စီးခဲ့သည်။
 မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ပြတိုက်၏ ပင်မ ဝင်ပေါက်များအနက် တစ်ခုမှာလည်း ပြိုကျပျက်စီးသွားခဲ့ပြီး မိုးသည်း ထန်စွာရွာသွန်းမှုသည် ယီမင်၏ ယဉ်ကျေးမှုနှင့် သမိုင်းဝင်အမွေအနှစ် များကို ခြိမ်းခြောက်လာလျက်ရှိကြောင်း သိရသည်။
 အေအက်ဖ်ပီ



မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြိုကျပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် အမျိုးသားပြတိုက်။

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၂၉-၉-၂၀၂၀) ရက်နေ့၊ နေ့လယ် (၃:၀၀)နာရီ

၁။ (၂၇-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၈-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း တွေ့ရှိခဲ့သည့် ဓာတ်ခွဲအတည်ပြုလူနာ (၈၉၆) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

စဉ်	တိုင်းဒေသကြီး/ ပြည်ထောင်စုနယ်မြေ နေပြည်တော်	မြို့နယ်	အတည်ပြု လူနာ (ဦးရေ)
၁	ရန်ကုန်တိုင်းဒေသကြီး	မင်္ဂလာဒုံမြို့နယ်	၇၈
		ကမာရွတ်မြို့နယ်	၅၁
		ဒေါင့်မြို့နယ်	၃၉
		လှိုင်မြို့နယ်	၃၈
		မြောက်ဥက္ကလာပမြို့နယ်	၃၅
		ပန်းဘဲတန်းမြို့နယ်	၃၄
		လမ်းမတော်မြို့နယ်	၃၀
		ရွှေပြည်သာမြို့နယ်	၃၀
		စမ်းချောင်းမြို့နယ်	၃၀
		သန်လျင်မြို့နယ်	၂၈
		လှိုင်သာယာမြို့နယ်	၂၇
		ဒလမြို့နယ်	၂၆
		ကြည့်မြင်တိုင်မြို့နယ်	၂၅
		တာမွေမြို့နယ်	၂၅
		ရန်ကင်းမြို့နယ်	၂၀
		တောင်ဥက္ကလာပမြို့နယ်	၁၈
		မရမ်းကုန်းမြို့နယ်	၁၆
		မင်္ဂလာတောင်ညွန့်မြို့နယ်	၁၃
		မှော်ဘီမြို့နယ်	၁၃
		သယ်ခင်းမြို့နယ်	၁၂
		အလုံမြို့နယ်	၁၁
		ဒဂုံဆိပ်ကမ်းမြို့နယ်	၁၁
		အင်းစိန်မြို့နယ်	၉
		ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်	၉
		ပုဇွန်တောင်မြို့နယ်	၈
		သာကေတမြို့နယ်	၈
		ဒဂုံမြို့နယ်	၈
		စိုလ်တထောင်မြို့နယ်	၈
		ဗဟန်းမြို့နယ်	၇
		ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်	၇
		လသာမြို့နယ်	၆

၂	ရခိုင်ပြည်နယ်	ခရမ်းမြို့နယ်	၆		
		ထန်းတပင်မြို့နယ်	၅		
		ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်	၄		
		ဆိပ်ကြီးခရိုင်တိုမြို့နယ်	၃		
		သုံးဂွမြို့နယ်	၃		
		ကျောက်တံတားမြို့နယ်	၂		
		တုံတေးမြို့နယ်	၁		
		စုစုပေါင်း		၇၀၄	
		၃	ဧရာဝတီတိုင်းဒေသကြီး	စစ်တွေမြို့နယ်	၁၄
				ကျောက်ဖြူမြို့နယ်	၁၁
ကျောက်တော်မြို့နယ်	၁၁				
မောင်တော်မြို့နယ်	၃				
ပေါက်တော်မြို့နယ်*	၃				
မြောက်ဦးမြို့နယ်	၂				
ဘူးသီးတောင်မြို့နယ်	၂				
စုစုပေါင်း				၄၆	
၄	မန္တလေးတိုင်းဒေသကြီး			ဖျာပုံမြို့နယ်	၁၃
				ပန်းတနင်္သာမြို့နယ်	၄
		ဒေးဒရ်မြို့နယ်	၄		
		မအူပင်မြို့နယ်	၃		
		အိမ်မဲမြို့နယ်	၂		
		ခနုမြို့မြို့နယ်	၂		
		ကျိုပျော်မြို့နယ်**	၁		
		စုစုပေါင်း		၂၉	
		၅	ပဲခူးတိုင်းဒေသကြီး	မလှိုင်မြို့နယ်	၆
				ရမည်းသင်းမြို့နယ်	၄
အမရပူမြို့နယ်	၂				
ပြည်ကြီးတံခွန်မြို့နယ်	၂				
မဟာအောင်မြေမြို့နယ်	၁				
အောင်မြေသာစံမြို့နယ်	၁				
မြင်ဦးလွင်မြို့နယ်	၁				
စုစုပေါင်း				၁၇	
၆	ပဲခူးတိုင်းဒေသကြီး			ပဲခူးမြို့နယ်	၂၄
				မင်းလှမြို့နယ်	၇
		ဒိုက်ဦးမြို့နယ်	၅		
		သဲကုန်းမြို့နယ်	၄		
		နတ်တလင်းမြို့နယ်	၃		
		ဖြူးမြို့နယ်	၃		
		စီးကုန်းမြို့နယ်	၃		
		ကဝမြို့နယ်	၂		
		ကျောက်တံခါး	၂		
		စုစုပေါင်း		၅၈	

၆	မွန်ပြည်နယ်	သာယာဝတီမြို့နယ်	၂
		ပြည်မြို့နယ်	၂
		အုတ်ဖိုမြို့နယ်	၁
		တောင်ငူမြို့နယ်	၁
		သနပ်ပင်မြို့နယ်	၁
စုစုပေါင်း		၆၀	
၆	မွန်ပြည်နယ်	မော်လမြိုင်မြို့နယ်	၆
		ကျိုက်တုံမြို့နယ်	၂
		မုဒုံမြို့နယ်	၂
		ရော်မြို့နယ်	၁
		စုစုပေါင်း	
၇	ပြည်ထောင်စုနယ်မြေ နေပြည်တော်	ဓမ္မသီရိမြို့နယ်	၆
		ပျဉ်းမနားမြို့နယ်	၁
		ဒက္ခိဏသီရိမြို့နယ်	၁
		စုစုပေါင်း	
၈	ကရင်ပြည်နယ်	မြဝတီမြို့နယ်	၂
စုစုပေါင်း		၂	
၉	မကွေးတိုင်းဒေသကြီး	မင်းလှမြို့နယ်	၁
		မြို့သစ်မြို့နယ်	၁
		ရေနံချောင်းမြို့နယ်	၁
		စုစုပေါင်း	
၁၀	ချင်းပြည်နယ်	မင်းတပ်မြို့နယ်	၁၆
စုစုပေါင်း		၁၆	
(၂၇-၉-၂၀၂၀) ရက်နေ့အတွက် ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း			၈၉၆

* ပေါက်တော်မြို့နယ်မှ (၂) ဦးသည် ရန်ကုန်မြို့တွင် ဆေးကုသမှု ခံယူ လျက်ရှိသူများ ဖြစ်ပါသည်။

** ကျိုပျော်မြို့နယ်မှ (၁) ဦးသည် ရန်ကုန်မြို့တွင် အသွားအလာကန့်သတ် ထားရှိသူဖြစ်ပါသည်။

မှတ်ချက်။ (၂၈-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအချိန်တွင် ထုတ်ပြန် ကြေညာခဲ့သော (၂၈-၉-၂၀၂၀) ရက်နေ့တွင် တွေ့ရှိခဲ့သည့် ဓာတ်ခွဲ အတည်ပြုလူနာသစ်စုစုပေါင်း (၈၉၇) ဦး၏ ဓာတ်ခွဲနမူနာများ အနက် တစ်ခုသည် ဒုတိယအကြိမ် ထပ်မံစစ်ဆေးသည့် ဓာတ်ခွဲနမူနာ ဖြစ်သဖြင့် (၂၈-၉-၂၀၂၀) ရက်နေ့၏ ဓာတ်ခွဲအတည်ပြုလူနာသစ်မှာ (၈၉၆) ဦးသာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (၂၈-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၁,၁၆၃) ဦး ရှိပါသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသည့် သံဃာတော်များအား ကုသနိုင်ရန်အတွက် ပဟန်းအဘိဓမ္မ ရတနာယရ အဘိဓမ္မာ ဓမ္မဗိမာန်တော်ကြီးကို ပြင်ဆင်နေ

ရန်ကုန် စက်တင်ဘာ ၂၉

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထား ရသည့် သံဃာတော်အပါး ၃၀၀ ခန့် ထားရှိကုသနိုင်ရန်အတွက် ရန်ကုန်မြို့ ဗဟန်း (၃) လမ်းထိပ်ရှိ အဘိဓမ္မာ ပြန့်ပွားရေးအသင်း ရတနာယရ ဗိမာန်တော်ကြီး ငါးထပ်ခွဲအဆောက် အအုံကို တာဝန်ယူပြင်ဆင်နေကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း (MCEF) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဗဟန်း (၃) လမ်းထိပ် အဘိဓမ္မာ ပြန့်ပွားရေးအသင်းရတနာယရ ဗိမာန် တော်ကြီး ငါးထပ်ခွဲအဆောက်အအုံ မှာ စက်တင်ဘာ ၃၀ ရက်မှာ စတင် ထားမှာပါ။ သံဃာအပါး ၃၀၀ လောက် အထိ ထားဖို့ပြင်ဆင်မှာပါ။ စထားထား ချင်း ဘယ်နုပါးဖြစ်မလဲ မသိသေးပါ ဘူး” ဟု MCEF အထွေထွေအတွင်း ရေးမှူး ဦးမျိုးမြင့်က ပြောသည်။

ရတနာယရ ဗိမာန်တော်ကြီး ငါးထပ်ခွဲအဆောက်အအုံတွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ခံထားရသည့် သံဃာအပါး ၃၀၀ ခန့် ထားရှိကုသ



ပေးနိုင်ရေးအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြိုးမင်းသိန်းနှင့် တာဝန်ရှိသူများ ပါမောက္ခဒေါက်တာ ဇော်ဝေစိုးနှင့် မြန်မာနိုင်ငံဆောက်လုပ် ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးရှိန်ဝင်း (အဘိဓမ္မာ ပြန့်ပွားရေးအသင်းဥက္ကဋ္ဌ) ရွှေပါရမီ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ) တို့က စက်တင် ဘာ ၂၈ ရက်က သွားရောက်စစ်ဆေး ခဲ့ကြောင်း သိရသည်။

“ရောဂါကူးစက်ခံရတဲ့ သံဃာ တော်တွေပဲ ထားရှိမှာပါ။ ဗဟန်း မြို့နယ်ဆိုတာ သံဃာတော်အများဆုံး အထွေထွေ လိုအပ်ချက်များကို တည်ရှိရာနေရာလည်းဖြစ်လို့ကြိုတင် ကာကွယ်ပြင်ဆင်တဲ့ သဘောပါ။ အခုဆို သံဃာတော်တွေလည်း ရောဂါကူးစက်လာနေပြီ”ဟု ဦးမျိုးမြင့် က ပြောသည်။

ထို့အပြင် အဆိုပါ ပိုးတွေ့ သံဃာတော်အပါး ၃၀၀ ခန့် အတွက် ဆွမ်းအစရှိသော ပစ္စည်းလေးပါးနှင့် အထွေထွေ လိုအပ်ချက်များကို မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းက တာဝန်ယူ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရ သည်။

အာကာဖိုး

သတင်းသမားများအတွက် နည်းပညာလုံခြုံရေးဆိုင်ရာ အွန်လိုင်းသင်တန်း အခမဲ့ပို့ချ

ရန်ကုန် စက်တင်ဘာ ၂၉

သတင်းသမားများအနေဖြင့် နည်းပညာဆိုင်ရာ သတင်းများရေးသားရာတွင် အထောက်အကူဖြစ်စေရန်အတွက် နည်းပညာလုံခြုံရေးဆိုင်ရာ အွန်လိုင်း သင်တန်းကို မြန်မာနိုင်ငံသတင်းအချက်အလက် လုံခြုံရေးအသင်းနှင့် Wave Money တို့ ပူးပေါင်းကာ အခမဲ့ စီစဉ်ပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို Zoom Application အသုံးပြု၍ ယနေ့နံနက် ၉ နာရီခွဲမှ စတင်ပို့ချခဲ့ပြီး သတင်းအချက်အလက်လုံခြုံရေး၊ ဒေတာလုံခြုံ ရေး၊ ဒစ်ဂျစ်တယ်ငွေကြေးစနစ်၊ မိုဘိုင်းဖုန်းဆိုင်ရာ လုံခြုံရေးအပါအဝင် ဆိုက်ဘာ လုံခြုံရေးချိုးဖောက်ခံရနိုင်မှု လေ့လာဆန်းစစ်ခြင်း အကြောင်း အရာများကို Wave Money ၏ နည်းပညာအရာရှိချုပ် ဦးထင်လှိုင်နှင့် မြန်မာနိုင်ငံသတင်း အချက်အလက်လုံခြုံရေးအသင်း ပူးတွဲတည်ထောင်သူ ဦး Mike ဘုန်းမြင့်တို့က ပို့ချခဲ့ကြောင်း သိရသည်။


“ဒစ်ဂျစ်တယ် အသုံးပြုမှုတွေဟာ တစ်နေ့တစ်နေ့ များပြားလာပြီး လူတိုင်းရဲ့ နေ့စဉ်ဘဝမှာ ကင်းကွာလို့မရတဲ့ အခန်းကဏ္ဍတစ်ခုမှာ ပါဝင် လာတယ်ဆိုတာ အကုန်လုံးသိကြပါတယ်။ ဒါပေမယ့် အားလုံးလက်လှမ်း မီအောင် အသုံးချတတ်ဖို့လည်းလိုအပ်သလို တစ်ဖက်မှာလည်း ကျွမ်းကျင် လိမ္မာစွာအသုံးချတတ်ဖို့ အရေးကြီးလှပါတယ်” ဟု Wave Money ၏ နည်းပညာအရာရှိချုပ် ဦးထင်လှိုင်က ပြောကြားသည်။

ယနေ့ ပို့ချခဲ့သော နည်းပညာလုံခြုံရေးဆိုင်ရာအွန်လိုင်းသင်တန်းသို့ ရန်ကုန်နှင့် မန္တလေးအခြေစိုက် သတင်းသမား ၃၀ ကျော် ပါဝင်တက်ရောက် ခဲ့ကြောင်း သိရသည်။

ထင်ပေါင်း (ကမာရွတ်)



၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ



ဗုဒ္ဓဟူး၊ စက်တင်ဘာ ၃၀၊ ၂၀၂၀

အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည်

- မဲစာရင်းတွင် မိမိအမည်ပါရှိမှသာ မဲပေးခွင့်ရရှိနိုင်မည်။
- ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရန်အတွက် အိမ်ထောင်စုတစ်ခုလျှင် အနည်းဆုံးတစ်ဦး မပျက်မကွက် လာရောက်ကြည့်ရှုစစ်ဆေးခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်သွားကြရန်။
- မဲပေးခွင့်မဆုံးရှုံးစေရန် ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းများ ဆောင်ရွက်ကြရန်။

ရွေးကောက်ပွဲ ကျင်းပရန်



လိုတော့သည်။



မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်ပါ မပါ အွန်လိုင်းကတစ်ဆင့် စစ်ဆေးပါ



၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မကြာမီကျင်းပတော့မည် ဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ ၁ ရက်နေ့ တွင် ဒုတိယအကြိမ် ကပ်ထားကြေညာမည် ဖြစ်ပါသည်။ ယခုတစ်ကြိမ်သည် မဲစာရင်းစစ်ဆေးရန် နောက်ဆုံး အခွင့်အရေး ဖြစ်သည့်အတွက် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ရန်နှင့် အချက်အလက်များ မှားယွင်းမှု မရှိစေရန် ကြည့်ရှုစစ်ဆေးခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးလိုပါသည်။ မိမိ၏အမည်ကို အောက်တိုဘာလ ၁ ရက် နေ့မှ စတင်၍ အွန်လိုင်းမှတစ်ဆင့် ကြည့်ရှုစစ်ဆေးနိုင်မည်ဖြစ်ပါသည်။ ကြည့်ရှုစစ်ဆေးသူဦးရေ များပြားနိုင်သည့် အတွက် အဆင်မပြေမှုများ ဖြစ်ပေါ်ပါက နောက်တစ်ကြိမ် ထပ်မံကြိုးစားပေးရန် မေတ္တာရပ်ခံလိုပါသည်။ အွန်လိုင်းမှတစ်ဆင့် မိမိ၏အမည်ကို စစ်ဆေးနိုင်ရန် ကျေးဇူးပြု၍ အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်ပါ။

အဆင့် (၁) - သင်၏ computer သို့မဟုတ် mobile phone ၏ browser တွင်

<https://findyourpollingstation.uec.gov.mm> လိပ်စာကိုရိုက်ထည့်ပါ။ သို့မဟုတ် အောက်ပါ QR Code ကို Scan ဖတ်ပါ။



အဆင့် (၂) - ဝက်ဘ်ဆိုက် သို့ရောက်ရှိပါက “စတင်မည်” ကိုနှိပ်ပါ။ ဒုတိယစာမျက်နှာသို့ရောက်ရှိပါက သင်၏ တိုင်းဒေသကြီး/ပြည်နယ်နှင့် မြို့နယ်အမည်တို့ကို ရွေးချယ်ပါ။ ထို့နောက် သင်၏အချက်အလက်များ ကို ယူနီကုဒ်ဖောင့် အသုံးပြု၍ ဖြည့်သွင်းပါ။ * ပြသထားသော နေရာများတွင် မဖြစ်မနေ ထည့်သွင်းရမည်။ မှတ်ပုံတင်နံပါတ်ဖြစ်စေ၊ မွေးသက္ကရာဇ်ဖြစ်စေ တစ်ခုခုကို ဖြည့်သွင်းရပါမည်။

အဆင့် (၃) - ထို့နောက် “ရှာမည်” ကိုနှိပ်ပါ။

အကယ်၍ မဲဆန္ဒရှင်စာရင်းတွင် မိမိအမည် မပါဝင်ပါက သို့မဟုတ် ကိုယ်ရေးအချက်အလက်များ မှားယွင်းနေပါက ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ သွားရောက်၍ လိုအပ်သည့်ပုံစံများ တောင်းယူဖြည့်စွက်ပါ။ ကြည့်ရှုစစ်ဆေးရန် အသေးစိတ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အင်တာနက်စာမျက်နှာ - <https://uec.gov.mm> နှင့် Facebook စာမျက်နှာ - <https://www.facebook.com/uecmyanmar> တို့တွင်လည်း လေ့လာနိုင်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများသို့ အထူးအစီအစဉ် အသိပေးတင်ပြချက်

၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်များ၏ တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ဖြည့်စွက်မှုများအရ ထပ်မံစစ်ပြုထားသည့် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ၁-၁၀-၂၀၂၀ ရက်နေ့မှ ၁၄-၁၀-၂၀၂၀ ရက်နေ့အထိ နောက်ဆုံးအကြိမ် (နောက်ဆုံးအကြိမ်) အဖြစ် ၁၄ ရက်ကြာ ထပ်မံကပ်ထားကြေညာမည်ဖြစ်ကြောင်း ကြေညာ ထားရှိပြီး ဖြစ်ပါသည်။

၂။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၄၅) မြို့နယ်တွင် ကိုကိုးကျွန်းမြို့နယ်မှအပ ကျန် (၄၄) မြို့နယ်သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များ အရ Stay at Home အစီအစဉ်တွင် အကျုံးဝင်သောမြို့နယ်များတွင် ပါဝင်လျက်ရှိပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုမစ်-၁၉ ရောဂါဖြစ်ပွားမှုမှာလည်း မြင့်တက်လျက်ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ရောဂါကူးစက်မှု ထိန်းချုပ်နိုင်စေရေး ပြည်သူများ အား နေအိမ်တွင်သာ နေထိုင်စေရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်နှင့် အရေးကြီးကိစ္စရပ် များမှအပ အကြောင်းတစ်စုံတစ်ရာမရှိဘဲ နေအိမ်မှထွက်ခွာသွားလာမှုများအား တားမြစ် ကန့်သတ်ထားသည့်ကာလလည်း ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ အချိန်ကာလ/နေရာဒေသအလိုက် ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် အခက်အခဲရှိသော မဲဆန္ဒရှင်များ အတွက် ၄-၉-၂၀၂၀ ရက်နေ့အထိ ပြုစုထားသော မဲဆန္ဒရှင်စာရင်းများကို ထည့်သွင်းထား သည့် Web Application ဖြစ်သော findyourpollingstation.uec.gov.mm တွင် မဲစာရင်းကို ဝင်ရောက်ကြည့်ရှုစစ်ဆေးနိုင်ကြောင်းနှင့် Mobile Application ဖြစ်သည့် [findyourpolling station.apk](https://findyourpollingstation.apk) ကို Google Play Store တွင် Download ရယူပြီး မိမိတို့၏အမည် မဲစာရင်းတွင် ပါ/မပါ စစ်ဆေးနိုင်ရန်ကိုလည်း စီစဉ်ဆောင်ရွက်ပေးထားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားရှိပြီးဖြစ်ပါသည်။

၄။ သို့ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုရာတွင် အခက်အခဲများရှိနိုင်သဖြင့် ၂၆-၉-၂၀၂၀ ရက်နေ့အထိ ပြုစု ထားသော မဲဆန္ဒရှင်စာရင်းများကို ထည့်သွင်းထားသည့် Web Application ဖြစ်သော <http://bit.ly/yan-gon-voters> တွင် မဲစာရင်းကို ဝင်ရောက်ကြည့်ရှုစစ်ဆေးနိုင်ရန် ရန်ကုန် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အထူးအစီအစဉ်တစ်ရပ်အဖြစ် စီစဉ် ဆောင်ရွက်ပေးထားမည်ဖြစ်ပါသည်။

၅။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲဆန္ဒရှင် စာရင်းတွင် အမည်မပါဝင်ခြင်း၊ အချက်အလက်များ ပြင်ဆင်လိုခြင်းနှင့် ကန့်ကွက်လိုခြင်းများ ရှိပါက အောက်ပါနည်းလမ်းများဖြင့် ဆက်သွယ်လျှောက်ထား အကူအညီရယူနိုင်ကြမည် ဖြစ်ပါသည်-

- (က) Web Application တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ဆက်သွယ်ဆောင်ရွက်ရမည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုများမှ တာဝန်ရှိသူ (၂) ဦး၏ တယ်လီဖုန်းအမှတ်များအား ဖော်ပြပေးထားမည် ဖြစ်ပြီး အဆိုပါပုဂ္ဂိုလ်များ၏ အကူအညီကိုရယူ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
- (ခ) လူကိုယ်တိုင်သွားရောက် လျှောက်ထားရန် အခက်အခဲရှိသော မဲဆန္ဒရှင် များအတွက် လျှောက်ထားရမည့် ပုံစံများရယူနိုင်ရန် Web Application တွင် ဖော်ပြထားရှိပေးမည်ဖြစ်ပြီး ဓာတ်ပုံရိုက်ကူး၍ တင်ပြလျှောက်ထား နိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားမည် ဖြစ်ပါသည်။
- (ဂ) သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများတွင်လည်း လူကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စား လှူအပ် ခံရသူ သို့မဟုတ် ရပ်ကွက်နေ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦး၏ အကူအညီဖြင့် သော်လည်းကောင်း လာရောက်လျှောက်ထားဆောင်ရွက်နိုင်ရန် စီစဉ် ဆောင်ရွက်ပေးထားမည်ဖြစ်ပါသည်။

၆။ Web Application အသုံးပြု၍ မဲစာရင်းရှာဖွေခြင်းနှင့် ပုံစံများ လျှောက်ထားရန် ဆက်သွယ်ဆောင်ရွက်ရမည့် ရှင်းလင်းချက်များအား Web Application နှင့် Facebook စာမျက်နှာတို့တွင် ရှင်းလင်းတင်ပြပေးထားမည်ဖြစ်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈ (ဃ) အရ ဆန္ဒမဲပေးခြင်း ပျက်ပြား စေရန်ဖြစ်စေ၊ ရွေးကောက်ပွဲပျက်ပြားစေရန်ဖြစ်စေ စည်းဝေးဟောပြောခြင်း၊ လှုံ့ဆော်ခြင်း၊ ရေးသားခြင်း၊ ဖြန့်ချိခြင်း၊ ပုံစာများ အသုံးပြုခြင်း သို့မဟုတ် အခြားနည်းဖြင့် အားထုတ် ကြိုးပမ်းခြင်းမပြုရ။ ကျူးလွန်ပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံ ရနိုင်သည်။



ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် စက်တင်ဘာ ၂၉

ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခမ်အင်ထန်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။ အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ -



အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်ကတော့ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခမ်အင်ထန်းဖြစ်ပါတယ်။ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီကို အင်္ဂလိပ်လို Zo National Region Development Party လို့ ခေါ်ပါတယ်။ အတိုကောက် Zo Party လို့လည်း ခေါ်ကြပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ လူမျိုးနွယ်စု (၁၃၅)မျိုး ပါဝင်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းစတဲ့ တိုင်းရင်းသားလူမျိုး (၈)မျိုးတို့နှင့် ဖွဲ့စည်းနေထိုင်တာ အားလုံးသိကြပြီးဖြစ်ပါတယ်။

ကျွန်တော်တို့ဇိုလူမျိုးနွယ်စုဟာ လူမျိုးနွယ်စု(၅၃) ခု နှင့် ဖွဲ့စည်းထားတဲ့ ချင်း အုပ်စုမှာပါဝင်ပါတယ်။ ဇိုဆိုတဲ့ အခေါ်အဝေါ်ဟာ လူပုဂ္ဂိုလ်အမည်ဖြစ်ပြီး ချင်းလူမျိုးအားလုံးဟာ အဆိုပါ Pu Zo လို့ခေါ်တဲ့ပုဂ္ဂိုလ်မဆင်းသက်လာတယ်လို့ အဆိုရှိပါတယ်။ ကျန်တဲ့ချင်းလူမျိုးနွယ်စု အမည်များဟာ နေရာဒေသ အမည်များဖြစ်တယ်လို့ လေ့လာမှတ်သားရပါတယ်။

ကျွန်တော်တို့ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီရဲ့ အဓိကဆောင်ပုဒ်ကတော့ မျိုးချစ်ဝါဒမှ ပြည်ချစ်ဝါဒသို့ဆိုတဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အုပ်ချုပ်ရေးစနစ်နှင့် နိုင်ငံရေးဝါဒ ဘယ်လောက်ပဲများများ အကြမ်းအားဖြင့် (၂)မျိုးပဲ ရှိပါတယ်။ ပထမအုပ်စုကတော့ လူကိုအခြေခံတဲ့ မျိုးချစ်ဝါဒနှင့် ဒုတိယအုပ်စုကတော့ ပိုင်နက်မြေ (သို့မဟုတ်) ဒေသကို အခြေခံတဲ့ ပြည်ချစ်ဝါဒတို့ပဲ ဖြစ်ပါတယ်။

မျိုးချစ်ဝါဒကို အင်္ဂလိပ်လို Nationalism နှင့် ပြည်ချစ်ဝါဒကို Patriotism လို့ ခေါ်ပါတယ်။

မျိုးချစ်ဝါဒရဲ့ သဘောတရားကို နာမည်ကျော် သိပ္ပံပညာရှင်အတွေးအခေါ်ပညာရှင်ကြီးဖြစ်တဲ့ Albert Einstein က အခုလို အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

Nationalism is an infantile disease. It is the measles of mankind. အဓိပ္ပာယ်ကတော့ မျိုးချစ်ဝါဒဟာ လူဘောင် လူလောကကို ဒုက္ခပေးတဲ့ သူငယ်နာဝက်သက်ရောဂါ တစ်မျိုးဖြစ်တယ်လို့ ဆိုထားပါတယ်။

ပြည်ချစ်ဝါဒသဘောတရားကိုကျတော့ အမေရိကန်နိုင်ငံရဲ့ (၂၆)ဦးမြောက် သမ္မတ ဖြစ်တဲ့ Theodore Roosevelt က ယခုလို အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

Patriotism means to stand by the country, It does not mean to stand by the president. အဓိပ္ပာယ်ကတော့ ပြည်ချစ်ဝါဒ ဆိုတာ တိုင်းပြည် အတွက် ရပ်တည်ပေးပြီး သမ္မတ (ဒါမှမဟုတ်) လူပုဂ္ဂိုလ်တစ်ဦးအတွက် မဟုတ်ဘူးလို့ ဆိုထားပါတယ်။

ဒီနှစ်ခုစလုံးကို ခြုံငုံသုံးသပ်မယ်ဆိုလို့ရင် မျိုးချစ်ဝါဒသည် လူတစ်ဦး၊ လူမျိုးတစ်မျိုး၊ လူအုပ်စုတစ်ခုနဲ့သာ သက်ဆိုင်ပြီး ပြည်ချစ်ဝါဒသည် တိုင်းပြည်တစ်ခုလုံးအတွက် ဖြစ်တယ်ဆိုတာ လေ့လာ သိရှိရပါတယ်။

Nationalism ခေါ်တဲ့ မျိုးချစ်ဝါဒကို သက်ဦးဆံပိုင်ဘုရင်တွေနဲ့ အာဏာရှင်များက လက်ကိုင်ထားတတ်ကြပြီး

Patriotism ခေါ်တဲ့ ပြည်ချစ်ဝါဒဟာဆိုရင် ဒီမိုကရေစီနိုင်ငံတွေရဲ့ အခြေခံမူဝါဒဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ကမ္ဘာ့သမိုင်းကို ပြန်ကြည့် မယ်ဆိုလို့ရင် မျိုးချစ်ဝါဒများကြီးစိုးတဲ့ နိုင်ငံတွေဟာ ပျက်စီးပြိုကွဲခြင်းများ နှင့်ကြုံတွေ့ရပြီး ဒီမိုကရေစီစနစ်က တဖြည်းဖြည်း လွှမ်းမိုးလာတာကို တွေ့ ရှိရမှာ ဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံဟာ လူမျိုးပေါင်းများစွာနှင့် တည်ထောင်ထားတဲ့နိုင်ငံဖြစ် တဲ့အတွက် ဒီမိုကရေစီစနစ် ကျယ်ပြန့်လာတာဟာလည်း အဆန်းတကြယ်တော့ မဟုတ်ပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံဟာလည်း ဒီမိုကရေစီ စနစ်ကို ကူးပြောင်းရာမှာ စနစ်တကျနှင့် မြန်မြန်ဆန်ဆန်ဖြစ်ဖို့ လိုနေပါတယ်။

မျိုးချစ်ဝါဒနှင့် ပြည်ချစ်ဝါဒကို ကွဲကွဲပြားပြားသိရှိနားလည်မှသာလျှင် ကျွန်တော်တို့ ရည်မှန်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စု (သို့မဟုတ်) စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ ချောမွေ့စွာ တက်လှမ်း နိုင်မှာဖြစ်ပါတယ်။

အခုလာမယ့် ၂၀၂၀ နိုဝင်ဘာလမှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအနေနဲ့ အတိတ်က အားနည်းချက်များကို

သင်ခန်းစာယူပြီး မဲပေးကြဖို့နှင့် လွှတ်တော်ထဲရောက်တဲ့ အခါမှာသာ အခြားနိုင်ငံရေး ပါတီကြီးများနှင့် ပူးပေါင်းပြီး နိုင်ငံတော်ရဲ့ ရှေ့ရေးကို စုပေါင်းအဖြေရှာ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

စုပေါင်းခေါင်းဆောင် အကြံ အောင်ဆိုတဲ့ ဆိုရိုးစကားနဲ့အညီ တိုင်းရင်းသားပါတီအားလုံး စုပေါင်း ပြီး ညီညီညာညာ လုပ်ကိုင်ကြမယ် ဆိုလို့ရှိရင် ယနေ့မြန်မာနိုင်ငံသား အားလုံးရင်ဆိုင်နေကြရတဲ့ နိုင်ငံရေး အကျပ်အတည်း၊ စီးပွားရေးအကျပ်အတည်းများအားလုံး ပြန်လည်လမ်းပွင့် သွားမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားများအနေနဲ့ မိမိတို့ရဲ့ ပြည်နယ်၊ မိမိတို့ရဲ့ ဒေသခံပါတီ ကို မည်သည့်အရောင်မှမဆိုဘဲ အပြည့်အဝထောက်ခံပေးကြပါ။ ကိုယ့်ခြေထောက်ပေါ်မှာ သတ္တိရှိရှိရပ်တည်ပြီး အသည်းကြားက မဲတစ်ပြားနဲ့ အဲဒီသတ္တိကို သက်သေပြကြပါလို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။ ၁၃၅ မျိုးသော တိုင်းရင်းသားအားလုံး ကျန်းမာချမ်းသာတော်မူကြပါစေ။

Pu Zo Suon Zo tu Zo ta te aw -
Zo Laukha paal lun ding ih deih leh Zo National (Zo Minam Pi) Party sung
ah ma pang ton via. Pu Zo Minlun leh Paslen it na sung
ah ki pumk khat via.
Tun nu Zo gam gie bang zun vai. (Lungdam)

သီချင်းစာသားအဓိပ္ပာယ်

- မတိုးတက်မဖွံ့ဖြိုးသေးတဲ့ ဒိုရဲ့ဌာနေကို အခုအချိန်ကစပြီး ပြန်လည်ပြုပြင်ထိန်းသိမ်းကြပါစို့
- ညီအစ်ကိုမောင်၊ မိဘများနှင့် အတူကြီးပြင်းလာခဲ့တဲ့ ကိုယ့်ဒေသကို ဘယ်ဒေသရောက်ရောက် အမြဲသတိရနေပါတယ်။
- မိုးသောက်ရောင်ခြည်၊ အလင်းရောင်သန်းလာတာနဲ့အတူ စိတ်သစ်လူသစ်နှင့် ပျော်ပျော်ရွှင်ရွှင် လျှောက်လှမ်းကြပါစို့။



- ### ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတွေက ဘယ်သူတွေလဲ
- > အမျိုးသား၊ အမျိုးသမီးမရွေး၊ ဘာသာမရွေး-
 - > ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့တွင်-
 - ✓ အသက် ၁၈ နှစ် ပြည့်ပြီးသူများ၊
 - > သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သည့်
 - ✓ နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူများနှင့်
 - > သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲစာရင်းတွင် ပါဝင်သည့်သူများ ဖြစ်သည်။

- ### ဆန္ဒမဲပေးပိုင်ခွင့် မရှိသူတွေက ဘယ်သူတွေလဲ
- > သာသနာ့ဝန်ထမ်း၊
 - > ထောင်ဒဏ်ကျခံနေရသူ၊
 - > စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခြင်းခံရသူ၊
 - > လူမွဲအဖြစ် ဆုံးဖြတ်ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့်မရသေးသူ၊
 - > ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာဥပဒေအရ တားမြစ်ခြင်းခံရသူ၊
 - > နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားအဖြစ် ခံယူထားသူတို့ဖြစ်သည်။

- ### ရွေးကောက်ပွဲများသည် -
- > ဒီမိုကရေစီ၏ အခြေခံဖြစ်သည်။
 - > ဒီမိုကရေစီ ရှင်သန်စေရေး၏ ရေသောက်မြစ်ဖြစ်သည်။
 - > ဒီမိုကရေစီဖြစ်ထွန်းရေး၏ ပင်စည်ပင်မ ဖြစ်သည်။



အမျိုးသားတိုးတက်ရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် စက်တင်ဘာ ၂၉

အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ နေဇင်လတ်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။ အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ -



မိဘပြည်သူများ ကျန်းမာချမ်းသာကြပါစေခင်ဗျာ ...

ကျွန်တော် အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ နေဇင်လတ်ဖြစ်ပါတယ်။

မကြာခင်အထွေထွေရွေးကောက်ပွဲကြီးကျင်းပတော့မှာဖြစ်ပြီး ပြည်သူတွေ မဲထည့်ကြရပါတော့မယ်။ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေးကာလ (၂) ခုကို ဖြတ်သန်းခဲ့ကြပြီးပါပြီ။ မိဘပြည်သူတို့အနေနဲ့လည်း ကောင်းကျိုး၊ ဆိုးကျိုးတွေကို ကွဲပြားပြား ကိုယ်တိုင်ခံစားကြည့်ကြပြီး ဖြစ်ပါတယ်။ ဒါကြောင့်ဒီတစ်ခါမှာတော့ ...

ပါတီကိုလည်းကြည့်ပါ။ လူကိုလည်းကြည့်ပြီး မှန်မှန်ကန်ကန် မဲပေးကြပါလို့ ဦးဆုံးတိုက်တွန်းလိုက်ပါရစေ။

မိဘပြည်သူများခင်ဗျာ

မဲဆန္ဒရှင် ပြည်သူတွေရဲ့ မဲတစ်ပြားစီဟာ မိမိတို့ရဲ့ အနာဂတ်ဖြစ်သလို နိုင်ငံရဲ့အနာဂတ်လည်း ဖြစ်ပါတယ်။

စားဝတ်နေရေးပြေလည်ချင်သလား။

မှန်ကန်တဲ့ပါတီနဲ့ ကိုယ်စားလှယ်ကို ရွေးချယ်နိုင်ရပါမယ်။

အလုပ်အကိုင်တွေပွင့်လန်းစေချင်သလား။

မှန်ကန်တဲ့ကိုယ်စားလှယ်ကို ရွေးချယ်ပေးနိုင်ရမှာဖြစ်ပါတယ်။

ပြည်သူတွေရဲ့ ဘဝတွေ တကယ်တိုးတက်ချင်ပါသလား။

မှန်ကန်တဲ့ပါတီနဲ့ ကိုယ်စားလှယ်လောင်းရဲ့ အရည်အချင်းကို စိစစ်ပြီး

မဲပေးနိုင်ဖို့ ဖြစ်ပါတယ်။

အမျိုးသားတိုးတက်ရေးပါတီက ဝင်အရွေးခံမယ့် ကိုယ်စားလှယ်တွေ အားလုံးဟာ စီးပွားရေးကို တကယ်နားလည်လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေ၊ နိုင်ငံရေးကို တကယ်နားလည်တဲ့ ပညာရှင်တွေနဲ့ ဖွဲ့စည်းထားပြီး၊ မိဘပြည်သူတွေရဲ့ စားဝတ်နေရေး အမှန်တကယ် ဖြည့်ဆည်းပေးနိုင်မယ့်သူတွေကို သေသေချာချာရွေးချယ်ထားတာဖြစ်တဲ့အတွက်ကြောင့် မိဘပြည်သူတွေအနေနဲ့ မျက်လုံးမှိတ်ပြီး မဲပေးလိုရပါတယ်ဆိုတာ အာမခံပြီး ပြောကြားပါရစေ။

မိဘပြည်သူများခင်ဗျာ

မိဘပြည်သူတွေယုံကြည်လို့ အမျိုးသားတိုးတက်ရေးပါတီကိုယ်စား လှယ်တွေသာ လွှတ်တော်ထဲကို ရောက်ခဲ့မယ်ဆိုရင် မိဘပြည်သူတွေရဲ့ စားဝတ်နေရေး၊ နိုင်ငံရဲ့ စီးပွားရေး၊ ကျေးရွာဖွံ့ဖြိုးရေးဆိုင်ရာ အဆိုတင်သွင်းမှု တွေနဲ့ လွှတ်တော်ကြီးကို ဆက်တိုက်တွန်းအားပေးသွားမှာကို မိဘပြည်သူများ တွေ့မြင်ရလိမ့်မယ်လို့ ကြိုတင်အသိပေးပါရစေ။

အမျိုးသားတိုးတက်ရေးပါတီက သေသေချာချာ စိစစ်ရွေးချယ်ထားတဲ့

ကိုယ်စားလှယ်တွေအားလုံးဟာ မိဘပြည်သူတွေရဲ့ အကျိုးသက်သက်ကိုသာ ထမ်းဆောင်ကြမယ့် လူတွေဖြစ်ပြီး အားလုံးဟာ ပညာတတ်များ၊ လုပ်ငန်းရှင်များ၊ နောက်ခံအင်အား တောင့်တင်းကြသူများသာဖြစ်ကြလို့ မိဘပြည်သူတွေ ယုံကြည်အားကိုးနိုင်ပါလိမ့်မယ်။

မိဘပြည်သူများခင်ဗျာ

ပါတီရဲ့ အဓိက ရပ်တည်ချက်က အရေးကြီးပါတယ်။ ပါတီနာမည်ကိုက ရပ်တည်ချက်ကို တွေ့နိုင်ပါလိမ့်မယ်။

အမျိုးသားတိုးတက်ရေးပါတီက ကိုယ်စားလှယ်တွေဟာ ကိုယ်ကိုယ်တိုင် တိုးတက်အောင်လုပ်နိုင်ကြသူတွေ၊ မိဘပြည်သူတွေဘဝကို တိုးတက်အောင် လုပ်ပေးနိုင်ကြသူတွေကိုသာ ရွေးချယ်ပြီး ရွေးကောက်ပွဲ ဝင်စေခဲ့ပါတယ်။

အမျိုးသားတိုးတက်ရေးပါတီရဲ့ အဓိကမောင်းနှင်ကြသူတွေ အားလုံး ကိုယ်တိုင် တိုးတက်အောင်လုပ်ခဲ့ပြီးကြသူတွေဖြစ်ပါတယ်။ ပညာ (သို့) စီးပွားတစ်ခုခုကို ပိုင်ဆိုင်ထားကြသူတွေဖြစ်ပါတယ်။ ပြတ်သား၊ တိကျပြီး လက်တွေ့ကျတဲ့ မူဝါဒတွေကို ချမှတ်ထားပါတယ်။

အနည်းငယ်ရှင်းပြလိုပါတယ်။

နိုင်ငံစီးပွားရေးကဏ္ဍ

အမျိုးသားတိုးတက်ရေးပါတီမှာ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင်တွေ ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံမှာမို့ မိဘပြည်သူတွေရဲ့ စားဝတ်နေရေးကို ဖြေရှင်းပေးဖို့ တာဝန်ယူသွားကြပါလိမ့်မယ်။

နိုင်ငံအဆင့်စီးပွားရေးမှာအခြေခံလူတန်းစား၊ လူလတ်တန်းစား၊ အပေါ် လူတန်းစား (၃) မျိုးလုံးကို ဘယ်လိုမြှင့်တင်ပေးရမလဲဆိုတဲ့ နည်းလမ်းတွေကို သိရှိထားကြသူတွေဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်က လုပ်ငန်းရှင်ဖြစ်တာကြောင့် အမျိုးသားတိုးတက်ရေးပါတီ ကိုယ်စားလှယ်တွေကို နောက်ကနေ ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။

တိုင်းနဲ့ပြည်နယ် စီးပွားရေးကို ဘယ်လိုမြှင့်တင်ပေးရမယ်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေရအောင် ဘယ်လိုလုပ်ရမယ်၊ မူဝါဒပိုင်းဆိုင်ရာ ဘာတွေ ပြင်ဆင်ပေးရမယ်၊ အလုပ်လက်မဲ့တွေကိုဘယ်လို အလုပ်ရရှိရေး ဆောင်ရွက် ပေးရမယ်ဆိုတာကို ကောင်းစွာသိထားတဲ့ပါတီဖြစ်ပါတယ်။

တောင်သူလယ်သမားဦးကြီးများ လုပ်သလောက် အကျိုးမဖြစ်တာကို လည်း သိထားပါတယ်။ လည်ပင်းအထိ နှစ်နေတဲ့အကြွေးတွေ ဘယ်လိုပေးချေ ရမယ်။ သီးနှံထွက်ကုန်တွေက ဘယ်လို အမြတ်အစွန်းရရှိစေအောင် ဆောင်ရွက်ပေးရမယ်ဆိုတာကိုလည်း ကောင်းကောင်းသိထားတဲ့ပါတီ ဖြစ်ပါတယ်။

အမျိုးသားတိုးတက်ရေးပါတီမှာ ပါရဂူတွေ၊ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲရေး မဟာဘွဲ့ ရသူတွေ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာဘွဲ့ရသူတွေနဲ့ ဖွဲ့စည်း ထားပြီး၊ လက်တွေ့ကျကျမူဝါဒ ရေးဆွဲအကောင်အထည်ဖော်နိုင်မယ့်သူတွေ နဲ့ ဖွဲ့စည်းထားပါတယ်။

နိုင်ငံတကာရေးရာ

အမျိုးသားတိုးတက်ရေးပါတီက ကိုယ်စားလှယ်သာ လွှတ်တော်ထဲမှာ တာဝန်ထမ်းဆောင်ခွင့်ရမယ့်ဆိုရင် နိုင်ငံတကာဖိအားတွေ လျော့ကျလာစေဖို့၊ မြန်မာနိုင်ငံ အန္တရာယ်ကလွတ်မြောက်ဖို့ နည်းတွေနဲ့ လွှတ်တော်ထဲက တစ်ဆင့် အစိုးရကို တိုက်တွန်းအကြံပေးသွားမှာ ဖြစ်ပါတယ်။

မိဘပြည်သူများခင်ဗျာ

ကျွန်တော့်အနေနဲ့ နောက်ဆုံး တင်ပြချင်တာက အခုလာမယ့် ရွေးကောက်ပွဲမှာ အရည်အချင်းပြည့်ဝတဲ့ ပါတီ၊ အရည်

အချင်းရှိတဲ့ ကိုယ်စားလှယ်တွေကို သေသေချာချာ ရွေးချယ်ပြီး မဲပေး ကြပါလို့ တိုက်တွန်းလိုပါတယ်။

အမျိုးသားတိုးတက်ရေးပါတီက စေလွှတ်ထားတဲ့ ကိုယ်စားလှယ်တွေ ဟာ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် ဖြည့်စွမ်းထားနိုင်တဲ့ ကိုယ်စားလှယ် တွေဖြစ်ပြီး လူမှုဘဝတွေကိုမြှင့်တင်ဖို့ တာဝန်ထမ်းဆောင် ကြမယ့်သူတွေ ဖြစ်တာကြောင့် မိဘပြည်သူတွေ အနေ နဲ့ "က" ခေါင်းတံဆိပ်ပါ အဝါရောင် နောက်ခံ အမျိုးသားတိုးတက်ရေး ပါတီကို မဲပေးနိုင်ကြပါစေလို့ တိုက်တွန်းပါတယ်။

တကယ်တိုးတက်ချင်ပါသလား။

"က" ခေါင်းတံဆိပ်၊ အဝါရောင်နောက်ခံ၊ အမျိုးသားတိုးတက်ရေးပါတီ ဖြစ်ပါတယ်။

စစ်မှန်တဲ့အပြောင်းအလဲကို လိုချင်ပါသလား။

"က" ခေါင်းတံဆိပ်၊ အဝါရောင်နောက်ခံ၊ အမျိုးသားတိုးတက်ရေးပါတီ ဖြစ်ပါတယ်။

မိဘပြည်သူများ ကျန်းမာချမ်းသာကြပါစေ။



ပြည်သူ့အတွက် NDP

(အမျိုးသားတိုးတက်ရေးပါတီ)။

- ကလေးများတိုးတက်ရေးအတွက် လောကသစ်ကို ယူဆောင်လာပြီ

ပညာရေးနဲ့ဘဝကို မြှင့်တင်ရမယ်

ရည်မှန်းချက်ဘဝအတွက် တို့တွေသင်ယူနိုင်ဖို့

အားလုံး NDP ကို မဲပေးဦး

- ပင်ပန်းဆင်းရဲ အလုပ်ခွင်ထဲက ဘဝများအတွက်

အားမလျှော့ပါနဲ့ အမေးတွေတိုင်းမှာ အဖြေရှိတယ်

လူငယ်တိုင်းအတွက် ရင်ဆိုင်ရန်အမြဲအသင့်ရှိတယ်

Cho - NDP

(ပြည်သူ့ရေး အမြဲအသင့်ရှိမယ့်)

NDP

(ပညာရေးကို ဦးစားပေးမယ့်)

NDP

(စစ်မှန်သောအပြောင်းအလဲများအတွက်)

NDP ကိုရွေး.....

- အုပ်ချုပ်ရေးနဲ့ ဥပဒေ တရားမျှတစွာမှန်ကန်စေမယ်

နိုင်ငံရေးကို အကြမ်းဖက်ခြင်းတွေ မရှိသင့်တော့ပါ

ပေးထားတဲ့မဲများအတွက် ပြည်သူတွေပြန်ခံစားခွင့်ရှိမယ်

- လယ်ကွင်းထဲက ရွံ့ညွှန်များနဲ့ ဘဝများအတွက်

ဖွဲ့မလျှော့ပါနဲ့ ပေးဆပ်ခြင်းအတွက် ပြန်ရမယ့်

လယ်သမားများအတွက် ကူညီရန်အမြဲအသင့်ရှိတယ်

Cho-

သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉ (စ) အရ သူတစ်ပါးအယောင်ဆောင်၍ ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ်ကို လာရောက်တောင်းဆိုခြင်း သို့မဟုတ် ဆန္ဒမဲပေးခြင်း မပြုရ။ ကျူးလွန်ပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်သည်။

သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉ (ဆ) အရ ရွေးကောက်ပွဲတစ်ခုခုတွင် မိမိဆန္ဒမဲပေးပိုင်ခွင့်ရှိသော လွှတ်တော်မဲဆန္ဒနယ်အတွက် တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးခြင်း မပြုရ။ ကျူးလွန်ပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်သည်။

အခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် စက်တင်ဘာ ၂၉

အခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးထွန်းအောင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။ အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ -



လေးစားအပ်ပါသော မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျား။

စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း အခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးထွန်းအောင် ဖြစ်ပါသည်။ ကျွန်တော်တို့ အခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးထွန်းအောင် ဖြစ်ပါသည်။ ကျွန်တော်တို့ အခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးထွန်းအောင် ဖြစ်ပါသည်။ အခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးထွန်းအောင် ဖြစ်ပါသည်။

ပါတီ၏ဆောင်ပုဒ်မှာ မိမိတစ်ဦးချင်းစီရှိသော အရည်အချင်းများ စုပေါင်း၍ မိမိအမျိုးဂုဏ်ကို မြှင့်တင်ကြံ့ခိုင်စေရန်ဖြစ်ပါသည်။ အဓိပ္ပာယ်ကတော့ မိမိလူမျိုး၊ မိမိဒေသနှင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ နိုင်ငံသားတိုင်းမှာ တာဝန်ရှိသည်ဟု ဖော်ဆောင်ပါသည်။

ပါတီ၏အလယ်မှာ အလယ်ပတ်တွင် အနီရောင်ရှိပြီး ပတ်ပတ်လည်မှာ ဝါ၊ စိမ်း၊ ဖြူ၊ ပြာ ဝန်းရံနေတာကို မြင်တွေ့ရမှာ ဖြစ်ပါသည်။ အဓိပ္ပာယ်ကတော့ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများသည် နေမင်းကြီး၏ အောက်မှာ တန်းတူညီမျှအခွင့်အရေးရှိသည်ဟု ဖော်ဆောင်ပါသည်။

ပါတီ၏ အမှတ်တံဆိပ်မှာ ဒန်းပုံဖြစ်ပြီး အခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ စည်းလုံးညီညွတ်ခြင်းဟူသော အဓိပ္ပာယ်ကို ဖော်ဆောင်ပါသည်။ မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျား၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံရေးပါတီများအပေါ်တွင် မှီတင်းနေပါသည်။ နိုင်ငံရေးပါတီ အဖွဲ့အစည်းများကသာလျှင် မိမိနေရာနေထိုင်ရာ ဒေသအနုအပြား အောက်ခြေလူထုထိ ထိထိဝင်ဝင် ထိတွေ့ဆက်ဆံနိုင်မည်ဖြစ်ပြီး လူထု၏ လိုအပ်ချက် အမှန်တရားကိုလည်း သိရှိနိုင်မှာ ဖြစ်ပါသည်။ အခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ စတင်ဖွဲ့စည်းစဉ်ကတည်းကပင် မူဝါဒများချမှတ်ပြီး ဖွဲ့စည်းခဲ့ပါသည်။ မူဝါဒအချို့ကို တင်ပြရမည်ဆိုလျှင် အခါအမျိုးသားရေး မိမိတို့ အခါအမျိုးသားများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစသည့် အခြေခံလိုအပ်ချက်များကို အခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ပိုမိုရှာဖွေတွေ့ရှိနိုင်ပြီး နားလည်ပေးနိုင်သလို ကူညီဆောင်ရွက်မှု အပိုင်းမှာလည်း အခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ပိုမိုကျယ်ပြန့်ထိရောက်စွာ တာဝန်ယူကူညီနိုင်မည်ဟု ယုံကြည်ပါသည်။ အခါအမျိုးသား

များ၏ ရိုးရာဓလေ့ စာပေအနုပညာ ယဉ်ကျေးမှု စသည်များကို အခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးထွန်းအောင်က ယုံကြည်ပါသည်။ အခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးထွန်းအောင်က ယုံကြည်ပါသည်။

တိုင်းရင်းသားများအရေး

ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးစု (၁၃၅) မျိုးစုပေါင်းနေထိုင်ပါသည်။ တိုင်းရင်းသားများ၏ တန်းတူညီမျှရေး၊ လူမျိုးစုငယ်များ၏ အခွင့်အရေးများကိုလည်း တိုင်းရင်းသားများ အချင်းချင်းသာလျှင် ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါသည်။

ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၊ တပ်မတော်၊ တိုင်းရင်းသားလူမျိုးစုအားလုံး နားလည်မှု၊ ယုံကြည်မှုတည်ဆောက်နိုင်မှသာလျှင် အောင်မြင်နိုင်မည်ဟု ယုံကြည်ပါသည်။

လူမျိုးစုများ၏ အမျိုးအမည်၊ နေထိုင်ရာအရပ်ဒေသ ကွဲပြားခြားနားသကဲ့သို့ လူမျိုးစုတစ်မျိုးစီ မတူကွဲပြားသော နိုင်ငံရေးအယူဝါဒများကို သိရှိနားလည်အလေးထားမှသာလျှင် ၎င်းလူမျိုးစုအသီးသီး၏ ဂုဏ်ကို မြှင့်တင်နိုင်မည်ဟု ယုံကြည်ပါသည်။

ပြည်ထောင်စုအရေး

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတည်းဟူသော ဒီမိုကရေစီအရေးသုံးပါးကို အစဉ်ဦးထိပ်ထားရပါမည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းရင်းသားလူမျိုးစုရေးရာကိုယ်စားလှယ်များသည် တိုင်းရင်းသားလူမျိုးစုများ၏ လိုအပ်ချက်များကို ဖော်ဆောင်နိုင်ရန် ပြည်ထောင်စုအဆင့် ဥပဒေပြုနိုင်သည့် ကိုယ်စားလှယ်များ အဖြစ်ပါဝင်နိုင်ရေး အခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ရည်မှန်းပါသည်။

ဒါမှလည်း ပါတီစုံဒီမိုကရေစီ၏ အနက်အဓိပ္ပာယ်ကို ပြည့်စုံစေမှာ ဖြစ်ပါသည်။ ပါတီစုံပါဝင်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်နိုင်ရန် နိုင်ငံတော်အစိုးရ ပြည်ထောင်စု တပ်မတော်၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ အပြန်အလှန်ယုံကြည်မှုဖြင့် ပူးပေါင်းဆောင်ရွက်မှု မူဝါဒကို အခြေခံမှသာလျှင် အောင်မြင်နိုင်မည်ဟု ယုံကြည်ပါသည်။

တပ်မတော်၏အခန်းကဏ္ဍ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ကမ္ဘာ့အလယ်မှာ ထည်ဝါစွာ ရပ်တည်နိုင်ရန် တိုင်းရင်းသားအချင်းချင်း ငြိမ်းချမ်းရေးရယူပြီး ပြည်ထောင်စုတပ်မတော်တစ်ရပ်တည်း ရှိရမည်ဟု ယုံကြည်ပါသည်။ ထာဝရငြိမ်းချမ်းရေးအစဉ်တည်တံ့ခိုင်မြဲရေးလည်းကောင်း၊ ပြည်ပရန်ကို ကာကွယ်ရန်လည်းကောင်း၊ နိုင်ငံဂုဏ်ကို မြှင့်တင်နိုင်ရန်လည်းကောင်း ခေတ်မီတပ်မတော် တည်ဆောက်ရမည်ဟု ယုံကြည်ပါသည်။

လက်ရှိနိုင်ငံတော်၏ အခြေအနေအရ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှု ရရှိနိုင်ရန် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်၌ တပ်မတော်သည် အရေးကြီးသည့် အခန်းကဏ္ဍမှ အချိန်ကာလတစ်ခုထိ ပါဝင်ရမည်ဟု ယုံကြည်ပါသည်။

လုပ်ငန်းစဉ်

အခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ပြည်ထောင်စုဖွား ညီအစ်ကို တိုင်းရင်းသားလူမျိုးစုများနှင့်အတူ ချစ်ကြည်ရင်းနှီးစွာဖြင့် အတူလက်တွဲပြီး လိုအပ်သော စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာရန် ဦးတည်၍ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံကျသော အခြေခံစစ်တမ်းကောက်ယူခြင်း။

ခွဲခြမ်းစိတ်ဖြာခြင်းနှင့် သုံးသပ်ခြင်း၊ မဟာဗျူဟာနှင့် နည်းဗျူဟာများ ရေးဆွဲခြင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ခြင်းများကို စနစ်တကျ အဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ပါမည်ဟု ချမှတ်ထားသကဲ့သို့ ပါတီစတင် ဖွဲ့စည်းစဉ်ကတည်းက ယနေ့ချိန်အထိ အခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ အချင်းချင်းကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ ပညာရေးကဏ္ဍများကို မပြတ်မလပ် ဖော်ဆောင်လျက်ရှိပါသည်။

မဲဆန္ဒရှင် မိဘ ပြည်သူများနှင့်

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တိုင်းရင်းသား ညီနောင်များခင်ဗျား။ အခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် (၂၀၂၀) ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ကိုယ်စားလှယ်လောင်း (၃) ဦး ပါဝင် အရွေးခံသွားမှာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အမျိုးဂုဏ်၊ ဒေသဂုဏ်၊ နိုင်ငံဂုဏ်ကို တစ်ထောင့်တစ်နေရာမှ ဖော်ဆောင်မည် ဖြစ်သော အခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအား အခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအား အခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအား အခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအား အခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအား မဲဆန္ဒရှင်များ ဒန်းပုံကို ထောက်ခံပေးကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါသည်။

Nee Sar Ovq Luvq-ur အားလုံး ငြိမ်းချမ်းကြပါစေ။ ။

အခါ အမျိုးသားနေ့

တေးရေး - အောင်လွင်ငြိမ်း (S.Ar Zivq)

တေးဆို - လီဂါ၊ ထက်အောင်၊ အားဗျာ၊ မိငယ်

V1, မိုးထိလမြင့်မား မြူနှင်းများအံ့ဆိုင်းလို့ပိုင်းဝေ မြန်မာပြည် သံလွင်နဒီအရှေ့ခြမ်း ရှမ်းရိုးမတောင်ပေါ်ဆီအခါအမျိုးသားတို့ရဲ့ ပွဲတော်သံ မိုးထက်သို့ လျှမ်းတက်လို့... ညံ့လေပြီ

V2, ရှုမျှော်လို့မဆုံး.....တစ်တောလုံးအနံ့ဆီတောင်ယာလက်ဖက်ခင်း စတော်ဘယ်ရီ လိမ္မော်ခင်းများအစီအရီ ရေတံခွန်စိမ့်စမ်း..... ရေပူစမ်း..... ထင်းရှူးနဲ့ချယ်ရီ သဘာဝရဲ့..... အလှစုံညီ

Cho; ပန်းသတင်းလေညင်းဆောင်ပြီ သမိုင်းအသစ်တွင်ရစ်မည် ဘိုးဘေးစဉ်ဆက် ထိန်းသိမ်းခဲ့တဲ့ ယဉ်ကျေးမှု ဒီရဲ့အမွေ ရိုးရာမပျက် ဆင်နွဲ့တဲ့နှစ်သစ်ကူးပွဲတော် ဒီဇင်ဘာ(၂၈)ရက်နေ့ အခါအမျိုးသားနေ့

ကမ္ဘာတည်သရွေ့..... ဒို့မမေ့ ဒို့ညီအစ်ကို မောင်မယ်များ ဆုံစည်းတဲ့နေ့ အခါအမျိုးသားနေ့

Bridge *** စည်းလုံးခြင်းရဲ့ အနှစ်သာရများ ဖော်ကျူးတဲ့နေ့ အခါအမျိုးသားနေ့

အခါအမျိုးသားနေ့ အခါအမျိုးသားနေ့ အခါအမျိုးသားနေ့ အခါအမျိုးသားနေ့

ကမ္ဘာတည်သရွေ့..... အခါအမျိုးသားနေ့ (အခါအမျိုးသားနေ့)။

ပြည်သူ့ဆန္ဒနှင့်အညီ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆီသို့. . .

- ◆ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် နောက်ဆုံးအကြိမ်အဖြစ် ၁၄ ရက်ကြာ ထပ်မံကပ်ထားကြေညာမည်။
- ◆ မဲဆန္ဒရှင်များအနေဖြင့် လိုအပ်သော တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ထပ်မံဆောင်ရွက်နိုင်မည်။

ဒုတိယအကြိမ် ကိုဗစ်- ၁၉ ချေးငွေပထမအသုတ် ငွေကျပ် ၂၀ ဘီလီယံကျော် ခွင့်ပြုထုတ်ပေးမည်

ရန်ကုန် စက်တင်ဘာ ၂၉ ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိ သော နိုင်ငံသားပိုင် စီးပွားရေး လုပ်ငန်းများအတွက် ဒုတိယအကြိမ် အတိုးနှုန်းသက်သာသည့် ချေးငွေ ပထမအသုတ်အဖြစ် လုပ်ငန်း ၁၀၄၁ ခုကို ကိုဗစ်-၁၉ Fund မှ ချေးငွေ ထုတ်ယူခွင့်ပြုကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင် သည့် စီးပွားရေးသက်ရောက်မှု များအပေါ် ကုစားရေးလုပ်ငန်း ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပေးနိုင်ရေးနှင့် ဘဏ်လုပ်ငန်း လုပ်ထုံးလုပ်နည်းများနှင့် အညီ ချေးငွေထုတ် ပေးနိုင်ရေးအတွက် ချိတ်ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို လုပ်ဆောင်ရမည်ဖြစ်သည်။ အဆိုပါ လုပ်ငန်းစဉ်များ စီစဉ် ဆောင်ရွက်ရမည့် နေ့ရက်ကို UMFCCI Facebook Page နှင့် Website တွင် အသိပေး ကြေညာမည်ဖြစ်သည်။ ထို့ပြင် သက်ဆိုင်ရာကုမ္ပဏီများသို့လည်း တိုက်ရိုက် ဆက်သွယ်အကြောင်း ကြားမည်ဖြစ်ကြောင်း သိရသည်။ ကိုဗစ် - ၁၉ ရောဂါကူးစက် ပြန့်ပွားမှုကြောင့် Stay at Home ကာလ၌ လုပ်ငန်းဆောင်ရွက်ရာ

တွင် နောင်နှေးကြန့်ကြာမှု တစ်စုံ တစ်ရာရှိခဲ့ပါက နားလည်မှုပေးရန် ကုန်သည်/ စက်မှုအသင်းချုပ်မှ မေတ္တာရပ်ခံထားသည်။ ဒုတိယအကြိမ် ကိုဗစ်-၁၉ ချေးငွေ ပထမအသုတ်အတွက် ၂၀ ဒသမ ၇၇၇၅ ဘီလီယံ ထုတ် ပေးမည်ဖြစ်ပြီး ဘဏ်တစ်ခုခု၌ တရားစွဲဆိုခံထားရသည့် လုပ်ငန်း ဖြစ်ပါက ချေးငွေထုတ်ပေးမည် မဟုတ်ကြောင်း သိရသည်။ ကျန်ရှိသည့် လျှောက်လွှာများ ကို ချေးငွေများ ဆက်လက် ထုတ်ပေးနိုင်ရေးအတွက် စိစစ် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

အောင်သူရ

ပျောက်ဆုံးသွားသောနှင်းစက်များ သို့မဟုတ် နှင်းစက်ပုံပြင်

နေပြည်တော် စက်တင်ဘာ ၂၉ ဆရာမ မခြူးပွင့် ရေးသားသော “ပျောက်ဆုံးသွားသော နှင်းစက်များ (သို့မဟုတ်) နှင်းစက်ပုံပြင်” ဝတ္ထုရှည် လုံးချင်းသစ် ထွက်ရှိလာသည်။ နိုင်ငံရေးဝတ္ထု မဟုတ်သော်လည်း မြန်မာ့သမိုင်းတွင် အထင်အရှားရှိခဲ့ သည့် ဦးသန့်အရေးအခင်းနောက်ပိုင်း ကျောင်းသားများ တောခိုသွားကြရာမှ ထိုခေတ်က နိုင်ငံရေးအခြေအနေကို ကျောရိုးခံကာ ဇာတ်အိမ်ဖွဲ့ရေးသား ထားသော ရသစာအုပ်ကောင်း တစ်အုပ်ဖြစ်သည်။ ခေတ်တစ်ခေတ်၏ ကောင်းခြင်း၊ ဆိုးခြင်းသည် ထိုခေတ်ကို ဦးဆောင်

သော လူ၊ ပုဂ္ဂိုလ်အဖွဲ့အစည်း အချို့ ပေါ်တည်မှီသည်ဟူသော စာရေးသူ၏ အမြင်ကို သူ၏ဇာတ်ကောင်များမှ တစ်ဆင့် တင်ပြထားသည်။ ထိုစနစ်အတွင်း ဖြစ်ပွားခဲ့သော နိုင်ငံရေးဖြစ်စဉ်များနှင့် နိုင်ငံရေးကို စိတ်ဝင်စားသော အသိုင်းအဝိုင်းတစ်ခု မှ လူကြီးလူငယ်တို့၏ သဘောထား အမြင်များနှင့် ခံယူချက်များ၊ ရပ်တည် မှုများကို ရေးသားတင်ပြထားသဖြင့် ဖတ်သင့်သော စာအုပ်တစ်အုပ်ဖြစ် သည်ဟု လမ်းညွှန်ချင်သည်။ စာအုပ် တန်ဖိုးငွေကျပ် ၆၅၀၀ ဖြင့် တက်တိုး စာပေမှ ဖြန့်ချိထုတ်ဝေလိုက်ပြီ ဖြစ်သည်။ မြန်မာ့အလင်း



ပျော်ဘွယ်မြို့နယ် ရဲတပ်ဖွဲ့က ဘိုးဘွားရိပ်သာ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ပျော်ဘွယ် စက်တင်ဘာ ၂၉ (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြု သောအားဖြင့် ပျော်ဘွယ်မြို့ ဘိုးဘွားရိပ်သာ၌ နေထိုင် လျက်ရှိသော အဘိုး၊ အဘွားများ စိတ်အေးချမ်းသာစွာဖြင့် ကျန်းမာရေးကောင်းမွန်စွာ နေထိုင်နိုင်ရေးအတွက် မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဘိုးဘွားရိပ်သာ၌ ချီနွယ်ပေါင်းပင်များ ရှင်းလင်းခြင်းကို စက်တင်ဘာ ၂၇

ရက်က ဆောင်ရွက်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးသန်းနိုင်၊ မြို့မစခန်းမှူး၊ ဒုတိယရဲမှူး၊ ဗိုလ်ဗိုလ်ဦးတို့ ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ဘိုးဘွားရိပ်သာတွင် ပေါင်းပင်၊ မြက်ပင်များ ရှင်းလင်းခြင်း၊ ရေမြောင်း ဆယ်ယူ ခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်းတို့ ဆောင်ရွက် ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)

MRTV SCHEDULE Wednesday 30 September 2020. Includes programs like 6:00 AM ရတနာသုတ်, 7:00 AM BREAKFAST NEWS, 10:00 AM သတင်းထွက်သတင်း, 10:30 AM ၂၀၂၀ ပြည့်နှစ် ရှေးဟောင်းပစ္စည်းတူးဖော်ရေးအစားအသုံးပြုရေး၊ 11:30 AM ရွှေယံစုံလင် အာသိယအိမ်အစဉ်, 12:30 PM ရုပ်ပြင်သင်္ကြာဇာတ်လမ်း၊ 3:20 PM MPT MYANMAR NATIONAL LEAGUE 2020.

Table with financial data: ယနေ့ဈေးကွက်ပေါက်ဈေးများ (၂၉ - ၉ - ၂၀၂၀). Columns include exchange rates for FMI, MTSH, MCB, FPB, TMH, EFR and gold prices.

အကူအညီ တောင်းခံနိုင်

ပြည်သူ့လူထုအနေဖြင့် သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတွင် (၂၄) နာရီ ဖွင့်လှစ်ထားရှိသော Hot-line ဖုန်းများဖြစ်သည့် ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ အချိန် မရွေး ဆက်သွယ်သတင်းရယူ၊ အကူ အညီတောင်းခံနိုင်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

မြန်မာ့အလင်း

- စာတည်းမှူးချုပ် - အောင်နိုင်ဦး
ခေတ္တစာတည်းမှူး - ဝင်းကျော်
သတင်းထောက်ချုပ် - မြင့်ဆွေ
စာတည်းများ - ကြည်ဝင်း၊ ခင်ရတနာ၊ သိမ်သိမ်မိုး၊ ဇူလိုင်မိုး၊ မြတ်မွန်ထွေး၊
ဘာသာပြန် စာတည်း - ခြူးစန္ဒီနွေး၊ ကလျာမိုးမြင့်၊ တင်လင်းအောင်
အကြီးတန်း - ကျော်သူဝင်း၊ စိန်လွင်အောင်၊ ဇင်ဦး၊ တင်မောင်လွင်၊
သတင်းထောက်များ - ဟိန်းထက်ဇော်၊ သန့်ဇင်ဝင်း
အငယ်တန်း - နေဝင်းထွန်း(၂)၊ ဝေသူနွယ်၊ ဇာခြည်အေး
သတင်းထောက်များ - တင်စိုး
ဓာတ်ပုံ သတင်းထောက် - အိအိခင်နှင့် အဖွဲ့
သုတေသန - ကျော်ဇင်ဦး၊ အေးအေးမိုးလှိုင်နှင့် အဖွဲ့
စာပြင် - ကျော်ဇင်ဦး၊ အေးအေးမိုးလှိုင်နှင့် အဖွဲ့
စာမျက်နှာဖွဲ့စည်းမှုနှင့် ဒီဇိုင်း - ဇော်ဝိုင်းအောင်၊ သန်းထွန်းအောင်နှင့် အဖွဲ့
အီးမေးနှင့် အွန်လိုင်း - သီဟအောင်၊ သက်လွင်ဦးနှင့် အဖွဲ့
ထုတ်ဝေခြင်းအမှတ် - (၀၁၀၉၃)
ပုံနှိပ်ခြင်းအမှတ် - (၀၀၈၇၇)
mmalin.npt@gmail.com
www.facebook.com/MYANMAALINNEWS

QR code and MYANMAR Digital News logo. Presented by NPE. www.mdn.gov.mm

ဥပဒေအတွေးရေးပါရစေ အပိုင်း(၂၃၇)

သက်သေများ စစ်မေးခြင်း

ဦးဟန်ညွန့် (ဥပဒေ)



မောင်ပျင်းရီ၏ မေးခွန်း

“ ဆရာကြီးခင်ဗျာ၊ ပြီးခဲ့တဲ့အပတ်က မေးခွင့်မရသည့် မေးခွန်းများ အကြောင်း ဖတ်ရှုခဲ့ရပါတယ်။ ဒီတစ်ပတ်တော့ သက်သေများ စစ်မေးခြင်း အကြောင်း သိသင့်သမျှရေးပေးပါဦး ဆရာကြီး” ဟု အလုပ်သင်ရှေ့နေ မောင်ပျင်းရီက မေးမြန်းလာပါသည်။ ထို့ကြောင့် ဤစာကို ရေးပါသည်။


သက်သေခံအက်ဥပဒေ

မည်သူသည် သက်သေခံနိုင်ခြင်းအကြောင်းနှင့် စပ်လျဉ်း၍ သက်သေခံ အက်ဥပဒေပုဒ်မ ၁၁၈ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည်-

လူအားလုံးသည် အသက်အရွယ် နုနယ်သဖြင့်လည်းကောင်း၊ အလွန် အိုမင်းသဖြင့်လည်းကောင်း၊ ကိုယ်ခန္ဓာရောဂါ၊ စိတ်ရောဂါကြောင့်သော် လည်းကောင်း သို့မဟုတ် အလားတူ အခြားအကြောင်းကြောင့်သော်လည်း ကောင်း မေးမြန်းသော မေးခွန်းများကို နားမလည်နိုင်ဟု သို့မဟုတ် မေးခွန်းများကို အကြောင်းနှင့်လျော်ညီစွာ ဖြေဆိုနိုင်ခြင်းမရှိဟု တရားရုံးက ထင်မြင်သည်မဟုတ်လျှင် သက်သေခံနိုင်သည်။

ရှင်းလင်းချက်

ရှင်းလင်းချက် ရှင်းလင်းခြင်းကြောင့် ၎င်းအား မေးသောမေးခွန်းကို နားမလည်နိုင်ခြင်းနှင့် မေးခွန်းတို့ကို စဉ်းစားဆင်ခြင်နိုင်သော အဖြေကို ဖြေကြားခြင်း မပြုနိုင်လျှင် သက်သေခံနိုင်မည် မဟုတ်ပါ။



မှတ်စု

သက်သေခံအက်ဥပဒေပုဒ်မ ၁၁၈ အရ မည်သူမဆို သက်သေခံခွင့်ရှိသည်။ သို့ရာတွင် တစ်စုံတစ်ယောက်သောသူသည်-

- (၁) အသက်အရွယ်နုနယ်သဖြင့်လည်းကောင်း
- (၂) အလွန်အိုမင်းသဖြင့်လည်းကောင်း
- (၃) ကိုယ်ခန္ဓာရောဂါစွဲကပ်သဖြင့်လည်းကောင်း
- (၄) စိတ်ရောဂါစွဲကပ်သဖြင့်လည်းကောင်း

မေးခွန်းများကို နားမလည်နိုင်လျှင်ဖြစ်စေ၊ အကြောင်းနှင့် လျော်ညီစွာ ဖြေဆိုနိုင်ခြင်းမရှိလျှင်ဖြစ်စေ ထိုသူသည် သက်သေခံနိုင်ခွင့် မရှိချေ။

ရှင်းလင်းချက် ရှင်းလင်းခြင်းကို နားမလည်နိုင်လောက်အောင် သို့မဟုတ် အဖြေကို ကောင်းစွာဖြေကြားခြင်း မပြုနိုင်လောက်အောင် ရှင်းလင်းမှုသာလျှင် သက်သေအဖြစ် အစစ်မခံနိုင်။ ထိုသို့မဟုတ်လျှင် အစစ်ခံနိုင်သည်။

ကလေးသက်သေ

ကလေးသူငယ်များကို သက်သေအဖြစ် မစစ်ဆေးမီ တရားရုံးက မေးမြန်း သည့်မေးခွန်းများကို နားမလည်နိုင်ခြင်း ရှိ မရှိနှင့် အကြောင်းနှင့် လျော်ညီစွာ ဖြေဆိုနိုင်ခြင်း ရှိ မရှိကို သိသာရန်အတွက် တရားရုံးမှ စစ်ဆေးမေးမြန်းရမည်။ ကလေးသည် တရားရုံးမေးမြန်းသော မေးခွန်းများကို နားမလည်ကြောင်း အကြောင်းနှင့် လျော်ညီစွာ ဖြေဆိုနိုင်မည်ဖြစ်ကြောင်း ကျေနပ်မှသာ ယင်းကဲ့သို့ တွေ့ရှိကြောင်း အမှုတွင် မှတ်တမ်းတင်ပြီးမှသာ ကလေးကို သက်သေအဖြစ် လက်ခံစစ်ဆေးရမည်။

ယုံမှတ်လွယ်

အသက်အရွယ် နုနယ်သူ လူမမည်ကလေးများ၏ သက်သေခံချက်ကို အထူးသတိပြု၍ ချိန်ဆဝေဖန်ရမည်။ အကြောင်းကား သက်ရွယ်နုနယ်သူ လူမမည်ကလေးများသည် လူမသမာများ၏ မဟုတ်မမှန် လုပ်ကြံသင်ကြား ပေးသည်ကို ယုံလွယ်မှတ်လွယ်သောကြောင့် ဖြစ်သည်။

မောင်ပျင်းရီသိသာရန်

မောင်ပျင်းရီသိသာရန်အချက်မှာ ရှေ့နေတစ်ဦးအနေနှင့် ကလေးသက်သေ တစ်ဦးကို စစ်ဆေးရသည်မှာ အလွန်ခက်ခဲကြောင်း နားမလည်သိရှိစေလိုပါ သည်။ အသက်ငယ်ရွယ်လွန်းခြင်းကြောင့် တရားရုံးက ပဏာမမေးခွန်းများကို မေးပြီး စစ်ဆေးရပါသည်။ စစ်ဆေးမေးခွန်းဖြင့် ကလေးသူငယ်က နားမလည်မှသာ သက်သေအဖြစ် ဆက်လက်စစ်ဆေးရပါသည်။

သက်သေတစ်ဦးသည် အသက်ပင်ငယ်ရွယ်သော်လည်း အသိဉာဏ်နှင့် ပြည့်စုံပြီး အမှုတွင် ပေါ်ပေါက်လျက်ရှိသော အမှုဖြစ်ခြင်းရာများအရ လိမ်လည် ထွက်ဆိုရန် အကြောင်းမရှိက ၎င်း၏ ထွက်ဆိုချက်ကို လက်မခံစရာအကြောင်း မရှိ။ သို့ရာတွင် အသက်အရွယ်နုနယ်သူ ကလေးသက်သေများသည် မသမာ သူတို့က လုပ်ကြံကာ သင်ကြားထားသည့်အတိုင်း ယုံလွယ်မှတ်လွယ်သော

ကြောင့် ယင်းထွက်ဆိုချက်မျိုးကို သတိကြီးစွာဖြင့် လက်ခံရမည်ဖြစ်ပေသည်။

အသက်အရွယ်ကြီးရင့် အိုမင်းမစွမ်း သက်သေ

အသက်အရွယ်ကြီးရင့် အိုမင်းမစွမ်းသက်သေ၊ ကိုယ်စိတ်နှစ်ပါး တစ်ပါး ပါးတွင် ရောဂါစွဲကပ်နေသော သက်သေများသည်လည်း တရားရုံးက မေးမြန်း သော မေးခွန်းများကို အကြောင်းနှင့် လျော်ညီစွာ ဖြေဆိုနိုင်လျှင် သက်သေ ခံနိုင်သည်ဟူ၍ သက်သေခံအက်ဥပဒေပုဒ်မ ၁၁၈ နှင့် ပြဋ္ဌာန်းထားသည်။

ရှင်းလင်းချက်

ရှင်းလင်းချက် ရှင်းလင်းခြင်းကြောင့် ၎င်းအား မေးသောမေးခွန်းကို နားမလည်နိုင်ခြင်းနှင့် မေးခွန်းကို စဉ်းစားဆင်ခြင်၍ ဖြေဆိုနိုင်ခြင်း မပြုနိုင်သူမဟုတ်လျှင် သက်သေခံနိုင်သည်မဟုတ်ပေဟူ၍ ဖော်ပြထားသည်။

ဆွဲအ၊ နားမကြားသက်သေ

ဆွဲအ၊ နားမကြားသူပင်ဖြစ်သော်လည်း သက်သေခံနိုင်သည်။ အဆိုပါ ပုဂ္ဂိုလ်များကို သက်သေခံစေလိုပါက တရားရုံးရှေ့သို့ ခေါ်ဆောင်လာ၍ စာရေးပြခြင်းအားဖြင့်ဖြစ်စေ၊ ၎င်းသူ နားမလည်နိုင်သည့်အမှုအရာ အရိပ် အမြွက်ပြုလုပ်ခြင်းအားဖြင့်ဖြစ်စေ တရားရုံးရှေ့တွင် မေးမြန်းရမည်။ ဖြေဆို နိုင်လျှင် သက်သေအဖြစ် လက်ခံစစ်ဆေးနိုင်သည်။ ထိုသို့ ဆွဲအ၊ နားမကြား သူ၏ ထွက်ဆိုချက်ကို နှုတ်သက်သေခံချက်ဟု မှတ်ယူရမည်ဖြစ်ကြောင်း သက်သေခံအက်ဥပဒေပုဒ်မ ၁၁၉ တွင် ပြဋ္ဌာန်းထားသည်။

ဆွေမျိုးသက်သေ

သက်သေများသည် စွပ်စွဲသူနှင့် ဆွေမျိုးတော်စပ်သည့်အကြောင်း ကြောင့် သက်သေတို့၏ထွက်ဆိုချက်ကို လက်မခံရဆိုသော တားမြစ်သည့် ဥပဒေမရှိချေ။ သက်သေတစ်ဦးအား ယုံကြည်သင့် မယုံကြည်သင့်ဆိုသော ပြဿနာနှင့် ပတ်သက်၍ ထိုသက်သေသည် အမှုဖြစ်ပွားပုံကို တွေ့မြင်နိုင်ရန် အကြောင်းရှိ မရှိ၊ ၎င်း၏ ထွက်ဆိုချက်သည် အမှုဖြစ်အကြောင်းခြင်းရာ များနှင့် ဆီလျော်အပ်စပ်ခြင်းရှိ မရှိ ဆိုသည့် အချက်အလက်များအပေါ် မူတည်၍ အဆုံးအဖြတ်ပြုရမည်ဟူ၍ စီရင်ထုံးများက ညွှန်ပြဆုံးဖြတ် ထားသည်ကို လေ့လာနိုင်ပါသည်။

ရှေ့နေများ၏ တာဝန်

ရှေ့နေများသည် သက်သေစစ်မေးရာတွင် သက်သေခံအက်ဥပဒေကို အခြေခံထားသင့်ပါသည်။ ထို့ပြင် သက်သေ၏ အရည်အချင်း၊ အသက်အရွယ် စသည်တို့ကိုလည်း သတိပြုလေ့လာသင့်ပါသည်။ ထို့ပြင် တရားရုံး၏ စစ်မေးနေသော အမှု၏ သဘောသဘာဝကိုလည်း သိရှိသင့်ပါသည်။ သက်သေ၏ထွက်ဆိုချက်မှာ စစ်မေးနေသောအမှု၏ မည်သည့်အခန်း ကဏ္ဍနှင့် သက်ဆိုင်ပါသလဲ။ အမှုတစ်ခုလုံး ထိုသက်သေထွက်ဆိုလျှင် ပျက်သွားမည်လား။ အမှုကို မည်သို့ အထောက်အကူပြုပါသလဲ။ သေချာစွာ ချိန်ဆဖို့ ဖြစ်ပါသည်။ သတိရှိဖို့ လိုပါသည်။

“ရှေ့နေများသည် သက်သေစစ်မေးရာတွင် သက်သေခံအက်ဥပဒေကို အခြေခံထားသင့်ပါသည်။ ထို့ပြင် သက်သေ၏ အရည်အချင်း၊ အသက်အရွယ် စသည်တို့ကိုလည်း သတိပြု လေ့လာသင့်ပါသည်။ ထို့ပြင် တရားရုံး၏ စစ်မေးနေသော အမှု၏ သဘောသဘာဝကိုလည်း သိရှိသင့်ပါသည်။”

မလိုအပ်သော မေးခွန်းများ

မလိုအပ်သော မေးခွန်းများကို မေးနေခြင်းဖြင့် အချိန်မဖြုန်းသင့်ပါ။ ကြီးစွာ သတိထားရှိသင့်ပါသည်။ တစ်ဖက်က အကျိုးဆောင်(ရှေ့နေ)ကို လည်း လေးစားရာရောက်သည့်အပြင် အမှုစစ်ဆေးနေသော တရားသူကြီး ကိုပါ အလေးဂုဏ်ပြုရမည် ဖြစ်ပါသည်။ မိမိစစ်မေးနေသော သက်သေကို လည်း ညှဉ်းပန်းနှိပ်စက်သည့်သဘော၊ စိတ်ဆင်းရဲစေသည့်သဘောမျိုး မဖြစ်သင့်ပါ။ ဤသည်မှာ ရှေ့နေကြီးများ၏ ပင်မမိကတာဝန်ဖြစ်သည်ဟု ကျွန်တော်အကြံပြုပါသည်။

စေတနာ

မောင်ပျင်းရီမေးမြန်းသော “ သက်သေများ စစ်မေးခြင်း ” အကြောင်းကို သက်သေခံအက်ဥပဒေနှင့်အညီ တွေးခေါ်စဉ်းစားမိသော ကျွန်တော်၏ စေတနာ ဥပဒေအတွေးမျှသာပါ...။ ။

နိုင်ငံတကာအနုပညာသတင်းပဒေသာ

ရိုက်လက်စလီနှင့် ကစ်ဟယ်ရင်တန်တို့ ရင်သွေးပိုင်ဆိုင်တော့မည်

Game of Thrones ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ ကစ်ဟယ် ရင်တန်နဲ့ ရိုက်လက်စလီတို့ဟာ အခုအခါမှာတော့ ရင်သွေးပိုင်ဆိုင်ရတော့မှာပါ။

စကော့တလန်ရုပ်ရှင်သရုပ်ဆောင် ရိုက်လက်စလီဟာ Game of Thrones မှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ကစ်ဟယ်ရင်တန်နဲ့အတူ ပထမဆုံးရင်သွေး ကိုပိုင်ဆိုင်တော့မယ်လို့ အသိပေးခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ရုပ်သံဇာတ်လမ်းတွဲ မှာ တွဲဖက်သရုပ်ဆောင်ခဲ့ကြပြီး ၂၀၁၈ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ လက်စလီရဲ့ ကိုယ်ဝန်ဆောင်ပုံကိုတော့ ယူကေမဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။

ရိုက်လက်စလီနဲ့ ကစ်ဟယ်ရင်တန်တို့ဟာ သို့သို့သိပ်သိပ် နေတတ်တယ် ဆိုပြီး နာမည်ကြီးပါတယ်။ အင်ဂျလာအရှေ့ပိုင်းမှာရှိတဲ့ အိမ်ကြီးမှာ ကိုဗစ်-၁၉ ကာလအတွင်း သူတို့နေထိုင်ခဲ့ပြီး အဲဒီအိမ်ကြီးကို ဂျွန်စနိုးဆောက်တဲ့ အိမ်ဆိုပြီး ရိုက်လက်စလီက ပြောပါတယ်။ အဲဒီအိမ်ကြီးက တော်တော်လေးအိုဟောင်းနေ ပြီလို့လည်း ရိုက်လက် ဆက်ပြောပါတယ်။

နယူးယောက်မှာ အချိန်အတော်ကြာ နေထိုင်ပြီးတဲ့နောက် ရိုက်လက်စလီက အိမ်ပြန်လာပြီး မိသားစုဘဝ တည်ဆောက်ဖို့ အခွင့်အရေးပဲလို့ ယူကေမဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။ အဲဒီအချိန်မှာပဲ Game of Thrones ဇာတ်လမ်းတွဲမှာ နောက်ထပ်တွဲဖက် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဆိုဖီတန်နာက ပြီးခဲ့တဲ့သီတင်းပတ် မှာပဲ သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေ ကိုယ်ဝန်ဆောင်ပုံတွေ ထုတ်ပြခဲ့ပါ တယ်။ ဆိုဖီနဲ့ခင်ပွန်းသည်ဖြစ်သူ အဆိုတော် ဂျိုးဂျိုးနာစ်တို့ဟာ ဇူလိုင်လအတွင်း ကပဲ သမီးဦးလေးကို မွေးဖွားခဲ့ပါတယ်။

စကိုင်းနယူးစ်



ရိုက်လက်စလီနှင့် ကစ်ဟယ်ရင်တန်။

ပြိတ်န့် တော်ဝင်မင်းသား ဟယ်ရီနှင့် ဇနီးဖြစ်သူ မီဂန်မာကယ်တို့ Netflix ၏ တီဗွီအစီအစဉ်တွင် ပါဝင်မည်မဟုတ်

ပြိတ်န့်တော်ဝင်မင်းသား ဟယ်ရီနဲ့ ဇနီးဖြစ်သူ မီဂန်မာကယ်တို့ဟာ Netflix ရဲ့တီဗွီအစီအစဉ်မှာ ပါဝင်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆို လိုက်ပါတယ်။ ဟယ်ရီတို့စုံတွဲဟာ ဘယ်ရပ်သံရိုးပွဲမှာပါဝင်မှာ မဟုတ်ဘူးလို့ သူတို့ရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ယခုလအစောပိုင်းကပဲ ဟယ်ရီနဲ့မီဂန်တို့ဟာ Netflix အတွက် မှတ်တမ်း ရုပ်ရှင်နဲ့ တခြားသော ရှိုးပွဲတွေအတွက် စာချုပ်ချုပ်ထားတယ်ဆိုတဲ့ သတင်း ထွက်ပေါ်ခဲ့ပြီးတဲ့နောက် အဲဒီစာချုပ်ဟာ ပေါင်သန်း ၁၀၀ တန်တယ်လို့ ကောလာဟလ ထွက်လာခဲ့ဖူးပါတယ်။ ကနဦး စတင်ပေါ်လာတဲ့ သတင်းတွေ အရတော့ သူတို့စုံတွဲဟာ အမေရိကန်မှာ ဘဝသစ်စတင်အကြောင်းနဲ့ ပုဂ္ဂလိက လုပ်ငန်းတွေ လုပ်ကိုင်တာတွေအတွက် မှတ်တမ်းရုပ်ရှင်ကို အလေးထားမယ်လို့ သည်ဆန်းသတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း ကယ်လီဖိုးနီးယားက သူတို့ရဲ့နေအိမ်အတွင်းကို ကင်မရာ သမားတွေ အဝင်ခံပါမလားဆိုတာကတော့ မသဲကွဲသေးပါဘူး။ ကာဒစ်ရီရန် ညီအစ်မတွေရဲ့ တီဗွီအစီအစဉ်ဟာ ၂၀၂၁ ခုနှစ်မှာ အဆုံးသတ်တော့မယ်လို့ ကြေညာပြီးတဲ့နောက် အဲဒီအစီအစဉ်နေရာမှာ အစားထိုးဖို့ နောက်ထပ်အစီအစဉ် သစ်တစ်ခု လိုနေတာကလည်း အမှန်ပါပဲ။

စကိုင်းနယူးစ်



ပြိတ်န့်တော်ဝင်မင်းသား ဟယ်ရီနှင့် ဇနီးဖြစ်သူ မီဂန်မာကယ်။



ရန်ကုန်မြို့ပတ်လမ်းပိုင်း ရထားတွဲဆိုင် သုံးဆိုင်သောပြေးဆွဲမည်

ရန်ကုန် စက်တင်ဘာ ၂၉ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ လမ်းညွှန်ချက်အရ ခရီးသွားလာမှုကန့်သတ်ချက်များရှိသဖြင့် ရန်ကုန်မြို့တွင် ရထားဖြင့် ခရီးသည်စီးနင်းမှု လျော့နည်းသွားသည်။

ရန်ကုန်မြို့ပတ်လမ်းပိုင်းတွင် နေ့စဉ်ရထားတွဲဆိုင်၊ ခြောက်ဆိုင်ဖြင့် ရုံးချိန် ရထားများကို ပြေးဆွဲလျက်

ရှိရာ စက်တင်ဘာ ၂၉ ရက်မှစတင်၍ ရထားတွဲဆိုင်၊ သုံးဆိုင်ဖြင့်သာ ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့ မီးရထား အမှတ် (၇) တိုင်းရန်ကုန်ထံမှ သိရသည်။

ရန်ကုန်လှော်ကားလမ်းပိုင်းတွင် ရုံးချိန် နံနက် ၇ နာရီ ၃၅ မိနစ် တွင် ထွက်ခွာပြီး ရန်ကုန်ဘူတာကြီး သို့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ရောက်ရှိမည်။ ညနေရုံးဆင်းချိန် ၅ နာရီတွင် ရန်ကုန်ဘူတာကြီးမှ ထွက်ခွာပြီး လှော်ကားသို့ ညနေ

၆ နာရီ မိနစ် ၄၀ တွင် ရောက်ရှိမည်။ ရန်ကုန် မင်္ဂလာဒုံ အင်းစိန်လမ်းပိုင်း တွင် အင်းစိန်ဘူတာမှ နံနက် ၇ နာရီ ၂၅ မိနစ်တွင် ထွက်ခွာပြီး မင်္ဂလာဒုံသို့ နံနက် ၈ နာရီ ၁၀ မိနစ်တွင် ရောက်ရှိ ၍ ရန်ကုန်ဘူတာကြီးသို့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ရောက်ရှိမည်။

ညနေ ၅ နာရီ ၄၅ မိနစ်တွင် ရန်ကုန်ဘူတာကြီးမှ ထွက်ခွာပြီး မင်္ဂလာဒုံသို့ ညနေ ၆ နာရီ မိနစ် ၅၀ နှင့် အင်းစိန်သို့ ည ၇ နာရီ ၃၅ မိနစ်တွင် ရောက်ရှိမည်။

ရန်ကုန်ရွာသာကြီး လမ်းပိုင်းတွင် နံနက်ပိုင်း ၈ နာရီတွင် ရွာသာကြီးမှ ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးသို့ နံနက် ၉ နာရီတွင် ရောက်ရှိမည်။

ညနေပိုင်းတွင် ရန်ကုန် ဘူတာကြီးမှ ၅ နာရီ မိနစ် ၂၀ တွင် ထွက်ခွာပြီး ရွာသာကြီးသို့ ညနေ ၆ နာရီ မိနစ် ၂၀ တွင် ရောက်ရှိမည်ဖြစ် သည်။ ရထားအချိန်စာရင်း အသေးစိတ်ကို သက်ဆိုင်ရာဘူတာများ တွင် ကြေညာထားမည်ဖြစ်ကြောင်း သိရသည်။

အောင်သူရ

ကျွန်းစုမြို့နယ် အောင်ကျော်ဇောရေငန်ငါးမွေးမြူရေး သမဝါယမအသင်းမှ ကာကွယ်ရေးရန် ရန်ကုန်သို့ တင်ပို့

ကျွန်းစု စက်တင်ဘာ ၂၉ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် အောင်ကျော်ဇောရေငန်ငါးမွေးမြူရေး သမဝါယမအသင်းမှ ထုတ်လုပ်သော ငါးများကို ပြည်ပပို့ကုန်အဖြစ် ထိုင်းနိုင်ငံ သို့ တင်ပို့လျက်ရှိသော်လည်း ကိုဗစ်-၁၉ ကာလအတွင်း ဆောင်ရွက်ရန် အတွက် အခက်အခဲဖြစ်နေချိန် ရန်ကုန်တိုင်းဒေသကြီး သမဝါယမ အသင်းများနှင့် ချိတ်ဆက်၍ အသင်းသားပြည်သူများ ဈေးနှုန်းချိုသာ စွာဖြင့် စားသုံးနိုင်ရန်အတွက် ရေငန်ကတစ်ငါးအကောင်ရေ ၅၀၀၀ အနက် ပထမအကြိမ် အကောင်ရေ ၈၀၀၊ ပိသော ၃၀၀ ခန့်ကို ရန်ကုန်တိုင်း ဒေသကြီးသို့ စက်တင်ဘာ ၂၇ ရက်က တင်ပို့ရောင်းချနိုင်ကြောင်းနှင့် ရန်ကုန်သို့အရောက် တစ်ပိသောလျှင် ငွေကျပ် ၇၅၀၀ နှုန်းဖြင့် တင်ပို့ရောင်း ချနိုင်ကြောင်း သိရသည်။

သတင်းစဉ်

တာချီလိတ်မြို့ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂) မှ ကုန်သွယ်မှုလုပ်ငန်း နှစ်ဖက်တာဝန်ရှိသူများ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး

တာချီလိတ် စက်တင်ဘာ ၂၉ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် မြို့ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂) တွင် နှစ်ဖက်အပြန်အလှန် ကုန်တင်မော်တော်ယာဉ်များ ဖြတ် သန်းခွင်ကို ထိန်းချုပ်ကန့်သတ်ရာမှ ကုန်သည်များ အခက်အခဲဖြစ်ပေါ် သဖြင့် ယခင်ကဲ့သို့ ကုန်တင် မော်တော်ယာဉ်များ၊ ကုန်စည်များ ပြန်လည် ဖြတ်သန်းစီးဆင်းနိုင်ရန် ထိုင်းတာဝန်ရှိသူများက ယမန်နေ့က

ဆန်ဆိုင်(ခ) ရပ်ကွက်ရှိ 1G1 ဟိုတယ် ၌ မြန်မာတာဝန်ရှိသူများနှင့် ရင်းနှီးပွင့်လင်းစွာ လာရောက် ဆွေးနွေးကြသည်။

စက်တင်ဘာ အစောပိုင်းက ထိုင်းနိုင်ငံသည် ကိုဗစ်-၁၉ ကူးစက် ရောဂါကို အကြောင်းပြု၍ နှစ်နိုင်ငံ ကုန်သွယ်သော ချစ်ကြည်ရေးတံတား (၂) တွင် ကုန်စည်များ သယ်ယူပို့ဆောင် သည့် ကုန်တင်မော်တော်ယာဉ်များကို တစ်ဖက်သတ် ထုတ်ပြန်ကြေညာခဲ့

သည်။ ထို့ကြောင့်ထိုင်းနိုင်ငံမှ တာဝန်ရှိ သူများက စက်တင်ဘာ ၂၅ ရက်တွင် ပထမအကြိမ် လာရောက်တွေ့ဆုံ ညှိနှိုင်းကြပြီး စက်တင်ဘာ ၂၈ ရက် က ဒုတိယအကြိမ် လာရောက် ဆွေးနွေး ညှိနှိုင်းခြင်းဖြစ်ကြောင်း သိရသည်။

နှစ်ဖက် တာဝန်ရှိသူများသည် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြကာ အပြန်အလှန်လေးစားစွာ ပြန်လည်

ဆက်ဆံကြရန် ကုန်သွယ်မှုနှင့် ကုန်စည်များ သယ်ယူပို့ဆောင်ခြင်း ကို ယခင်က ကဲ့သို့ ပုံမှန်လုပ်ဆောင် နိုင်ရန်ဆွေးနွေးကြရာတွင် သဘော တူညီချက်အချို့ကို သတ်မှတ်နိုင်ကြ သည်။

ဖြတ်သန်းသည့် မော်တော်ယာဉ် များအတွက် ကားစလစ်ကို ထိုင်းဘက် ငွေ ၁၅၀၀၀ သာ ကောက်ခံရန်နှင့် ပြေးဆွဲခြင်း ရပ်နားပါက ပြန်လည် ထုတ်ပေးရန်၊ ကုန်စည်များ သယ်ယူ ဖြတ်သန်းရန်အတွက် ယာဉ်ငယ်(မှန်လုံ) များ အကန့်အသတ်မရှိဖြတ်သန်းခွင့် ရရှိရေးနှင့် မြန်မာနံပါတ် တပ်ဆင်ထား သော ယာဉ်များ စလစ်ပြုလုပ်ရန်၊ ရက်လွန်ကြေး ကောက်ခံမှု ကင်းလွတ် ခွင့်ရရှိရန်၊ အသား/ငါးနှင့် ဟင်းသီး ဟင်းရွက်များအပေါ် ကောက်ခံသော အခွန်နှုန်းများ လျှော့ချရန်နှင့် အစောဆုံး ဖြတ်သန်းခွင့်ပြုရန်၊ အခွန်များ ပိုမိုကောက်ခံခြင်း ပြုပါက (TBC) ထိုင်း- မြန်မာနယ်ခြား ကော်မတီထံမှတစ်ဆင့် တိုင်ကြားရန် စသည့် သဘောတူညီချက်များကို ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံမှုတွင် ရရှိသော သဘော တူညီချက်များ၊ အကျိုးရလဒ်များကို နှစ်ဖက် တာဝန်ရှိသူများက မကြာမီ ထုတ်ပြန် အသိပေးရန်ကြောင်း မြန်မာ- ထိုင်း နယ်ခြား ကော်မတီ ဆက်ဆံရေး အရာရှိတစ်ဦးက ပြောသည်။

ယာဆေး(ပြန်/ဆက်)



ဝန်းသိုမြို့နယ်၌ ရေမိတာစနစ်ဖြင့် အိမ်တိုင်ရာရောက် ရေသွယ်ယူခြင်း ဆောင်ရွက်ပြီးစီး

ဝန်းသို စက်တင်ဘာ ၂၉ စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်တွင် ရေမိတာစနစ်ဖြင့် အိမ်တိုင်ရာရောက် ရေသွယ်ယူခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောသည်။

ယင်းစီမံကိန်းကျေးရွာများအနက် ကျောက်ပေါက်ခွေးရွာတွင် ၄ လက်မ စက်ရေတွင်း ပေ ၄၀၀ ကို တူးဖော်အောင်မြင်ရာ ဆက်စပ်လုပ်ငန်းများဖြစ်သည့် ဂါလန် ၂၀၀၀ ဆုံ ရေလှောင်ကန်တစ်ခု၊ အလျား ၁၀ပေ၊ အနံ ၁၀ ပေနှင့် အမြင့် ၁၀ ပေ ရှိသော ရေစက်ရုံတစ်ခုတို့ကို ဆောင်ရွက်ပြီးစီးသည့်အပြင် အိမ်ထောင်စု အားလုံးကို ရေမိတာစနစ်ဖြင့် အိမ်တိုင်ရာရောက် ရေသွယ်ယူခြင်းလုပ်ငန်း များကိုလည်း ကျေးရွာလူထုအားဖြင့် ဆောင်ရွက်နိုင်ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးချက်အရ သိရသည်။

ယင်းလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက စီမံကိန်းထောက်ပံ့ငွေ ငွေကျပ် သိန်း ၁၀၀ နှင့် ကျေးရွာ လူထုထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး စက်ရေတွင်းတူးဖော်ခြင်းကို ဧပြီလမှစတင် ဆောင်ရွက်ရာ မြေပြင်အခြေအနေအရ မြေအောက်လွှာမာကျော ခြင်းကြောင့် ခက်ခဲစွာ တူးဖော်ရသည်။

“ကျွန်တော်တို့ရွာမှာရှိတဲ့ အိမ်ခြေ ၂၉ အိမ်အတွက် နေရာသီရေရှားပါးမှုဘေး က ကင်းလွတ်ပြီး ရာသီမရွေးသောက်သုံးရေဖူလုံစွာ ရရှိနိုင်ပြီဖြစ်ပါတယ်။ ရေကလည်း ဂါလန် ၂၀၀၀ ကန့်ကို တစ်နာရီကျော်၊ တစ်နာရီခွဲလောက်ဆိုပြည့်ပြီ။ ကျေးလက်ဦးစီးမှူးက လျှပ်စစ်မီးနဲ့ သုံးဖို့ မိတာရဖို့ လျှပ်စစ်ဦးစီးဌာနနဲ့ ညှိနှိုင်း ကူညီပေးတယ်။ အခုဆို ကိုယ့်အိမ်နဲ့ကိုယ် ရေဘေးဖွင့်လိုက်ရုံပဲ။ အစစအရာရာ နည်းပညာပိုင်းရော လူမှုရေးပါမကျန် အစဆုံးကူညီပေးတဲ့ ကျေးလက်ဦးစီးဌာန ကိုတော့ ကျေးဇူးတင်မဆုံးပါဘူး” ဟု ကျေးရွာဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်က ပြောသည်။

မွေးကြူဇင်



ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်အတွင်း အသွားအလာကန့်သတ် စောင့်ကြည့်နေရာ ထပ်မံဖွင့်လှစ်ထားရှိနိုင်ရန် ကွင်းဆင်းကြည့်ရှု

ဒဂုံမြို့သစ်(အရှေ့ပိုင်း) စက်တင်ဘာ ၂၉ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများ ထားရှိနိုင်ရန်အတွက် လေးခု မြောက် အသွားအလာကန့်သတ်စောင့်ကြည့်နေရာ ထပ်မံဖွင့်လှစ်ရန် အဆင်ပြေခြင်း ရှိ မရှိကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုသည်။

ကွင်းဆင်းရာတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် အုပ်ချုပ်ရေး မှူး၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပရဟိတအသင်းများက အသွားအလာကန့်သတ်စောင့်ကြည့်နေရာ ဆောင်ရွက်မည့် အ.ထ.က(၅) ကျောင်းကို ကွင်းဆင်းကြည့်ရှုခဲ့ပြီး ကျောင်းတွင်ရှိသည့် အဆောင်များ ကောင်းမွန်ခြင်း ရှိ မရှိ၊ ရေမီး၊ ရရှိခြင်း ရှိ မရှိ၊ အိမ်သာများ အဆင်ပြေခြင်း ရှိ မရှိ၊ ရောဂါကူးစက်မှုရှိစေရန် ဆောင်ရွက်ထားမည့်အစီအစဉ်များ၊ ကျန်းမာရေး စောင့်ရှောက်မှုအခြေအနေများနှင့် လုံခြုံရေးဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အသွားအလာကန့်သတ်စောင့်ကြည့် နေရာသုံးခုကို စက်တင်ဘာ ၁၅ ရက်မှစတင်၍ ဖွင့်လှစ်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ပိုးရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများ ထားရှိမှုမှာ များပြားလာသည့် အတွက် အခြေခံ ပညာကျောင်းများဖြစ်သည့် အ.ထ.က(၅)ကျောင်းတွင် စင်တာသစ် ထပ်မံဖွင့်လှစ်ထားရှိနိုင်ရန် ကြိုတင်ပြင်ဆင်မှုများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

လှလှထွေး (ပြန်/ဆက်)



ရန်ကုန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် အသွား အလာကန့်သတ်မှုများ ပြုလုပ်လျက်ရှိရာ စက်တင်ဘာ ၂၉ ရက်က ကြည့်ရှု မှတ်တမ်းတင်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ ပူးပေါင်း၍ အောက်ကြည့်ရှုမှတ်တမ်းတင်လမ်းမကြီး (တိုင်းပညာရေးမှူးရုံး ရှေ့) ၌ စစ်ဆေးမှုများ ပြုလုပ်စဉ်။

တင်ဝင်းလေး(ကြည့်ရှုမှတ်တမ်း)

သုံးခွမြို့၌ ကိုဗစ်-၁၉ ကာကွယ်ရေး အရှိန်မြှင့် ဆောင်ရွက်

သုံးခွ စက်တင်ဘာ ၂၉ ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့၌ နေအိမ်တွင် နေထိုင်ရေးကာလအတွင်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေ ရေးအတွက်အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာပြည်သူများနေအိမ်ပြင်ပသွား လာရာတွင် နှာခေါင်းစည်းမတပ်ဆင်ဘဲသွားလာနေသူများအား အသိပညာ ပေးခြင်းကို စက်တင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီက မြို့မဈေးအနီး ရှစ်မျက်နှာ စေတီတော်တွင် ဆောင်ရွက်သည်။

နေအိမ်ပြင်ပလမ်းမများပေါ်၌ နှာခေါင်းစည်းများမတပ်ဆင်ဘဲ သွားလာ နေသူများအား ယခုအခါပြည်တွင်းကူးစက်မှု များပြားလာသဖြင့် နှာခေါင်း စည်းတပ်ဆင်သွားလာရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန် ကြားချက်၊ ပန်ကြားချက်များကို အလေးထားလိုက်နာရန် အသိပေးပေးလာပြော ခဲ့ပြီး စည်းကမ်းဖောက်ဖျက်သူများအား အရေးယူဆောင်ရွက်မည်ဟု ပြောကြားခဲ့ သည်။ ထို့ပြင်အရေးကြီးကိစ္စမှလွဲ၍ မလိုအပ်ဘဲနေအိမ်ပြင်ပသို့ မသွားလာရန် ဈေးဝယ်သွားလာရာတွင် လူထုစိစစ် နှင့်ကျန်းမာရေးအတွက် ဆေးခန်းပြရာတွင် လူနစ်ဦးသွားလာရန်အသိပညာပေးခဲ့သည်။ အဆိုပါလုပ်ငန်းဆောင်ရွက်ရာ၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသထိန်းချုပ်ရေး ကော်မတီနှင့် ဌာန ဆိုင်ရာတို့က ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ကိုကျော်(သုံးခွ)

ကိုဗစ်-၁၉ ကာလအတွင်း အချင်းချင်းပြောသည့်စကား

ပါမောက္ခ ဒေါက်တာမောင်

ပြောစကားနားမဝင်ကြသူများ

စာရေးသူတို့ နိုင်ငံသည် ယနေ့အချိန်တွင် ကိုဗစ်-၁၉ ဒုတိယအကျော့ ရိုက်ခတ်ခံနေရသည်။ တရိုက်ရိုက် တက်လာနေသော ပိုးတွေ့လူနာများကို ထိန်းချုပ်ရန် အတွက် နိုင်ငံတော်နှင့် ပြည်သူလူထုသည် နေ့မအား ညမအား အစွမ်းကုန် ကြိုးပမ်းနေကြရသည်။ မီဒီယာ များမှ ပြည်သူလူထုလိုက်နာစောင့်ထိန်းရန် ရှောင်ကြဉ် ရန် စည်းကမ်းများကို အကြိမ်ကြိမ်အဖန်ဖန် ပြောကြားနေ သည်။ သို့ရာတွင် ပြောစကားကို နားမဝင်ကြသူများ တွေ့မြင်နေရသည်။

စက်တင်ဘာ ၁၉ ရက်နေ့ မြန်မာ့အလင်းသတင်း စာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက် များအား လိုက်နာခြင်းမရှိသော သူများအား ဆက်လက် အရေးယူလျက်ရှိကြောင်း ဖော်ပြထားသည်။ ထိုသတင်း တွင် တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ KTV ဆိုင်ပိုင်ရှင်နှင့် အလုပ်သမားများ၊ ရာနှင့်ချီသော ညမထွက်ရအချိန် ကျော်လွန်သွားလာသူများနှင့် နှာခေါင်းစည်းမတပ်သူ များကို အရေးယူခဲ့ကြောင်း ဖော်ပြထားသည်။ အရေးယူရသည့်အမှုများ လျော့ကျ သွားခြင်းမရှိကြောင်း တွေ့ရှိရသဖြင့် ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန်ကိုလည်း အသိပေးနှိုးဆော်ထား သည်။

စက်တင်ဘာ ၁၁ ရက်နေ့ Yangon Nation News Media မှ ဖော်ပြသော facebook စာမျက်နှာတွင်လည်း ရန်ကုန်မြို့အတွင်း နှာခေါင်းစည်းများကို မေးစေတွင် ချိတ်၍ (အချို့သူများတွင် လုံးဝမပါ) သွားလာနေသူများ၏ ဓာတ်ပုံများကို ဖော်ပြထားသည်။

ထိုသူများသည် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့နေသော ယနေ့အချိန်တွင် မိမိကိုယ်တိုင်အတွက် မိသားစုအတွက်၊ အခြားလူများအတွက် မိမိ၏ အမူအကျင့်ကို မပြောင်းလဲ နိုင်ကြသူများ ဖြစ်ကြသည်။

စည်းကမ်းလိုက်နာသော အမူအကျင့်

စည်းကမ်းလိုက်နာသော အမူအကျင့်သည် ငယ်ရွယ်စဉ် ကလေးဘဝမှစ၍ တစ်စတစ်စဆောင်း ဖြစ်ပေါ်လာခဲ့သော အရာဖြစ်သည်။ မိဘ၏ အဆုံးအမ နှင့် အပြုအမူ သင်ကြားခဲ့ရသော ပညာရေး၊ ပတ်ဝန်းကျင် ရှိ လူများ၏ ဓလေ့စရိုက်နှင့် အသက်မွေးဝမ်းကျောင်း စသောအကြောင်းအရာများစွာက လွှမ်းမိုးပြီး တစ်စ တစ်စ ပုံသွင်းယူလာခဲ့သော ကိစ္စဖြစ်သည်။ အဓိက အကြောင်းနှစ်ရပ်မှာ ကိုယ်တိုင်၏ အသိဉာဏ်ပညာနှင့် ပတ်ဝန်းကျင်၏ စေ့ဆော်တိုက်တွန်းမှုတို့ ဖြစ်ကြသည်။ အသိဉာဏ်ပညာထောင့်မှကြည့်လျှင် လူပုဂ္ဂိုလ် လေးမျိုး ကွဲပြားသွားပြန်သည်။

- (၁) အသိဉာဏ်ပညာရှိ၍ စည်းကမ်းလိုက်နာသော သူများ
- (၂) အသိဉာဏ်ပညာရှိသော်လည်း စည်းကမ်း မလိုက်နာသောသူများ
- (၃) အသိဉာဏ်ပညာမရှိသော်လည်း စည်းကမ်း လိုက်နာသောသူများ
- (၄) အသိဉာဏ်ပညာလည်းမရှိ စည်းကမ်းလည်း မလိုက်နာသောသူများ ဖြစ်ကြသည်။

ဤတွင် ပတ်ဝန်းကျင်၏ အခန်းကဏ္ဍသည် အရေးကြီးလာကြောင်း တွေ့ကြရသည်။ အသိဉာဏ် ပညာမရှိသော်လည်း စည်းကမ်းလိုက်နာသောသူများ သည် မိတ်ဆွေကောင်းများရှိသော ပတ်ဝန်းကျင်ကောင်း များတွင် ရှိနေကြသူများ ဖြစ်ကြသည်။ ပတ်ဝန်းကျင် ကောင်းရှိသူများသည် စည်းကမ်းလိုက်နာသူများ ဖြစ်ကြပြီး စည်းကမ်းလိုက်နာရန်လည်း အချင်းချင်း တိုက်တွန်း ပြောဆိုနေကြသူများ ဖြစ်ကြသည်။

အသိဉာဏ်ရှိလျက် စည်းကမ်းမလိုက်နာသော သူများသည်လည်း စည်းကမ်းလိုက်နာသော ပတ်ဝန်း ကျင်ကောင်းအတွင်းသို့ရောက်လျှင် အလွယ်တကူ ပြောင်းလဲသွားမည်ဖြစ်သည်။ ထို့ကြောင့် ပတ်ဝန်းကျင် ကောင်းနှင့် မိတ်ဆွေကောင်းများသည် လူတစ်ယောက်၏ အမူအကျင့်ကို ပြောင်းလဲစေသော



“ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို မိမိကိုယ်တိုင် လိုက်နာရန်နှင့် မိတ်ဆွေများကိုလည်း တိုက်တွန်းပြောဆိုရန်ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော ရုံး/ဌာနများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် ကြီးကြပ်သူများ / တာဝန်ကျပ်ထမ်းများ အနေဖြင့် အချင်းချင်း သတိပေးပြောကြားရမည့် အချက်များကို အလေးအနက် ဆောင်ရွက်ကြရမည်ဖြစ်”

ကြီးစွာသော အကြောင်းအထောက်အပံ့ တစ်ခုဖြစ်သည်။ ယနေ့အချိန်သည် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားနေ ခြင်းကို ထိန်းချုပ်ရန်အတွက် ချမှတ်ထားသော စည်းကမ်းများကို လူတိုင်း(တစ်ယောက်မကျန်) လိုက်နာ ရမည်ဖြစ်သည်။ ထို့ကြောင့် စည်းကမ်းလိုက်နာသော သူများရှိသော ပတ်ဝန်းကျင်ကောင်းများကို ဖန်တီး ကြရမည် ဖြစ်သည်။ ထိုသို့ဖန်တီးရန်မှာ မခက်ခဲပါ။ မိမိ ကိုယ်တိုင် စည်းကမ်းလိုက်နာခြင်းနှင့် မိမိမိတ်ဆွေများ ကိုလည်း စည်းကမ်းလိုက်နာရန် အချင်းချင်း တိုက်တွန်း ပြောဆိုရန်တို့ ဖြစ်သည်။

အချင်းချင်းပြောကြပါ
အချင်းချင်းပြောသောစကားများသည် အသိတရား နှင့် အမူအကျင့်ကို အမှန်ပင် ပြောင်းလဲစေနိုင်ပါသည်။ အချင်းချင်းဆိုသည်မှာ အသက်မွေးဝမ်းကျောင်း၊ လူမှုရေး၊ ဘာသာရေးနှင့် ပညာရေးအခြေခံတို့ နီးစပ် တူညီသော မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြ သည်။ သတင်းစာများ၊ အထက်လူကြီးများနှင့် ဆရာ သမားများ ပြောသည့်စကားထက် အချင်းချင်းပြောသော စကားများသည် အလွယ်တကူ နားဝင်လွယ်သော စကား များဖြစ်ကြသည်။ လူငယ်များအတွင်းတွင်လည်း အချင်းချင်းပြောသော စကားများကို မိဘပြောသော စကားများထက် ပို၍လက်ခံကြသည်။ အဘယ်ကြောင့် နည်း။

အချင်းချင်း ပြောသော စကားများသည် တူညီသော ခံစားချက်များ၊ မျှော်လင့်ချက်များ၊ စိုးရိမ်စိတ်များမှ ပေါ်ထွက်လာသော စကားများဖြစ်ကြသည်။ ပြောသူနှင့် နားထောင်သူအကြားတွင် တားဆီးထားသော အကန့် အသတ်မရှိဘဲ လွတ်လပ်စွာ ဆက်သွယ်နေခြင်းကြောင့် လည်းဖြစ်သည်။ သုံးစွဲသော စကားလုံးများမှာလည်း ရင်းနှီးပြီးသား စကားလုံးများဖြစ်ကြသည်။ တစ်ဦးနှင့် တစ်ဦး ရင်းနှီးမှုနှင့် ယုံကြည်မှု ရှိပြီးဖြစ်သည့်အတွက် ကြောင့်လည်း ဖြစ်သည်။ အားမနာတမ်း ပြန်လည် ဆွေးနွေး ငြင်းခုံနိုင်သည့်အတွက်ကြောင့်လည်း

ဖြစ်သည်။ အချင်းချင်းပြောသောစကားများ၏ ထိရောက်ပုံကို facebook တွင် တွေ့မြင်နိုင်သည်။ ယနေ့ ကမ္ဘာနှင့် အဝန်း သန်းပေါင်းများစွာသော သူများ facebook ကို သုံးစွဲနေကြသည်မှာ အချင်းချင်းပြောသော စကားများကို နားထောင်လို၍ ဖြစ်သည်။ နိုင်ငံတော်၏ တရားဝင် မီဒီယာများမှ ဖော်ပြချက်များထက် facebook မှ ပြောစကားများကို ပို၍အလွယ်တကူ လက်ခံလေ့ရှိကြ သည်။

ကမ္ဘာနှင့် အဝန်းတက္ကသိုလ်များတွင် ကျောင်းသား အချင်းချင်း အပြန်အလှန်သင်ကြားသော စနစ် (Peer Learning) ကို အောင်မြင်စွာ အကောင်အထည်ဖော် လျက်ရှိသည်။ ဩစတြေးလျနိုင်ငံ TAFE University ၌ ဘာသာဗေဒလေ့လာနေသော ကျောင်းသားများအား အုပ်စုဖွဲ့လျက် အချင်းချင်း အပြန်အလှန်သင်ကြားစေ ခြင်းဖြင့် သိသာထင်ရှားသော အောင်မြင်မှုများကို ရရှိစေ ခဲ့သည်။ North Carolina ပြည်နယ် DUKE University တွင်လည်း ထိုနည်းစနစ်ကိုကျင့်သုံး၍ အလားတူ အောင်မြင်မှုများ ရှိခဲ့သည်။

မိတ်ဆွေများအတွင်း အချင်းချင်းပြောစကားများနှင့် ပြုမူဆောင်ရွက်ခြင်းများသည် တစ်ဦးတစ်ယောက်ချင်း စီ၏ အသိတရားနှင့် အမူအကျင့်ကို ပြောင်းလဲစေနိုင် ကြောင်း အနောက်တိုင်းမှ အမူအကျင့်ပါရဂူများ (Freire(1970), Fishbein & Ajzen (1976), Bandura (1986)) က ဖော်ပြခဲ့ကြသည်။ စာရေးသူတို့ မြန်မာ့ဓလေ့ တွင်လည်း တွေ့မြင်နိုင်သည်။ ‘တံငါနားနီးတံငါ မဆိုး နားနီးမဆိုး’ ဆိုသောစကားရပ်နှင့် ‘သူတော်အချင်းချင်း သတင်းလေ့လွေ ပေါင်းဖက်တွေ့’ ဆိုသောစကားရပ် တို့သည် မိတ်ဆွေအချင်းချင်း တစ်ဦးအပေါ်တစ်ဦး လွှမ်းမိုးနိုင်စွမ်းအား ကြီးမားလှကြောင်း ဖော်ပြနေကြ သည်။ ငါးဂျာငါးဆယ် နိပါတ်တော်တွင် ငယ်စဉ်ကတည်း က ကွဲကွာသွားခဲ့သော ကျေးငှက်နှစ်ကောင်သည် မတူညီ သော အနီးကပ်မိတ်ဆွေများကြောင့် အသိတရားနှင့်

အမူအကျင့် ကွဲပြားသွားကြောင်း ဖတ်ရှုရသည်။ လူဆိုး လူမိုက်တို့ထံ ရောက်သွားသော ကျေးငှက်သည် ကြမ်းတမ်းမိုက်ရိုင်းသွားပြီး ရသေ့သူတော်စင်ထံ ရောက် သွားသော ကျေးငှက်သည် ယဉ်ကျေးသိမ်မွေ့ သွားကြ သည်။ ဗုဒ္ဓမြတ်စွာသည်လည်း အရှင်အာနန္ဒာမထေရ်အား လောကီလောကုတ္တရာ နှစ်ဖြာအကျိုးစီးပွား ပြီးမြောက် အောင်မြင်စေရန် မိတ်ဆွေကောင်းသည် ရာနန်းပြည့် အရေးကြီးသော အကြောင်းအထောက်အပံ့ဖြစ်ကြောင်း ဟောကြားတော်မူခဲ့လေသည်။

ထို့ကြောင့် မိမိကျင့်လည်နေရာ အသိုင်းအဝိုင်း အတွင်း မိမိကိုယ်တိုင်၏ အပြောအဆိုများနှင့်အပြုအမူ များသည် မိတ်ဆွေများအပေါ် ကြီးစွာသော အကျိုးသက် ရောက်မှုများရှိနေကြောင်း သိရှိထားခြင်းသည် ယနေ့ ကိုဗစ်-၁၉ ကာလတွင် အသိတရားနှင့် အမူအကျင့် ပြောင်းလဲရန်အတွက် များစွာအထောက်အကူ ဖြစ်စေ သည်။

လူတိုင်းအပေါ်ကျရောက်လာသော တာဝန်နှစ်ရပ်

ယနေ့အချိန် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားနေခြင်းကို ထိန်းချုပ်ရန်အတွက် နိုင်ငံတော်အဆင့်ဆင့် တာဝန်ရှိသူ များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့အလှူရှင်များ၊ စေတနာ့ဝန်ထမ်းများ နေ့မနားညမအား ဆောင်ရွက် နေကြစဉ် ပြည်သူလူထု တစ်ဦးချင်းစီအပေါ်၌ ဆောင်ရွက် ရန် တာဝန်နှစ်ရပ် ကျရောက်လာပါသည်။

ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို မိမိ ကိုယ်တိုင် လိုက်နာရန်နှင့် မိတ်ဆွေများကိုလည်း တိုက်တွန်းပြောဆိုရန်ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော ရုံး/ ဌာနများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေ ရန် ကြီးကြပ်သူများ/တာဝန်ကျပ်ထမ်းများ အနေဖြင့် အချင်းချင်း သတိပေးပြောကြားရမည့် အချက်များကို အလေးအနက်ဆောင်ရွက်ကြရမည် ဖြစ်သည်။

မိသားစုအတွင်းဖြစ်စေ၊ ရပ်ကွက်အတွင်းဖြစ်စေ၊ အလုပ်ခွင်အတွင်းဖြစ်စေ မိမိကိုယ်တိုင် စည်းကမ်းတကျ နမူနာပြု နေထိုင်ခြင်းနှင့် မိတ်ဆွေများကိုလည်း တိုက်တွန်းဆွေးနွေး ပြောဆိုခြင်းတို့သည် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားနေသော ကွင်းဆက်ကို ဖြတ်တောက်ရန် အခြေခံကျသော လူတိုင်းပြုလုပ်ရမည့် တာဝန်နှစ်ရပ် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။

“မိသားစုအတွင်း ဖြစ်စေ၊ ရပ်ကွက်အတွင်း ဖြစ်စေ၊ အလုပ်ခွင်အတွင်း ဖြစ်စေ မိမိကိုယ်တိုင် စည်းကမ်း တကျ နမူနာပြု နေထိုင် ခြင်းနှင့် မိတ်ဆွေများကို လည်း တိုက်တွန်း ဆွေးနွေး ပြောဆိုခြင်းတို့ သည် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားနေသော ကွင်း ဆက်ကို ဖြတ်တောက်ရန် အခြေခံကျသော လူတိုင်း ပြုလုပ်ရမည့် တာဝန်”



ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြန်မာ့စက်တင်ဘာ ၂၉ ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ စနစ်တကျဖြင့် ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးအစည်းအဝေးကို ယမန်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းဆွေးနွေးအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က မိမိတို့ ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး ပြည်သူများအား မဖြစ်မနေ နှာခေါင်းစည်းနှင့် မျက်နှာဖုံးအကာများ တပ်ဆင်သွားလာမှု အလေ့အကျင့်ဖြစ်ပေါ်စေရေးကို အထူးကြပ်မတ်ထိန်းချုပ်ဆောင်ရွက်ကြရန် လိုကြောင်း၊ စည်ပင်သာယာရေးများ အပါအဝင် ရပ်/ကျေး ဈေးများအားလုံးတွင် ကြပ်မတ်စွာ ထိန်းချုပ်ဆောင်ရွက်ကြရေး၊ ကိုဗစ်-၁၉ ဖြစ်ပွားရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝင်ရောက်လာသူများအား ကချင်ပြည်နယ်၏ မြို့အဝင်ဂိတ်များတွင် သေချာစွာ ကန့်သတ်စိစစ်၍ သက်ဆိုင်ရာ မြို့နယ်အလိုက် ရပ်/ကျေးအုပ်ချုပ်ရေးမှူးအဆင့်ဆင့်က ကြီးကြပ်၍ အသွားအလာကန့်သတ်မှုထားရှိရေး တာဝန်ယူဆောင်ရွက်ရန်လိုကြောင်း၊ ကျန်စည်ဝင်၊ ထွက်ယာဉ်များနှင့်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား သတ်မှတ်

နေရာတစ်ခုတွင် ရပ်နား၍ ကုန်စည်လွှဲပြောင်းခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ရေးနှင့် ဖားကန့်မြို့တွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းလာစေရေးအတွက် မြို့အဝင်၊ အထွက်များကို စိစစ်ကန့်သတ်ပြီး ရောဂါထိန်းချုပ်ရေးလုပ်ငန်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် လိုကြောင်း မှာကြားသည်။

ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများက ပြည်နယ်အတွင်း လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းအခြေအနေများ၊ မီးရထား၊ ကားများဖြင့် ခရီးသွားအဝင်/အထွက်များကို စိစစ်ကန့်သတ်ရေး၊ ကုန်စည်စီးဆင်းမှု လျော့နည်းကျဆင်းမှု မရှိစေရေး၊ ဖားကန့်နယ်မြေအတွင်း ကြပ်မတ်ထိန်းချုပ်ရေး ကိစ္စရပ်များ၊ ဈေးများအတွင်း ပျံ့ကျဆွေးနွေး လူသုံးကုန် အထည်အလိပ်ရောင်းချမှုကို အချိန်ကန့်သတ် ဆောင်ရွက်နိုင်ရေး ထိန်းချုပ်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က မဖြစ်မနေ ထိန်းချုပ်ကြပ်မတ်ရမည့်ကိစ္စဖြစ်သည့် အတွက် ပြည်သူအားလုံးက ပူးပေါင်းပါဝင်လာမှု အားကောင်းလာစေရေးဌာနဆိုင်ရာများမှ စိတ်ရှည်ပြီး အပင်ပန်းခံ ဆောင်ရွက်ကြရန်လိုကြောင်း ဖြည့်စွက်မှာကြားသည်။

ပြည်နယ်(ပြန်/ဆက်)

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ကော့သောင်းမြို့နယ်အတွင်းရှိ သဘာဝဘေးသင့်မိသားစုများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

ကော့သောင်း စက်တင်ဘာ ၂၉ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့က အပူပိုင်း မုန့်တိုင်းနီလ်ကြောင့် ကော့သောင်း မြို့နယ်အတွင်း သဘာဝဘေးသင့် မိသားစုဝင်များအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် စုငယ် ကျေးရွာရှိ အိမ်ထောင်စု ၂၁ စု၊ ချမ်းဖန်းကျေးရွာအုပ်စု၊ ချမ်းဖန်း

ကျေးရွာမှ အိမ်ထောင်စု ၂၇ စုအား တိုင်းဒေသကြီးအဖွဲ့က ထောက်ပံ့ငွေများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကြွက်ခြေန် အသင်းက ထောက်ပံ့ပေးအပ်သည့် ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေ၊ ကယ်ဆယ်ရေးပစ္စည်း နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများကို သဘာဝဘေးသင့် မိသားစုများသို့ ပေးအပ်ပြီး သဘာဝဘေးကြောင့် ပျက်စီးခဲ့သောလမ်းများနှင့် နေအိမ်များကို လှည့်လည်ကြည့်ရှုသည်။

မွန်လွဲပိုင်းတွင် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခဲ့သည့် သီရိမြိုင်ရပ်ကွက် မြို့ဦးဆုတောင်း ပြည့်စေတီတော် ရင်ပြင်တော်အား

ကြည့်ရှုစစ်ဆေးကာ စေတီတော် ဂေါပကအဖွဲ့သို့ ပြင်ဆင်နိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်းပြီး ပုလုံးတုံတုံး ကျေးရွာအုပ်စု ရွာသာယာကျေးရွာရှိ သဘာဝဘေးအန္တရာယ်ကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးသည့် နေအိမ် ၁၈ လုံး၊ လုံးဝပျက်စီးသော နေအိမ် ၁၈ လုံးနှင့် ကော့သောင်းမြို့ ဘုရင့်နောင်ရပ်ကွက်ရှိ တစ်စိတ်တစ်ပိုင်းပျက်စီးသည့် နေအိမ် ၁၁ လုံး၊ လုံးဝပျက်စီးသော နေအိမ်သုံးလုံးတို့မှ မိသားစုများသို့ ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

ကျော်စိုး (ကော့သောင်း)



ပဲခူးတိုင်းဒေသကြီး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး အွန်လိုင်းအစည်းအဝေးပြုလုပ်

ပဲခူး စက်တင်ဘာ ၂၉ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အွန်လိုင်းအစည်းအဝေး ပြုလုပ်သည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ရန်ကုန်တိုင်းဒေသကြီးနှင့် တိုက်ရိုက်ထိစပ်လျက်ရှိသော ပဲခူး၊ ကဝ၊ သနပ်ပင်သုံးမြို့နယ်ကို နေအိမ်တွင်နေထိုင်ရေး ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ယခုအချိန်တွင် ရန်ကုန် တိုင်းဒေသကြီးအတွင်း ပိုးတွေ့လူနာ များပြားလာမှုသည် ပဲခူးတိုင်း ဒေသကြီးသို့လည်း

ကူးစက်ပျံ့နှံ့သည့် အကျိုးသက်ရောက်မှုများ ရှိလာနေကြောင်း၊ ပိုးတွေ့လူနာများအတွက် သီးသန့်စောင့်ကြည့်ရန် နေရာပြင်ဆင်ခြင်းများ၊ အသွားအလာကန့်သတ် ထိန်းချုပ်ရေးစခန်းများ တိုးချဲ့ဆောင်ရွက်ရန် စီစဉ်ခြင်းများ၊ စေတနာ့ဝန်ထမ်းများ၏ ကျန်းမာရေးလုံခြုံစိတ်ချမှုရှိစေရန်နှင့် ကုသရေးလုပ်ငန်းများအတွက် လိုအပ်ချက်များကို တင်ပြပေးစေလိုကြောင်း၊ မကြာမီ ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်၍ မဲရုံအဖြစ် အတည်ပြုထားသည့် စာသင်ကျောင်းများ၌ အသွားအလာကန့်သတ် ထိန်းချုပ်ရေးစခန်း ဖွင့်လှစ်ထားပါက

ထို့နောက် CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ ထပ်မံတိုးပွားလာနိုင်သည့်အတွက်

စေတနာ့ဝန်ထမ်းအဖွဲ့များ၏ လိုအပ်ချက်များ၊ ကုသရေးအတွက် လိုအပ်သည့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ အသွားအလာကန့်သတ် ထိန်းချုပ်ရေးစခန်းများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် တက်ရောက်လာခြင်း ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အစိုးရဌာနဆိုင်ရာ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လိုအပ်သော ဖိုက်ဘာရေကန်၊ ရွေ့လျားစစ်ဆေးရေးဂိတ်တံ၊ အိမ်သာ၊ လျှပ်စစ်မီးမရှိသည့်ကျေးရွာ အသွားအလာကန့်သတ် ထိန်းချုပ်ရေး စခန်းများအတွက် ဆိုလာမီး၊ လူနာတင်ခုံတင်၊ ရောဂါ ကာကွယ်ရေးဝတ်စုံ၊ နှာခေါင်းစည်း၊ မျက်မှန်၊ ဆေးရုံများအတွက် အရေးပေါ်ဗီစက်နှင့် Potable X-ray စက်များ တင်ပြပေးရာ အစိုးရအဖွဲ့က ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ အလှူရှင်ဘက်က ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို CB ဘဏ်ဥက္ကဋ္ဌက လည်းကောင်း ဖြည့်ဆည်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

တင်စိုး(ပဲခူး)



မကွေးတိုင်းဒေသကြီး ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်ကာကွယ်ရေး ရန်ကုန်မြို့သို့ ထပ်မံစေလွှတ်

မကွေး စက်တင်ဘာ ၂၉ ရန်ကုန်တိုင်းဒေသကြီး၏ ကိုဗစ်-၁၉ ကုသစောင့် ရှောက်မှုလုပ်ငန်းများ၌ ကူညီဆောင်ရွက်ရန် မကွေး တိုင်းဒေသကြီး ကျန်းမာရေးဝန်ထမ်းများအား စတုတ္ထအကြိမ် စေလွှတ်လိုက်ကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ပထမအကြိမ်အဖြစ် စက်တင်ဘာ ၁၄ ရက်တွင် ၁၉ ဦး၊ ဒုတိယအကြိမ် စက်တင်ဘာ ၂၂ ရက် တွင် ကျန်းမာ ရေးဦးစီးဌာနအရာရှိ ဆရာဝန် လေးဦး၊ စက်တင်ဘာ ၂၆ ရက်တွင် တတိယအကြိမ် ၃၀၊ ယနေ့ စက်တင်ဘာ ၂၉ ရက်တွင် စတုတ္ထအကြိမ် ကိုးဦး စေလွှတ်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရန်ကုန်ရောဂါ ဖြစ်ပွားမှုရဲ့ လိုအပ်ချက်ပေါ် မူတည်

"ရန်ကုန်မှာ ပိုးတွေ့လူနာ များလာတယ်။ များလာတဲ့အတွက် ကုသစောင့်ရှောက်မှုပေးရတဲ့ နေရာသစ်တွေလည်း များလာတယ်။ ဒီနေရာတွေမှာ အားဖြည့်နိုင်ဖို့ ကျန်းမာရေးဝန်ထမ်းတွေ စေလွှတ်ရတာပါ။ နောက်ထပ်ပိုမို မပို့ဖို့က ရန်ကုန်ရောဂါ ဖြစ်ပွားမှုရဲ့ လိုအပ်ချက်ပေါ် မူတည်ပါတယ်" ဟု မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောသည်။

တာဝန်ထမ်းဆောင်ရန် ထွက်ခွာ

စတုတ္ထအကြိမ် စေလွှတ်သည့် မကွေးတိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးတက္ကသိုလ်(မကွေး)မှ ကထိက သမားတော်ကြီး ဦးဆောင်သည့် လက်ထောက်ဆရာဝန်(ဆေးပညာ) ခြောက်ဦး၊ လက်ထောက်ကျန်းမာရေးမှူး သုံးဦးသည် ရန်ကုန်တိုင်းဒေသကြီးရှိ ကိုဗစ်-၁၉ ကုသရေး စင်တာများတွင် တာဝန်ထမ်းဆောင်ရန် ယနေ့နံနက် ၉ နာရီတွင် ထွက်ခွာသွားပြီ ဖြစ်သည်။ စက်တင်ဘာ ၁၄ ရက်မှ စက်တင်ဘာ ၂၉ ရက်အထိ မကွေးတိုင်းဒေသကြီးမှ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်သို့ သွားရောက်တာဝန်ထမ်းဆောင်သော ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ဦးရေ ၆၀ ကျော်ရှိပြီ ဖြစ်သည်။

ဇေယျတု(မကွေး)

ညောင်ဦးမြို့ ရွှေစည်းခုံဘုရား တောင်ဘက်စောင်းတန်းရှိ မုခ်အကာ မိုးဒဏ်ကြောင့် တစ်ခြမ်းပြိုကျ

ညောင်ဦး စက်တင်ဘာ ၂၉
ယနေ့ နံနက်ပိုင်းက ရွာသွန်းခဲသည့် မိုးဒဏ်ကြောင့် ပုဂံ ညောင်ဦးမြို့ ရွှေစည်းခုံစွယ်တော်မြတ်စေတီ တောင်ဘက် စောင်းတန်း ခြင်္သေ့ နှစ်ကောင်ရုပ်တုကြားရှိ မုခ်အကာ တစ်ခြမ်း နံနက် ၆ နာရီခွဲခန့်က ပြိုကျသည်။

မိုးဒဏ်လေဒဏ်မခံနိုင်တော့

“လွန်ခဲ့တဲ့ ၅၉ နှစ်လောက်က ဆောက်ခဲ့တဲ့ စောင်းတန်းပါ။ နှစ်တွေကြာလာတော့ မိုးဒဏ်လေဒဏ် မခံနိုင်တော့လို့ ပြိုကျသွားတာပါ။ စောင်းတန်းပြိုကျမှု ကြောင့် စောင်းတန်းရဲ့ ၂၅ ရာခိုင်နှုန်းလောက် ပျက်စီးသွား ပါတယ်။ ပျက်စီးမှုအခြေအနေကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို တင်ပြထားပါတယ်” ဟု ညောင်ဦးမြို့ အမှတ် (၅)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းမောင်က ပြောကြား သည်။

စောင်းတန်းက စက်တင်ဘာ ၂၄ ရက်ကလည်း နံရံ ကွဲအက်ကာ အနည်းငယ်ပြိုကျမှုရှိခဲ့ကြောင်း၊ စပြီး နံရံ အက်ကွဲကြောင်းများဖြစ်လာသည့် အချိန်ကတည်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရှေးဟောင်းသုတေ သနဦးစီးဌာနများကို တင်ပြထားကြောင်း၊ ယနေ့နံနက် ပိုင်းတွင် ပြိုကျသွားသည့်အတွက် သန့်ရှင်းရေးဆောင်ရွက် ရန် သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၏ ညွှန်ကြားချက်နှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွှေစည်းခုံဂေါပက အဖွဲ့ ရုံးအဖွဲ့မှူး ဦးသန်းမြင့်ဦးက ပြောသည်။

သက်တမ်း ၅၉ နှစ်မျှ ကြာမြင့်ခဲ့ပြီဖြစ်

အဆိုပါ စောင်းတန်းသည် ၁၉၆၁ ခုနှစ်(မြန်မာ သက္ကရာဇ် ၁၃၂၃ ခုနှစ်)က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး သက်တမ်း ၅၉ နှစ်မျှ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရ သည်။
ဖေလီနန်း(ပုဂံ)



ရွှေစည်းခုံဘုရား တောင်ဘက်စောင်းတန်းပြိုကျမှုဖြစ်ပွားစဉ်။

ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ သတင်းတု၊ သတင်းမှားများ သတိထား

မှန်ကန်တဲ့ သတင်းအချက်အလက်တွေက လူတွေရဲ့ အသက်ကို ကယ်ဆယ်နိုင်ပါတယ်။

လုပ်ကြံသတင်းတွေဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးအသစ် ပျံ့နှံ့အောင် အားပေးပါတယ်။

ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေကရတဲ့ သတင်းအချက်အလက်တွေကို မျှဝေပါ။

ကျွန်ုပ်တို့အဖွဲ့က ကျန်းမာရေးဝန်ကြီးဌာန (သို့) ဒေသန္တရ ကျန်းမာရေးအာဏာပိုင်တွေထံမှ အတိအကျအချက်အလက်အာဏာပိုင်တွေ ကျန်းမာရေးအာဏာပိုင်တွေ

milclicks

ခလုတ်တစ်ချက်မနှိပ်ခင် စဉ်းစားပါ။ မမျှဝေခင် စဉ်းစားပါ။

COVID-19 နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်အမှားတွေ၊ မယုံကြည်မှုတွေ၊ ထိတ်လန့်မှုတွေစတဲ့ အကြောင်းအရာအများကြီး ပျံ့နှံ့နေပါတယ်။

milclicks

ကျွမ်းကျင်သူပညာရှင်အတုများကို သတိပြုပါ။

သတင်းအချက်အလက်တွေကို ကြီးမားစွာဖြန့်ဖြူးပေးနေတဲ့ ကျွမ်းကျင်သူပညာရှင်အတုတွေကို မှတ်တမ်း အသုံးပြုလေ့ရှိပါတယ်။

သတင်းကားအပေါ် ယုံကြည်ကိုးစားမှု ရှိလာအောင် လုပ်ပေးဖို့ပါ။

သူတို့ကို မော်တော်ဖွင့်ချပါ။ ဘယ်နည်းနဲ့လဲ အွန်လိုင်းမှာ တစ်ဖက်တစ်ကျ ဘယ်သူလဲဆိုတာ စစ်ဆေးပါ။

ဖီနယ်ယံမှာ တတယ်ကျွန်းကျင်သူ ဟုတ်ခွဲလား။ ဘယ်အခါအခါကို ကိုယ်စားပြုတာလဲ။

milclicks

လုပ်ကြံသတင်း၊ သတင်းအမှား၊ မသမာသတင်း

သတင်းအချက်အလက်အမှားဖြစ်ပေါ် သော်လည်း အန္တရာယ်ဖြစ်စေရန် တစ်စတစ်စတင်တင်တင် မဟုတ်ပါ။

အခြေခံအချက်အလက်ကို အခြေခံထားသော်လည်း အန္တရာယ်ဖြစ်စေရန် ညှဉ်းပေးရန်ဖြင့် အသုံးပြုသည်။

milclicks

အချက်အလက်တွေက ဘာကြောင့် အရေးကြီးတာလဲ။

အချက်အလက်တွေကြောင့် ကျွန်ုပ်တို့ဟာ ဘက်ပေါင်းစုံကိုသိပြီးမှ ဆုံးဖြတ်ချက်တွေ ချတာ ဖြစ်ပေပါတယ်။

COVID-19 နဲ့ပတ်သက်တဲ့ မော်တော်ဖွင့်ချက အချက်အလက်လို့ မသေချာဘူးလား။

စိတ်ချရတဲ့ လုပ်ငန်းတွေ၊ အကျိုးအမြတ်တွေ၊ ရင်းမြစ်တွေ၊ စာရေးသူအမည်တွေ စသည်ဖြင့် တွဲဖက်လေးဆိုတာ စစ်ဆေးကြည့်ပါ။

milclicks

သန်လျင်သာသနာပိမာန်တွင် ကန့်သတ်စောင့်ကြည့်မှုမယူမည့်သူ ၁၂၀ ထားရှိနိုင်ရေးဆောင်ရွက်

သန်လျင် စက်တင်ဘာ ၂၉
ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြု ပိုးတွေ့လူနာများ၊ သေဆုံးမှုများရှိနေခြင်း ကြောင့် လက်ရှိဖြင့်လှစ်ထားသော အသွားအလာကန့်သတ် စောင့်ကြည့်ရေးစင်တာများနှင့် မလုံလောက်သည့် အခြေ အနေအချို့ ဖြစ်ပေါ်လျက်ရှိသည်။

သန်လျင်မြို့သူမြို့သားများ ကိုဗစ်ကာလ အသွား အလာ ကန့်သတ်စောင့်ကြည့်မှုမယူမည့်သူများ အခက်အခဲ မရှိစေရန် သန်လျင်မြို့ ဖွဲ့မြေလမ်းနေ ဦးအောင်သန်းဦး (ဥက္ကဋ္ဌ)၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ နာယက သန်လျင်သာသနာပိမာန် ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့- ဒေါ်အေးမြင့် (ပင်လယ်ကိုးသွယ်ရောင်းဝယ် ရေးကုမ္ပဏီ)မိသားစုက သာသနာ့ပိမာန်ဝင်းအတွင်း နှစ်ထပ်ဆောင်ကြီးတွင် လူဦးရေ ၁၂၀ ထားရှိနိုင်မည့်

ကန့်သတ်စောင့်ကြည့်ရေးစင်တာကို သုံးရက်နှင့်အပြီး ပြင်ဆင်လျက်ရှိသည်။
အဆိုပါ ကန့်သတ်စောင့်ကြည့်ရေး စခန်းတွင် စောင့်ကြည့်မှုမယူမည့်သူများ၏ တစ်ကိုယ်ရေသုံးပစ္စည်း များ၊ အိပ်ရာနှင့်ပတ်သက်သောပစ္စည်းများအပြင် နေ့စဉ် ကျွေးမွေးမည့်ကုန်ကျစရိတ်အားလုံးကို တာဝန်ယူလျှူဒါန်း မည်ဖြစ်ကြောင်း သိရသည်။

သန်လျင်မြို့နယ်တွင် အတည်ပြုပိုးတွေ့လူနာများ များပြားလာချိန်တွင် လိုအပ်လျက်ရှိသည့် ကန့်သတ် စောင့်ကြည့်ရေးစင်တာကို စက်တင်ဘာ ၃၀ ရက်မှစ၍ မြို့နယ် ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့လွှဲအပ်ပြီး လက်ခံဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)

ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲများအား လုံခြုံရေးဆိုင်ရာသင်တန်းတက်ရောက်နိုင်ရန် ကျန်းမာရေးစစ်ဆေး

ကလေး စက်တင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် မဲရုံများ လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ကြရန် လုံခြုံရေးဆိုင်ရာသင်တန်းတက်ရောက်ကြမည့် အထူးရဲများအား ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး စစ်ဆေးမှုများကို ယနေ့နံနက်ပိုင်းတွင် ကလေးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ စုပေါင်းရုံးခန်းမ၌ ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ပုခမ့် နှစ် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက အထူးရဲများအား သင်တန်းတက်ရောက်နိုင်မည့် အနေအထားရှိ/မရှိ သင်တန်းဝင်စစ်ဆေးချက်များဖြစ်သည့် သွေးတိုး၊ နှလုံး၊ ဆီချိုး၊ ဖျားနာခြင်းရှိ/ မရှိတို့ကို လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရန်အတွက် နှာခေါင်းချောင်းဆိုး၊ လည်ချောင်းနု၊ အနံ့ရ/မရ၊ ခရီးသွား ရာဇဝင်ရှိ/မရှိ၊ ပိုးတွေ့လူနာများနှင့် ဆက်စပ်မှုရှိ/မရှိတို့ကိုလည်းကောင်း

အဖွဲ့သုံးဖွဲ့ခွဲ၍ ပဏာမကျန်းမာရေးစစ်ဆေးပေးခဲ့ကြရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဝင်းနိုင်တို့က ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး၌ ကလေးမြို့နယ်အတွင်းရှိ မဲရုံ ၁၉၅ ရုံတွင် လုံခြုံရေး တာဝန်ထမ်းဆောင်ကြရမည့် အထူးရဲ ၁၉၅ ဦးနှင့် အရံ ငါးဦးတို့အား လုံခြုံရေးဆိုင်ရာသင်တန်း တက်ရောက်နိုင်ရန် ကျန်းမာရေးစစ်ဆေးပေးခြင်းဖြစ်ပြီး အထူးရဲသင်တန်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ကုသရေးအဖွဲ့မှ အထူးရဲများအား လမ်းညွှန်ချက်များနှင့် အညီ အောက်တိုဘာ ၁ ရက်မှ ၂၈ ရက်အထိ သင်တန်းပို့ချပေးမည်ဖြစ်ကာ ကလေးမြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ရဲစခန်း အပိုင်နယ်မြေများဖြစ်သော အထက၊ အမက၊ မူလွန် ကျောင်းများတွင် သင်တန်းများ ဖွင့်လှစ်၍ အခြေခံ စစ်ရေးပြနှင့် အထူးရဲများ သိသင့်သိထိုက်သည့် ဥပဒေဘာသာရပ်၊ ရဲကျင့်ဝတ်တို့အား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။



လုံခြုံရေးဆိုင်ရာ သင်တန်းတက်ရောက်မည့် အထူးရဲများအား ကျန်းမာရေးစစ်ဆေးစဉ်။

မဲရုံမှူးများ၊ ဒုတိယမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များ ခန့်အပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း

မင်းတပ် စက်တင်ဘာ ၂၉
၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အဓိက တာဝန်ယူ ဆောင်ရွက်ရမည့် မဲရုံမှူးများ၊ ဒုတိယ မဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များခန့်အပ်နိုင်ရေး လုပ်ငန်း

ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် မင်းတပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ မင်းတပ်မြို့နယ်အတွင်းရှိ မဲရုံ ၁၁၆ ရုံတွင်



တာဝန်ယူဆောင်ရွက်ရမည့်မဲရုံမှူးများ၊ ဒုတိယမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များကိုအောက်တိုဘာ ၁ ရက်မှစ၍ တာဝန်ပေးခန့်ထားရမည်ဖြစ်ရာ မဲရုံ တစ်ရုံအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲစာရင်းထုတ်ပေးသူ၊ မဲ လက်မှတ်ထုတ်ပေးသူ၊ မဲရုံလုံခြုံရေးစာညှိဖြင့် အဖွဲ့ဝင် ၁၀ ဦးမှ ၁၆ ဦး အထိဖွဲ့စည်းလျာထားဆောင်ရွက်ရမည်ကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကီးအိမ်က ဆွေးနွေးသည်။

ဆက်လက်၍ပညာရေးဌာနမှမဲရုံအဖွဲ့ဝင် ပညာရေး ဝန်ထမ်းအင်အား ရွေးချယ်လျာထားမှု အခြေအနေကိုလည်းကောင်း၊ ကျန်းမာရေးဌာနမှကျန်းမာရေးဝန်ထမ်းအင်အား ရွေးချယ်လျာထားမှုတို့ကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ မဲရုံလုံခြုံရေး ဝန်ထမ်းများ ရွေးချယ်ထားမှုကိုလည်းကောင်း တင်ပြဆွေးနွေးကြသည်။

ထို့နောက်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးကီးစိန်က သက်ဆိုင်ရာဌာနအသီးသီး၏တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီးအဆိုပါ အစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကော်မရှင်အဖွဲ့ခွဲတွင် ပါဝင်သော ဌာနဆိုင်ရာများ တက်ရောက်ကြောင်း သိရသည်။

မြစ်သား မြို့အဝင် / အထွက်ဂိတ်များ စစ်ဆေးဆောင်ရွက်နေမှု တာဝန်ရှိသူများ ကြီးကြပ်စစ်ဆေး

မြစ်သား စက်တင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ(SRT)ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးသည် ယနေ့ နံနက် ၁၀ နာရီတွင် မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များဆောင်ရွက်နေမှုအခြေအနေများကို ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ မြစ်သားမြို့အဝင်/အထွက် ဂိတ်သုံးဂိတ်တွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းအဖွဲ့က မြို့နယ် အတွင်းသို့ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်မှ ကားလမ်းကြောင်းဖြင့်ဝင်ရောက်လာမှုများရှိ/မရှိ စစ်ဆေးခြင်း၊ ခရီးသွားပြည်သူများ နှာခေါင်းစည်း တပ်ဆင်သွားလာမှု ရှိ/မရှိ၊ ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်းများ၊ ခရီးသွားရာဇဝင်မှတ်တမ်းများ ဆောင်ရွက်နေမှုတို့ကို လိုက်လံစစ်ဆေးကြပ်မတ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့အဝင်/အထွက်ဂိတ်များဖြစ်သော ဘိုးဘွားရိပ်သာအနီး၊ ရွှေပေါ်ကုန်းဘုရားအနီးနှင့် စမာမောင်းတံတိုင်းဘေးဘက်တို့အား ထားရှိ၍ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့များပူးပေါင်းအဖွဲ့ဖြင့် နေ့စဉ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကသာမြို့တွင် နှာခေါင်းစည်းမတပ်ဘဲ သွားလာသူများနှင့် ဈေးရောင်းဝယ်ပြုသူများအား အရေးယူ

ကသာ စက်တင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက နှာခေါင်းစည်း မတပ်ဆင်ဘဲ အပြင်ထွက်သွားလာသူများအား စက်တင်ဘာ ၂၉ ရက်က ကသာမြို့ပေါ် ဈေးများရှေ့၌ အရေးယူခြင်းလုပ်ငန်းများ ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကသာမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာတွင် နှာခေါင်းစည်းများ တပ်ဆင်ပြီး အပြင်ထွက်သွားလာခြင်း ရှိ မရှိနှင့် မြို့ပေါ်ရှိ

ဈေးများအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအနေဖြင့် နှာခေါင်းစည်းများ တပ်ဆင်ပြီး ရောင်းဝယ်ခြင်းရှိ မရှိကို စစ်ဆေးပြီး နှာခေါင်းစည်း မတပ်ဆင်ဘဲ အပြင်ထွက်သွားလာသူများနှင့် ဈေးရောင်းဈေးဝယ်ပြည်သူများအား အရေးယူဆောင်ရွက်ခဲ့သည်။

ထို့အပြင် မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ အသိပေးနူးဆော်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာများအတွင်း လိုက်လံနူးဆော်ပေးလျက်ရှိကြောင်း သိရသည်။

ရဲအောင်(ပြန်/ဆက်)

ကျပျော်မြို့နယ်တွင် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား ထောက်ပံ့

ကျပျော် စက်တင်ဘာ ၂၉
သက်ကြီးဘိုးဘွားများ နေထိုင်စားသောက်မှု ပိုမိုအဆင်ပြေစေရန်အတွက် ၈၅ဝတီတိုင်းဒေသကြီး ကျပျော်မြို့နယ်တွင် အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွား ၁၂၄၁ ဦးကို နိုင်ငံတော်က ပေးအပ်သည့် ထောက်ပံ့ငွေများအား အိမ်တိုင်ရာရောက်လိုက်လံပေးအပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါထောက်ပံ့မှုကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ ပူးပေါင်းကာ ဘိုးဘွားများထံသို့ အိမ်အရောက် လိုက်လံပေးအပ်လျက်ရှိကြောင်း သိရသည်။

ယခု ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ် ကာလဖြစ်သည့်အတွက် ထောက်ပံ့မှုရရှိခြင်းကို ဘိုးဘွားများနှင့် မိသားစုဝင်များပါ ဝမ်းသာလျက်ရှိကြောင်း၊ ဘိုးဘွားတစ်ဦးလျှင် တစ်လ ကျပ် ၁၀၀၀ နှုန်းဖြင့် သုံးလစာအတွက် ကျပ် ၃၀၀၀ ကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

လင်းခေးမြို့နယ် မဲရုံလုံခြုံရေး အထူးရဲ သင်တန်းသားများအား ကျန်းမာရေးစစ်ဆေး

လင်းခေး စက်တင်ဘာ ၂၉
၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်လင်းခေးမြို့နယ် မဲရုံလုံခြုံရေး အထူးရဲတာဝန်သင်တန်းတက်ရောက်မည့် သင်တန်းသားများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက်ပိုင်းက လင်းခေးမြို့ပုန်းထွန် အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပသည်။

အဆိုပါ သင်တန်းတက်ရောက်မည့် အထူးရဲ ၃၀ အား လင်းခေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးလှိုင်ဦး ဦးစီးအဖွဲ့ ကြီးကြပ်မှုဖြင့် လင်းခေးခရိုင်ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဦးမျိုးကျော်သူနှင့် တာဝန်ရှိသူတို့က ငှင်းတို့တစ်ဦးချင်းအလိုက် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းတို့ကို ဆောင်ရွက်ကြောင်း သိရသည်။

စိုင်းဇော်လတ် (လင်းခေး)

မိုင်းရယ်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ

မိုင်းရယ် စက်တင်ဘာ ၂၉
မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကို ယနေ့မွန်းလုံ ၂ နာရီတွင် မိုင်းရယ်မြို့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းဝင်းက အမှာစကားပြောကြားပြီး ရွေးကောက်ပွဲဆိုင်ရာစေ့စပ် ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းစဉ်များအား မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နန်းစုနိုင်ဦးက ရှင်းလင်းပြောကြားသည်။

ယင်းနောက် တက်ရောက်လာသည့် မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဝင်များက ဆွေးနွေးကြပြီး ကော်မတီအတွင်း ပါဝင်သည့် ပါတီဝင်များက သိရှိလိုသည့်များကို မေးမြန်းရာ မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နန်းစုနိုင်ဦးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။



မိုးကိုးမြို့၌ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား တတိယအကြိမ်ထောက်ပံ့ငွေပေးအပ်

မိုးကိုး စက်တင်ဘာ ၂၉ မှုဆယ်ခရိုင် မိုးကိုးမြို့၌ နိုင်ငံတော်က ထောက်ပံ့ပေးအပ်သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုများကို ထောက်ပံ့ငွေပေးအပ်လျက်ရှိရာ မိုးကိုးမြို့ရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားအိမ်ထောင်စု စုစုပေါင်း ၁၀၆၃ စု အတွက် ထောက်ပံ့ငွေကျပ်သိန်း ၂၀၀ ကျော်ကို

ယနေ့ နံနက် ၁၁ နာရီတွင် မိုးကိုးမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်က "သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်မှ ထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု

မိသားစုများထံ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ရာမှာ အမှားအယွင်းမရှိဘဲ တိကျမှန်ကန်စေရေးနှင့်မှတ်တမ်းများ စနစ်တကျရယူခြင်းတို့ကို ဆောင်ရွက်ပေးကြရန်" ပြောကြားသည်။ ဆက်လက်ပြီး ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုမိသားစုများထံလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်နိုင်ရန်အတွက် ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အသီးသီးလွှဲပြောင်းပေးအပ်သည်။

မိုးကိုးမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် မြို့ပေါ်၊ ရပ်ကွက်(၇) ရပ်ကွက်ရှိ အိမ်ထောင်စုများနှင့် ကျေးရွာအုပ်စု ၂၁ အုပ်စုရှိ အိမ်ထောင်စု၊ စုစုပေါင်း ၁၀၆၃ စု အတွက် ထောက်ပံ့ငွေကျပ် သိန်း ၂၀၀ ကျော်ကို ထောက်ပံ့ပေးအပ်သည်။

မိုးကိုးမြို့ ရပ်ကွက်/ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ အသုံးပြုရန်အတွက် လက်ကိုင်အသုံးချစက်နှင့် အပူချိန်တိုင်း သာမိုမီတာ စုစုပေါင်း ၂၈ ခုကိုလည်း အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းဇော်ဦး (ပြန်/ဆက်)



ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်နေစဉ်

တာလေးမြို့၌ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့် ဖွင့်လှစ်ရောင်းချရေး ကွင်းဆင်းစစ်ဆေး

တာလေး စက်တင်ဘာ ၂၉ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလေးမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စားရောင်းချခြင်း မပြုရန်နှင့် ပါဆယ်စနစ်ဖြင့်သာ ဖွင့်လှစ်ရောင်းချရေး စစ်ဆေးအသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်သည်။

ကိုဗစ်-၁၉ ရောဂါသည် ပြည်တွင်းကူးစက်ပျံ့နှံ့မှုများ အရှိန်အဟုန်ဖြင့် တစ်ကျော့ပြန့်နှံ့တက်လာခြင်းကြောင့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များမှတစ်ဆင့် ဆိုင်ထိုင်စားသောက်ခြင်းမှ ရောဂါကူးစက် ပြန့်ပွားမှုများ မဖြစ်ပေါ်စေရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားချက်များနှင့် စည်ပင်သာယာရေးဌာနတို့၏ သတ်မှတ်စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီဆိုင်ထိုင်စားသောက်ခြင်းမှ ပါဆယ်စနစ်ဖြင့်သာ ဖွင့်လှစ်ရောင်းချခြင်း ရှိ မရှိ ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့်ဖွင့်လှစ်ရောင်းချရေး အသိပညာပေးကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းကို တာလေးမြို့အုပ်ချုပ်ရေးမှူးဦးချစ်ကို ဦးဆောင်၍ စည်ပင်သာယာရေးဌာနမှတာဝန်ရှိသူများ၊ ကျန်းမာရေးဌာနဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းတို့က လိုက်ပါ၍ ပူးပေါင်းအဖွဲ့ဖြင့်ဆောင်ရွက်ကြောင်း သိရသည်။

အောင်ကျော်မိုး(ပြန်/ဆက်)

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရိုးမြို့နယ် အခြေခံအိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

လေရိုး စက်တင်ဘာ ၂၉ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရိုးမြို့နယ်၌ နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတစ်ဝန်းလုံးရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀၀ ကို ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း လေရိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦးက ပြောသည်။

အဆိုပါ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ထောက်ပံ့မှုအနေဖြင့် ရပ်ကွက် ငါးခု၊ ကျေးရွာအုပ်စု ၁၉ စု စုစုပေါင်း ၂၄ အုပ်စုမှ အိမ်ထောင်စု ၂၇၈၉ စုအတွက် ထောက်ပံ့ငွေ ၅၅,၇၈၀,၀၀၀သိန်းအား ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ထောက်ပံ့ငွေပေးအပ်ရာတွင် ဌာနဆိုင်ရာမှ အကြီးအကဲများနှင့်အတူ တာဝန်ရှိသူများက ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မွှေးကြူဇင်

နောင်တိုင်ကျေးရွာ၌ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်

လှိုင်းဘွဲ့ စက်တင်ဘာ ၂၉ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀)မှ(၈၅)နှစ်အတွင်း သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယမန်နေ့က နောင်တိုင်ကျေးရွာ၌ ထောက်ပံ့ငွေများ ပေးအပ်သည်။ (အောက်ပုံ)

အဆိုပါ ထောက်ပံ့ငွေများကို နောင်တိုင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာစာရေးများက ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်အရ မိသားစုစားဝတ်နေရေး အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အသက် ၈၀ မှ ၈၅ နှစ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် အဘိုး ၁၁ ဦးနှင့်အဘွား ငါးဦး စုစုပေါင်း ၁၆ ဦးတို့အား အိမ်အရောက် လိုက်လံထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)



သုံးခွမြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီသို့ အလှူငွေ လှူဒါန်း

သုံးခွ စက်တင်ဘာ ၂၉ ရန်ကုန်တိုင်းဒေသကြီးသုံးခွမြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီသို့ မြို့နယ်ပြည်သူ့ဆေးရုံကြီး၏ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေများက အလှူငွေများ လာရောက်လှူဒါန်းသည်။

ထိုသို့လှူဒါန်းရာတွင် ဆေးရုံ၏ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေကျပ် သိန်းနှစ်ဆယ်၊ ဆေးရုံသုံးကုသရေးစက်ပစ္စည်းများအတွက် တန်ဖိုးကျပ် သိန်းသုံးဆယ် စုစုပေါင်း ငွေကျပ် သိန်းငါးဆယ်ကို Bright Light Co.Ltd ကြက်တံဆိပ်၊ ပဲမျိုးစုံရောင်းဝယ်ရေး မိသားစုက သတ်စောင့်ကြည့်ရေး စင်တာသို့ စက်တင်ဘာ ၂၈ ရက်က မဟာစည်သာသနာ့ရိပ်သာ အသွားအလာကန်



သတ်စောင့်ကြည့်ရေး စင်တာသို့ လာရောက်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ အတွင်းရေးမှူး ကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ဒေါက်တာ ဇော်ဝင်းသန်းက လက်ခံပေးအပ်ကြောင်း သိရသည်။ ရယူပြီး ကျေးဇူးတင်စကား ပြောကြား ကိုကျော် သုံးခွ

ရှမ်းရွာသစ်မြို့၌ ဝန်ထမ်းများအား အခြေခံစားသောက်ကုန် ထောက်ပံ့ပေးအပ်

ရှမ်းရွာသစ် စက်တင်ဘာ ၂၉ ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာလအတွင်း အာဟာရပြည့်ဝစွာ စားသုံးနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်က ကိုဗစ်-၁၉ ကာလတွင်

ဝန်ထမ်းများ စားသောက်ရေးအဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကိုလည်း တိတိကျကျ လိုက်နာကြရန် စသည်ဖြင့် ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း ၁၃ ဦးတို့အား တစ်ဦးလျှင် ကြက်ဥ ၁၀ လုံး၊ အာလူး တစ်စိတ်၊ ဆီ ၅၀ ကျပ်သားနှင့် ဆား တစ်ထုပ်စီတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ဇင်လေး(ပြန်/ဆက်)

◆ကျောပုံးမှ

ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းမှ ပေါင်သန်း ၂၀ ဖြင့် လေးနှစ်စာချုပ်ခေါ်ယူထားသော အယ်ကန်တာရာအနေဖြင့် လီဗာပူးအသင်းနှင့် ၎င်း၏ ပွဲဦးထွက်ကို ပြီးခဲ့သည့် သီတင်းပတ်က ချယ်ဆီးအသင်းနှင့်ပွဲစဉ်တွင် ပါဝင်ကစားခဲ့ပြီး ယမန်နေ့က အာဆင်နယ်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သော ပွဲစဉ်၌ လီဗာပူးအသင်း၏ ကစားသမားစာရင်းတွင် ပါဝင်လာခဲ့ခြင်းမရှိပေ။

နည်းပြကလော့ဘာ အယ်ကန်တာရာအနေဖြင့် လာမည့် ပွဲစဉ်အဖြစ် ပရီမီယာလိဂ်၌ အက်စ်တွန်ဗီလာအသင်းနှင့် ပွဲစဉ်ကို လွဲချော်မည်ဖြစ်ပြီး ကာရာဘောင်ဖလားပြိုင်ပွဲတွင် ယှဉ်ပြိုင်ကစားမည့် အာဆင်နယ်အသင်းနှင့် ပွဲစဉ်ကိုလည်း လွဲချော်ဖွယ်ရှိနေကြောင်း ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။ ကလော့ဘာသည် အာဆင်နယ်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီးနောက် အယ်ကန်တာရာနှင့်ပတ်သက်ပြီး ပြောကြားရာတွင် အယ်ကန်တာရာအနေဖြင့် နိုင်ငံတကာပွဲစဉ်ပြီးလျှင် ကြိုခိုင်းမှုပြည့်ဝလာဖွယ် ရှိနေကြောင်း၊ ယနေ့အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့ခြင်းမှာ ကြိုခိုင်းမှု

မပြည့်ဝခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားသည်။ လီဗာပူးအသင်းသည် ပရီမီယာလိဂ်ပွဲစဉ် (၃) ယှဉ်ပြိုင်ကစားပြီး အောက်တိုဘာ ၂ ရက်တွင် ယှဉ်ပြိုင်ကစားမည့် လိဂ်ဖလား စတုတ္ထအဆင့်ပြိုင်ပွဲတွင် အာဆင်နယ်အသင်းနှင့် ထပ်မံဆုံတွေ့နေသည်။ ထိုပွဲစဉ်ပြီးလျှင် လီဗာပူးအသင်းသည် ပရီမီယာလိဂ်ပွဲစဉ် (၄) အဖြစ် အက်စ်တွန်ဗီလာအသင်းနှင့် ယှဉ်ပြိုင်ကစားသွား ရမည်ဖြစ်သည်။ အယ်ကန်တာရာအနေဖြင့် အောက်တိုဘာ ၁၇ ရက်တွင် ဝတ်ဒီဆင်ပတ်ခ်၌ မာဆေးဆိုင်ခါဘီအဖြစ် ယှဉ်ပြိုင် ကစားမည့် အဲဗာတန်အသင်းနှင့် ပွဲစဉ်တွင် ပါဝင်လာခွင့်ရရှိဖွယ် ရှိနေသည်။ သို့သော်လည်း နိုင်ငံတကာပြိုင်ပွဲ၌ စပိန်အသင်းတွင် ပါဝင်ကစားခွင့်ရရှိခြင်းပေါ် မူတည်နေကြောင်း သိရသည်။

စပိန်နည်းပြ လူးဝစ် အန်းနရစ်သည် ယခုလတွင် ယှဉ်ပြိုင်ကစားမည့် ပေါ်တူဂီ၊ ဆွစ်ဇာလန်နှင့် ယူကရိန်းအသင်းတို့နှင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရန်အတွက် စပိန်အသင်းလူစာရင်းကို ထုတ်ပြန်ကြေညာတော့မည်ဖြစ်ကြောင်း သိရသည်။ အောင်ဇော်

ဦးသန်းထွတ် အသက်(၈၆)နှစ်

သင်ပြနည်းဌာန၊ ပါမောက္ခ(ငြိမ်း) ရန်ကုန်ပညာရေးတက္ကသိုလ်

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မင်းဓမ္မလမ်း၊ ပညာရိပ်သာ၊ C-11၊ အခန်း ၆၀၃နေ ခေါ်ညွှန်ညွှန်၏ခင်ပွန်း၊ ဦးခင်မောင်ဝင်း-ဒေါ်သင်းသင်းထွတ်၊ ဦးကျော်အောင်ထွတ်-ဒေါ်အေးအေးမွန်၊ ဦးစော်အောင်ထွတ်-ဒေါ်ခင်မြမိုး၊ ဦးမိုးအောင်ထွတ်-ဒေါ်လှလှမွန်၊ ဦးဝင်းထွတ်-ဒေါ်မူမူတင်တို့၏အဘိုးသည် ၂၈-၉-၂၀၂၀ရက် (တနင်္လာနေ့)နံနက် ၃နာရီတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားပါသဖြင့် ယင်းနေ့ နံနက် ၁၀:၃၀နာရီတွင် ထိန်ပင်သုသာန်သို့ ပို့ဆောင် မီးသင်္ဂြိုဟ်ပြီး ဖြစ်ပါကြောင်း ရပ်နီးရပ်ဝေးမှ ဆွေမျိုးမိတ်သင်္ဂြိုဟ်များအား အသိပေး အကြောင်းကြား အပ်ပါသည်။

ကွယ်လွန်သူအားရည်စူး၍ ၄-၁၀-၂၀၂၀ရက် (တနင်္ဂနွေနေ့) နံနက်ပိုင်းတွင် အထက်ပါနေအိမ်သို့ ရက်လည်ဆွမ်းကျွေးတရားတော်နာကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။

ကျန်ရစ်သူမိသားစု

ဗိုလ်မှူးတင်သောင်း(ငြိမ်း)

ကြည်း-၁၁၄၄၄ OTS (38)

ဒု-ဥက္ကဋ္ဌ (ပုဇွန်တောင်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့)

ဒု-ဥက္ကဋ္ဌ (ဇီဝိတဒါနသံဃာ့ဆေးရုံကြီး၊ ရန်ကုန်)

ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း)

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန

အသက် (၇၇)နှစ်

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၂၃)၊ (၅၄)လမ်းနေ ဒေါ်ခင်မမလေး (Annie) ၏ချစ်လှစွာသောခင်ပွန်း၊ ကိုမောင်မောင်လွင် - မခိုင်ဇနနည်တင်တို့၏ဖခင်၊ အောင်သူရိန်မောင်မောင်၊ မင်းခန့်ကျော်မောင်မောင်တို့၏ ချစ်လှစွာသောအဘိုးသည် ၂၈-၉-၂၀၂၀ရက်(တနင်္လာနေ့)တွင် နေအိမ်၌ ကွယ်လွန်သွားပါသဖြင့် ယင်းနေ့တွင်ပင် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်ပြီးဖြစ်ပါကြောင်း ရပ်ဝေးရပ်နီးမှ ဆွေမျိုးမိတ်သင်္ဂြိုဟ်များအား အသိပေး အကြောင်းကြားအပ်ပါသည်။

ကျန်ရစ်သူမိသားစု

အထူးဝမ်းနည်းကြေကွဲခြင်း

ဦးလားဇယ်

M.D (Htun Construction Co.,Ltd)

ဒုတိယ ဥက္ကဋ္ဌ(၁)-MLCA

အသက်(၄၅)နှစ်

မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်၏ ဒုတိယ ဥက္ကဋ္ဌ(၁)ဖြစ်သူ ဦးလားဇယ်သည် ၂၇-၉-၂၀၂၀ရက် (တနင်္ဂနွေနေ့)ညက ဝိတိုရိယဆေးရုံတွင် ခရစ်တော်၌ အိပ်ပျော်သွားကြောင်း သိရပါသဖြင့် MCEF အသင်းချုပ်အနေဖြင့် မိသားစုနှင့်ထပ်တူ ထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုကော်မတီဝင်များအဖွဲ့

မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEF)

သတိပေး

နှိုးဆော်ချက်

နေပြည်တော်တွင် မော်တော်ဆိုင်ကယ် စီးနင်းသူများသည် ဆိုင်ကယ်စီးဦးထုပ်ကို မေးသိုင်းကြိုးတပ်၍ စီးနင်းကြရန်နှင့် နှစ်ဦးထက်ပိုမို စီးနင်းခြင်းမပြုကြရန်၊ ထို့အပြင် လိုင်စင်မဲ့ ဆိုင်ကယ်များ စီးနင်းခြင်းမပြုကြရန် နှိုးဆော်အပ်ပါသည်။ လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတိပေး နှိုးဆော်အပ်ပါသည်။ နေပြည်တော် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ

ဆရာကြီး ဦးမောင်မောင်လှိုင်(အပ်စိုက်ကု)

(စာရေးဆရာ)

(နာယက)မြန်မာနိုင်ငံ အပ်စိုက်ကုပညာရှင်များအသင်း

အသက်(၈၃)နှစ်

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်၊ ဘယသုဗ္ဗိလမ်း၊ တိုက် ၃နေ ခေါ်ယဉ်နု၏ခင်ပွန်း၊ ဦးမောင်မောင်လှိုင်(အပ်စိုက်ကု)သည် ၂၈-၉-၂၀၂၀ရက်ညနေ ၅နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၃၀-၉-၂၀၂၀ရက် မွန်းလွဲ ၁နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင် မီးသင်္ဂြိုဟ်ပါမည်။

ကျန်ရစ်သူမိသားစု

ဝမ်းနည်းကြေကွဲခြင်း

ဗိုလ်မှူးတင်သောင်း(ငြိမ်း) အသက်(၇၆)နှစ်

ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်)အုပ်ချုပ်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ(၁) ဗိုလ်မှူးတင်သောင်း(ငြိမ်း)သည် ၂၈-၉-၂၀၂၀ ရက်တွင် ကွယ်လွန်သွားကြောင်း သိရပါသဖြင့် မိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

အုပ်ချုပ်ရေးအဖွဲ့

ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်)

အထူးဝမ်းနည်းကြေကွဲခြင်း

ဦးလားဇယ် (Htun Construction)

Director of MCBG & CBG

အသက်(၄၅)နှစ်

Myanmar Created Business Group & Catholic Business Group မှ Director ဖြစ်သူ ဦးလားဇယ် သည် ၂၇-၉-၂၀၂၀ ရက် (တနင်္ဂနွေနေ့)တွင် ကွယ်လွန်သွားကြောင်း ကြားသိရပါသဖြင့် မိသားစုနှင့်ထပ်တူ အထူးဝမ်းနည်းကြေကွဲရပါသည်။

Founders & Board of Directors,

Myanmar Created Business Group & Catholic Business Group

ဘုရား၊ ရဟန်း၊ ကျောင်း ဒါယကာကြီး

ဦးလှမြင့် အသက်(၉၀)

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ အင်္ဂပူလမ်း၊ အမှတ် ၁၄နေ (ဦးဖိုးကောင်း-ဒေါ်ပု)တို့၏သား၊ (ဒေါ်မြင့်မြင့်)၏ ချစ်လှစွာသောခင်ပွန်း၊ ဦးအောင်မြင့်ဦး -ဒေါ်မြတ်မြတ်ခိုင်၊ ဦးစော်စော်-ဒေါ်ခင်ကြူကြူ၊ ဦးထွန်းနိုင်အေး-ဒေါ်စင်သီယာတို့၏ ဖခင်၊ မြေး ငါးယောက်တို့၏အဘိုးသည် ၂၉-၉-၂၀၂၀ရက် (အင်္ဂါနေ့)နံနက် ၆:၄၀နာရီတွင် အာရုံတော်ဝင်ဆေးရုံ၌ ကွယ်လွန်သွားပါသဖြင့် ယင်းနေ့ ညနေ ၃နာရီတွင် ထိန်ပင်သုသာန်သို့ ပို့ဆောင် မီးသင်္ဂြိုဟ်ပြီး ဖြစ်ပါကြောင်း ရပ်နီးရပ်ဝေးမှ ဆွေမျိုးမိတ်သင်္ဂြိုဟ်များအား အသိပေး အကြောင်းကြားအပ်ပါသည်။

ကွယ်လွန်သူအားရည်စူး၍ ၅-၁၀-၂၀၂၀ရက် (တနင်္လာနေ့) နံနက် ၇နာရီမှ ၁၀နာရီအထိ အထက်ပါနေအိမ်သို့ ရက်လည်ဆွမ်းကျွေးတရားတော်နာကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။

ကျန်ရစ်သူမိသားစု

အထူးဝမ်းနည်းကြေကွဲခြင်း

ဆရာကြီး ဦးသန်းထွတ်

ပါမောက္ခ(ငြိမ်း) သင်ပြနည်းဌာန

ရန်ကုန်ပညာရေးတက္ကသိုလ်

အသက်(၈၆)နှစ်

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မင်းဓမ္မလမ်း၊ ပညာရိပ်သာ၊ C-11 အခန်း(၆၀၃)နေ ခေါ်ညွှန်ညွှန်၏ခင်ပွန်း၊ ဆရာကြီးဦးသန်းထွတ်သည် ၂၈-၉-၂၀၂၀ရက် (တနင်္လာနေ့) နံနက် ၃ နာရီတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်းသိရှိရပါသဖြင့် အထူးဝမ်းနည်းကြေကွဲရပါသည်။

မြန်မာနိုင်ငံစာတတ်မြောက်ရေးအထောက်အကူပြုပင်မဌာန

ကျန်ရစ်သူမိသားစု

ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း ဒါယကာမကြီး

ဒေါ်ခင်စန်း(သံတွဲ)

အသက်(၈၅)နှစ်

သံတွဲမြို့နေ (ဦးလုပ်-ဒေါ်စိန်အေး)တို့၏သမီး၊ (ဦးအောင်ညွှန်-ဒေါ်ညိုပု) တို့၏သမီး၊ (ဦးသိန်းရွှေ)၏ဇနီး၊ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဇလွန်လမ်း၊ အမှတ် ၅၃(တတိယထပ်)နေ ဦးမောင်မောင်ကြီး - ဒေါ်သန်းသန်းနု (ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး)တို့၏မိခင်သည် ၂၇-၉-၂၀၂၀ရက် နံနက် ၃:၄၅ နာရီတွင် ကွယ်လွန်သွားပါသဖြင့် ယင်းနေ့ မွန်းလွဲ ၁ နာရီ တွင် ရေဝေးသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်ပြီးစီးပါကြောင်း ရပ်ဝေးရပ်နီးမှ ဆွေမျိုးမိတ်သင်္ဂြိုဟ်များအား အသိပေး အကြောင်းကြားအပ်ပါသည်။

ကျန်ရစ်သူမိသားစု

ပါမောက္ခ ဒေါက်တာ ဦးမြတ်သူရ

(M.B.,B.S)(F.R.C.S)(F.A.C.S)

ခွဲစိတ်အထူးကုဆရာဝန်ကြီး

အသက်(၈၀)

ရန်ကုန်မြို့၊ အင်းလျားမြိုင်လမ်း၊ အမှတ် ၃၉နေ (ဦးစံထွား-ဒေါ်ယဉ်မြ) (မြို့မအမျိုးသားကျောင်း)တို့၏သား၊ (ဦးဘဦး-ဒေါ်စိမ်းရင်)တို့၏ သားသမက်၊ ဒေါက်တာ ခင်မော်ဦး၏ခင်ပွန်း၊ ဦးမျိုးသူရ-ဒေါ်စန္ဒာမြင့်၊ ဒေါ်ခင်မြတ်မြတ်မော်-ဦးရှိန်ဝင်း(TI Garment)၊ ဒေါက်တာ ထွန်းသူရ(တွဲဖက်ပါမောက္ခ-ဆေး-၁)-ဒေါ်ခင်မြတ်ချို(Oasis)တို့၏ဖခင်၊ ဒေါက်တာ မျိုးမြတ်စန္ဒာ၊ မောင်ဟိန်းထက်၊ မောင်ကောင်းဟိန်း၊ မောင်လင်းမြတ်သူရ(မအမြတ်သူရ) မောင်စွမ်းမြတ်သူရတို့၏ အဘိုးသည် ၂၈-၉-၂၀၂၀ရက်ညနေ ၄:၀၅နာရီတွင် ကွယ်လွန်သွားပါသဖြင့် သင်္ဂြိုဟ်ပြီးဖြစ်ပါကြောင်း။

ကျန်ရစ်သူမိသားစု

အထူးဝမ်းနည်းကြေကွဲခြင်း

ဒေါက်တာ မြတ်သူရ

(ခွဲစိတ်အထူးကုဆရာဝန်ကြီး)

ဇီးဘိန်(ပုသိမ်) မိသားစုရဲ့ ကျေးဇူးရှင် ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ မြတ်သူရသည် ၂၈-၉-၂၀၂၀ ရက်(တနင်္လာနေ့) ညနေ ၄:၀၅နာရီတွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် မိသားစုများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

ဒေါက်တာ တင်ဦးမိသားစု(New York)

တုတ်တုတ်၊ ဂျိုခေါက်ဆွဲ၊ ဇီးဘိန်၊ နယူးဇီးဘိန်

ဝက်/ကြက်အူချောင်း မိသားစု၊ ပုသိမ်မြို့

(၁)နှစ်ပြည့်လွမ်းဆွတ်သတိရခြင်း

ဦးဖေတင်(မုန့်မြို့)

(၃၀-၉-၂၀၁၉)-(၃၀-၉-၂၀၂၀)

ယနေ့ (၃၀-၉-၂၀၂၀)ဆိုရင် ကျေးဇူးရှင်ဖခင်ရဲ့ အရိပ်အာဝါသ ပျောက်ကွယ် သွားတာ တစ်နှစ်ရှိပြီ။ ဖေဖေကို အမြဲလွမ်းဆွတ်သတိရကြပြီး တစ်ရက်မှမေ့မကြပါ။ နေ့စဉ် လစဉ် ဖေဖေအတွက်ရည်စူးပြီး မိသားစုတွေပြုသမျှ ကုသိုလ်ကောင်းမှုတွေကို အဖေသာခူဒေါ်ဆိုနိုင်ရန် အမျှဝေပါတယ်။ ဖေဖေ ရောက်ရာတိုင်းမှာ အမျှရရှိ သာခူဒေါ်ဆိုနိုင်ပြီး မြင့်မြင့်တင့်တင့်ဝေရောက်ရပါစေ။

ဖေဖေ အမျှ အမျှ အမျှ - သာဓု သာဓု သာဓု ဒေါ်ပါ။

ဖေဖေကိုချစ်တဲ့ မေမေနှင့်သားသမီးများ

ဘဝနတ်ထံပျံလွန်တော်မူခြင်း

ဒေဝသာဂရသိမ်ကုန်းဓမ္မိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက်

ပဓာနနာယကဆရာတော်

အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တသူမန

သက်တော် (၉၁)နှစ်၊ သိက္ခာတော် (၇၁)ဝါ

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန်မြို့နယ်၊ သိမ်ဖြူမီးရထားရပ်ကွက်၊ သိမ်ဖြူလမ်း၊ ဒေဝသာဂရသိမ်ကုန်းဓမ္မိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက်၏ပဓာနနာယကဆရာတော်ဘဒ္ဒန္တသူမန မဟာထေရ်မြတ်သည် ၂၈-၉-၂၀၂၀ရက် (တနင်္လာနေ့) နံနက် ၂:၅၀ နာရီတွင် ဘဝနတ်ထံပျံလွန်တော်မူသွားပါသဖြင့် ဆရာတော်၏ ရုပ်ကလာပ်တော်ကို ယင်းနေ့ မွန်းတည့် ၁၂နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်ပြီးဖြစ်ပါကြောင်း ရပ်နီးရပ်ဝေးမှ တပည့်သံဃာများနှင့် ဆွေမျိုးတပည့်ဒါယကာ၊ ဒါယိကာမအပေါင်းတို့အား အသိပေးအကြောင်းကြားအပ်ပါသည်။

နာယကဆရာတော်များ

ဝမ်းနည်းကြေကွဲခြင်း

ဒုတိယဗိုလ်မှူးကြီးကျော်ကျော်လင်း-ဒေါ်မိုးမိုးစန်းတို့၏ဖခင်ကြီး ဦးအောင် သည် ၂၉-၉-၂၀၂၀ရက် ၁၁:၀၀နာရီတွင် ကွယ်လွန်ကြောင်း သိရှိရပါသဖြင့် သူငယ်ချင်းနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း။

သူငယ်ချင်းများ

တပ်မတော်နည်းပညာတက္ကသိုလ်

ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁)

ပါမောက္ခ (ပညာဌာနမှူး) ဒေါက်တာ စန်းစန်းမြင့်

လူမှုရေးသိပ္ပံပညာဌာန

ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)

အသက်(၇၃)နှစ်

မုံရွာမြို့နေ ဦးကဲမြင့်-ဒေါ်ရှင်တို့၏ သမီး၊ မန္တလေးမြို့၊ ချမ်းအေးသာစည်မြို့နယ်၊ ငရွှေဝါလမ်း၊ ၈၂-၁၊ အမှတ် ၂နေ ဦးလှကြိုင်-ဒေါ်အေးအေးတို့၏ မွေးဖွား ဦးထွန်းထွန်း၏ ချစ်လှစွာသောဇနီး၊ မောင်ရဲလွင်ထွန်း၊ မောင်သက်လွင်ထွန်း တို့၏ချစ်လှစွာသောမိခင်သည် ၂၉-၉-၂၀၂၀ ရက် (အင်္ဂါနေ့) နံနက် ၁၀၅၅နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၃၀-၉-၂၀၂၀ရက်(ဗုဒ္ဓဟူးနေ့) မွန်းလွဲ ၂:၃၀နာရီတွင် အမရပူရမြို့နယ်တောင်အင်းမြောက်အင်းသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း ရပ်နီးရပ်ဝေးမှ ဆွေမျိုးမိတ်သင်္ဂြိုဟ်များအား အသိပေး အကြောင်းကြားအပ်ပါသည်။

(နေအိမ်မှကားများ မွန်းလွဲ ၂ နာရီတွင်ထွက်ခွာပါမည်။)

ကျန်ရစ်သူမိသားစု

အထူးဝမ်းနည်းကြေကွဲခြင်း

ပါမောက္ခ (ပညာဌာနမှူး)ဒေါက်တာ စန်းစန်းမြင့်

လူမှုရေးသိပ္ပံပညာဌာန

ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)

အသက်(၇၃)နှစ်

ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)လူမှုရေးသိပ္ပံပညာဌာနမှ ပါမောက္ခ (ပညာဌာနမှူး) ဒေါက်တာ စန်းစန်းမြင့်သည် ၂၉-၉-၂၀၂၀ရက် (အင်္ဂါနေ့) နံနက်၁၀:၅၅ နာရီတွင်ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

ပါမောက္ခချုပ်နှင့်ဝန်ထမ်းများ

ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)

ရဟန်း၊ ကျောင်း ဒါယကာမကြီး

ဒေါ်ခင်မေဦး အသက်(၇၁)နှစ်

ဌာနခွဲမှူး(ငြိမ်း)(မြန်မာ့ရေနှင့်စာတုဗေဒလုပ်ငန်း)

ရန်ကုန်မြို့နေ (ဦးလှမောင်-ဒေါ်လှရင်) တို့၏သမီး၊ (ဦးထွန်းမြင့်-ဒေါ်ခင်ညွှန်)တို့၏သမီး၊ (ဦးအောင်မြင့်)တို့၏သား၊ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ရွှေအုန်းပင်အိမ်ရာ၊ တိုက် ၂၀၊ အခန်း ၁၄နေ ဦးကျော်သန်း(ဦးစီးအရာရှိ-ငြိမ်း)ပြည်တွင်းအခွန်ဦးစီးဌာန)၏ချစ်လှစွာသော ဇနီး၊ ကိုသိန်းတိုးအောင်-မဆရာတင်တို့၏မိခင်၊ မောင်ထူးပြည့်အောင်၏အဘွား၊ ဒေါ်စိန်စိန်မြင့်(ဦးလှကြိုင်-ဒေါ်ယဉ်နု)၊ ဦးကြည်ရှိန်-ဒေါ်ခင်မမလေးလွင်မြင့်-ဒေါ်တင်တင်အေးတို့၏ ညီမ၊ ဦးအောင်မြင့်-ဒေါ်စန်းစန်းတင်တို့၏အစ်မသည် ၂၈-၉-၂၀၂၀ရက် (တနင်္လာနေ့)တွင် အထက်ပါနေအိမ်၌ ကွယ်လွန်သွားပါသဖြင့် ၃၀-၉-၂၀၂၀ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၁ နာရီ တွင် ရေဝေးသုသာန်သို့ ပို့ဆောင် မီးသင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း ရပ်နီးရပ်ဝေးမှ ဆွေမျိုးမိတ်သင်္ဂြိုဟ်များအား အသိပေး အကြောင်းကြားအပ်ပါသည်။

ကျန်ရစ်သူမိသားစု

ဝမ်းနည်းကြေကွဲခြင်း

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်း၊ အမှတ် ၈၃၊ ဒုတိယထပ်၊ အခန်း ၁၁နေ ဦးခင်စိုး(အထက်တန်းရှေ့နေ) သည် ၂၈-၉-၂၀၂၀ ရက်တွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရပါသည်။

ဦးဖေသန်း၊ ဦးတင်ကြည်၊ ဦးလှမျိုး၊ ဦးမြင့်အောင်၊ ဦးသူရ

ဒေါ်ခင်မိုးမိုးအောင်၊ ဒေါ်သန်းသန်းစိုး၊ ဒေါ်စန္ဒာဝင်း

(တရားလွှတ်တော်ရှေ့နေများ)

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်
(၁၃၈၂ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက်)
(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၉ ရက်)

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက် လျင်မြန်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးအတွက် လည်းကောင်း၊ ထာဝရငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးအတွက် လည်းကောင်း၊ ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ် Antonio Guterres ၏ Appeal for Global Ceasefire ကို ထောက်ခံသောအားဖြင့် လည်းကောင်း နိုင်ငံတကာ စံနှုန်းအတိုင်း နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁)ရက်မှ (၃၀)ရက်အထိ တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုတိုးမြှင့်ရပ်စဲထားကြောင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ခဲ့ပြီးဖြစ်သည်။

၂။ ယခုအခါ မိမိတို့နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ဒုတိယလှိုင်းအတွင်း နိုင်ငံအနှံ့အပြားတွင် ကူးစက်နှုန်းမြင့်မားခြင်းနှင့် သေဆုံးမှုများ ရှိနေခြင်းကြောင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ ရာ မြန်မာ့တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်နှင့်အမျိုးသားအကျိုးစီးပွားအတွက် အင်တိုက်အားတိုက်တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါသည်။

၃။ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာ တွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁) ရက်မှ (၃၀) ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၇၉၇ ဦး တွေ့ရှိ

(၂၉-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

(၂၈-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၉-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၆,၁၃၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇၉၇)ဦး တွေ့ရှိ ရပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

မြန်မာနိုင်ငံတွင် COVID-19 လူနာဖြစ်ပွား၊ သေဆုံးမှုအခြေအနေ

(၂၉-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအထိ

	အသစ် (လူနာခွဲစိတ် ၂၄ နာရီအတွင်း)	ယခုအထိ စုစုပေါင်း
စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာ စုစုပေါင်း	(၆,၁၃၅) ဦး	(၂၈၉,၇၇၉) ဦး
COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း	(၇၉၇) ဦး	(၁၂,၄၂၇) ဦး
ဆေးရုံဆင်းခွင့် ရရှိသူ	(၃၁၈) ဦး	(၃,၃၃၁) ဦး
သေဆုံးလူနာ	(၂၈) ဦး	(၂၈၄) ဦး

သက်ကြီးရွယ်အိုအရေး မေ့မထားပါ

စာ ၆

နယူးဇီလန်အထွေထွေ ရွေးကောက်ပွဲ ပြည်ပမဲပေးမှုများ စက်တင်ဘာ ၃၀ ရက်တွင် စတင်မည်

စာ ၁၂

ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီနှင့် အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့၏ ပြည်သူများသို့ စည်းရုံးဟောပြောချက်များ ဖော်ပြပါရှိ

နေပြည်တော် စက်တင်ဘာ ၂၉

ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီနှင့် အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့၏ ပြည်သူများသို့ စည်းရုံးဟောပြောချက်များ ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၁၆၊ ၁၇ နှင့် ၁၈ တို့တွင် ဖော်ပြပါရှိပါသည်။

မြန်မာ့အလင်း

လူထုပါတီနှင့် ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ တို့၏ ပြည်သူများသို့ စည်းရုံးဟောပြောချက်များကို မြန်မာ့ရုပ်မြင်သံကြား၊ မြန်မာ့အသံရေဒီယိုနှင့် နိုင်ငံပိုင်သတင်းစာများမှ ထုတ်လွှင့်ဖော်ပြသွားမည်

နေပြည်တော် စက်တင်ဘာ ၂၉

လူထုပါတီနှင့် ပြည်ထောင်စုလယ်သမား အလုပ်သမား အင်အားစုပါတီတို့၏ ပြည်သူများသို့ စည်းရုံးဟောပြောချက်များကို စက်တင်ဘာ ၃၀ ရက် ည ၇ နာရီတွင် မြန်မာ့ရုပ်မြင်သံကြား (MRTV)၊ လွှတ်တော်ရုပ်သံလိုင်း၊ မြန်မာ့အသံရေဒီယိုနှင့် MRTV Facebook Page တို့မှ ထုတ်လွှင့်သွားမည်ဖြစ်ပြီး အောက်တိုဘာ ၁ ရက်တွင် နိုင်ငံပိုင်သတင်းစာများဖြစ်သော မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာ၊ The Global New Light of Myanmarသတင်းစာတို့ တွင် ဖော်ပြသွားမည်ဖြစ်ပါသည်။

သတင်းစဉ်

ဒလမြို့နယ်၌ ပြည်သူများမလိုအပ်ဘဲ အပြင်မထွက်စေရေးစစ်ဆေး

ရန်ကုန် စက်တင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ် ပွားစေရေး၊ ကာကွယ်ထိန်းချုပ်နိုင် ရေးနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို စနစ်တကျလိုက်နာနိုင်စေရေးအတွက် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများ မလိုအပ်ဘဲ အပြင်မထွက် စေရေးနှင့် တစ်မြို့နယ်မှ တစ်မြို့နယ် သို့ နယ်မြေကျော်လွန်သွားလာခြင်း စာမျက်နှာ ၆ ကော်လံ ၁



ဧရာဝတီမြစ်ရေ ရွှေကူမြို့တွင် စိုးရိမ်ရေမှတ်အထက် ဆက်လက်ရှိနိုင်

နေပြည်တော် စက်တင်ဘာ ၂၉

ယနေ့နံနက် ၁၀ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ရွှေကူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ရွှေကူမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေခိုခိုင်းနေထိုင်သူများအနေ ဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

မိုး/ဇလ

ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်လျက်ရှိ

နေပြည်တော် စက်တင်ဘာ ၂၉

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီး ဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို စက်တင်ဘာ ၂၉ ရက်မှ စတင်၍ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီအထိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိပါသည်။

စက်တင်ဘာ ၃၀ ရက်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ နည်းပညာပိုင်း ဆိုင်ရာ ကူညီပံ့ပိုး အကြံပြုအားဖြည့် ဆောင်ရွက်နိုင်ရေးအဖွဲ့ဝင်

ကျန်းမာရေးပညာရှင်ကြီးများနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူ ကျန်းမာရေးပညာရှင်များဖြစ်သည့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာလှ၊ သွေးရည်ကြည်ကုထုံး ကော်မတီဥက္ကဋ္ဌ၊ သွေးရောဂါ အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာရဲမြ၊ ကူးစက်ရောဂါဗေဒ အကြံပေးပညာရှင် ပါမောက္ခ ဒေါက်တာ စိုးလွင်ငြိမ်း၊ ညွှန်ကြား ရေးမှူးချုပ်(အငြိမ်းစား) တို့က ပြည်သူများ သိရှိမေးမြန်းလိုသည့် ကိုဗစ် -၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်းသည့် မေးခွန်းများ ပြန်လည်ဖြေကြားချက်ကို ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

လီဗာပူးအသင်း၏ လာမည့်ပွဲစဉ်နှစ်ပွဲကို လွှဲချော်ဖွယ်ရှိနေသည့် အယ်ကန်တာရာ



လီဗာပူးအသင်း၏ ကွင်းလယ်ကစားသမားသစ် သီယာဂို အယ်ကန်တာရာသည် လီဗာပူးအသင်း၏ လာမည့်ပွဲစဉ် နှစ်ပွဲကို လွှဲချော်နိုင်ဖွယ်ရှိသည်ဟု နည်းပြ ဂျာဂျင် ကလော့ပိက ပြောကြားလိုက်သည်။

ယခုလအစောပိုင်းတွင်ရရှိမီယာလိဂ်ချန်ပီယံလီဗာပူး အသင်းသည် စာမျက်နှာ ၂၇ ကော်လံ ၃